


မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်

the
CBCM
Herald



၂၄ ရက် စက်တင်ဘာလ ၂၀၁၇ ခုနှစ်

အတွဲ (၂) အမှတ် (၁၆)

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်၏ မြန်မာနိုင်ငံ ခရီးစဉ်



POPE FRANCIS

PAPAL VISIT | MYANMAR | 27-30 NOVEMBER 2017

ရဟန်းမင်းကြီး အရှင်မြတ်၏ မြန်မာပြည် ခရီးစဉ်အတွက် ဗာတီကန်ရုံးတော်မှ တရားဝင် ထုတ်ပြန်ချက်

သက်ဆိုင်ရာ နိုင်ငံများ၏ နိုင်ငံခေါင်းဆောင်များနှင့် ဆရာတော်ကြီးများ၏ ဖိတ်ကြားချက်ကို ကြိုဆိုလက်ခံကာ ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် မှ ၃၀ ရက် အထိ မြန်မာနိုင်ငံ ရန်ကုန်နှင့် နေပြည်တော် မြို့များသို့လည်းကောင်း၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၂ ရက် နေ့အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာ မြို့ သို့လည်းကောင်း ကြွရောက်မည် ဖြစ်ပါသည်။

ခရီးစဉ်၏ အစီအစဉ်များကို အလျဉ်းသင့်သည့်အခါ ထုတ်ပြန် ကြေငြာပါမည်။

၂၈ ရက်၊ ဩဂုတ်လ ၂၀၁၇ ခု။ မြန်မာစံတော်ချိန် နေ့လည် ၂:၃၀ နာရီ



အယ်ဒီတာ့ အာဘော်

ချစ်ခြင်း နှင့် ငြိမ်းချမ်းခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မြန်မာနိုင်ငံသို့ ကြွရောက်လာမည် ဟူသော သတင်းက ကမ္ဘာကြီးအား အံ့အားသင့်စေခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် အဘယ့်ကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရသနည်း။ သူကြွလာခြင်းကြောင့် မြန်မာနိုင်ငံ အတွက် ဘာတွေ ထူးခြားမည်နည်း စသည့် မေးခွန်းများစွာလည်း မေးမြန်းခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီးဆိုသည်မှာ ခရစ်တော်ကိုယ်စားလှယ် ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ မြန်မာပြည်သို့ ပုပ်ရဟန်းမင်းကြီး ကြွရောက်လာပါရန် ကက်သလစ် ဆရာတော်ကြီးများက မြန်မာနိုင်ငံသို့ ခရစ်ယာန်သာသနာ ရောက်ရှိခြင်း နှစ် ၅၀၀ ပြည့် ဂျူဘီလီကျင်းပခဲ့သော ၂၀၁၄ခုနှစ်ကပင်ဖိတ်ခေါ်ခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ကြွရောက်မလာနိုင်ခဲ့သော်လည်း အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၏ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ဂရေဂရိုဘ်အား သူ၏ အထူး ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့သည်ကို ကျွန်ုပ် တို့ အသိပင်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးအဖြစ် ခန့်အပ်ခံရ ပြီးစဉ်ကပင် အစွန်အဖျား ဒေသရှိ အမေခံများထံ သွားရောက်ကြရန် အစဉ် တစိုက် မတ်မတ် နှိုးဆော် တိုက်တွန်း ခဲ့သည်။ မိမိကိုယ်တိုင်လည်း ထိုလမ်းစဉ်ကို လိုက်နာခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံအတွက် အံ့အားသင့်စရာ လက်ဆောင် အဖြစ် ရဟန်းအမတ် တစ်ပါးကို ခန့်အပ်ပေးခဲ့သည်။ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်ဘိုအား ကာဒီနယ်အဖြစ် ခန့်အပ်စဉ်ကပင် မြန်မာနိုင်ငံသည် ရဟန်းမင်းကြီး၏ အာရုံတွင် ရှိနေပြီး ဖြစ်ပါလိမ့်မည်။ ကာဒီနယ်တစ်ပါး အနေနှင့် ပုပ်ရဟန်းမင်းကြီးနှင့် မကြာခင် တွေ့ဆုံခွင့်ရခြင်းကြောင့် ကာဒီနယ် ချားလ်ဘိုသည် ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့ ကြွရောက်လာပါရန် ဖိတ်ခေါ်ခွင့် ရနိုင်ခဲ့သည်ဟု ယူဆနိုင်ပါသည်။ နိုင်ငံ တော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် ပုပ်ရဟန်းမင်းကြီးတို့၏ တွေ့ဆုံခြင်း သည်လည်း မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ကြွရောက်လာရန် တွန်းအားတစ်ခု ဖြစ်ပေါ်ခဲ့မည်။ ဗဟိုကန်မြို့ပြနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန် ဆက်သွယ်မှု ဖြစ် မြောက်ခဲ့ခြင်းသည် ပုပ်ရဟန်းမင်းကြီး၏ မြန်မာပြည်ခရီးစဉ်ကို အဆောတလျင် ဖြစ် မြောက် စေခဲ့သည်။

"ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ငါသည် ငါ၏သိုးတို့ကိုသိ၏။ ငါ၏သိုးတို့ သည်လည်း ငါ့ကိုသိကြ၏။ ခမည်းတော်သည် ငါ့ကို သိတော်မူသကဲ့သို့ ငါသည် ခမည်း တော် ကို သိ၏" (ယောဟန် ၁၀:၁၄-၁၅) ယေရူးဆလေးမြို့သည် ကျွန်ုပ်တို့ တစ်ဦး တစ် ယောက်ချင်းကို နာမည်နှင့်အလိုက် သိတော်မူသည်။ ဆိုလိုသည်မှာ တရားတန်း သိကျွမ်း တော်မူသည်။ ကက်သလစ်ဘာသာဝင်သူများအား ခရစ်တော်သည် ရင်းနှီးစွာ သိနေ သည်ကို ခရစ်တော်၏ ကိုယ်စားလှယ်ဖြစ်သော ရဟန်းမင်းကြီးက ဤခရီးစဉ်ဖြင့် သက် သေပြပါ လိမ့်မည်။ ခရစ်တော်သခင်၏ ချစ်ခြင်း မေတ္တာနှင့် ငြိမ်းချမ်းခြင်း ကျေးဇူးတော်ကို ကျွန်ုပ်တို့တစ်ဦးစီအတွက် သယ်ဆောင်ပေးလာမည့် ခရီးဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးအား နာခံခြင်း နှင့် ကြည်ညိုလေးမြတ်ခြင်းသည် ကက်သလစ် ခရစ်ယာန်တစ်ဦးအတွက် မရှိမဖြစ်သော ပါရမီများဖြစ်သည်။ ဆက်သွယ်ရေး စနစ်များ တိုးတက်လာသည့်အတွက် ပုပ်ရဟန်းမင်းကြီး၏ သွန်သင်ချက်များ၊ လမ်းညွှန်ချက်များကို ကမ္ဘာတဝှမ်းက အချိန်နှင့် တပြေးညီကြားသိနိုင်လာသည်။ သူ၏ နှုတ်မု ထွက်လာသော သွန်သင်ချက်များကို ကက်သလစ်ဘာသာဝင်များသာမကဘဲ ကမ္ဘာတဝှမ်းက အရေး တယူ နားထောင်ကြသည်ကို ကျွန်ုပ်တို့ အသိပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဩဇာ အရှိဆုံး ပုဂ္ဂိုလ်၊ ကမ္ဘာပေါ်တွင် ခရစ်တော်၏ကိုယ်စား သက်ရှင်ထင်ရှားရှိနေသည့် ကျွန်ုပ်တို့ ကြည်ညိုလေးမြတ်ရသော ရဟန်းမင်းကြီးအား မျက်ဝါးထင်ထင် တွေ့မြင်ရသည်မှာ အလွန်ကြီးမားသော ကျေးဇူးတော် ဖြစ်သည်။ သူပေးမည့် ကောင်းကြီးမင်္ဂလာကို ကျွန်ုပ် တို့ကိုယ်တိုင် ခံယူနိုင်ကြမည်။ သူပြောကြားမည့် ဩဝါဒ စကားကို ကျွန်ုပ်တို့ နားနှင့် ဆက် ဆက်ကြားနိုင်ကြမည်။

ခရစ္စမတ်ပွဲတော်အတွက် ပြင်ဆင်ကြရသော အာဒိဝင်တူး ကာလအတွင်း ကျ ရောက်နေသကဲ့ မြန်မာနိုင်ငံ ကက်သလစ် အသင်းတော်သည် နိုင်ငံတော်ဘာလ ၂၇ ရက်နေ့ ပုပ်ရဟန်းမင်းကြီး ကြွရောက်လာမည့် နေ့အတွက် ပြင်ဆင်နေကြသည်။ ပုပ်ရဟန်းမင်း ကြီး ကြွရောက်လာခြင်းက ကျွန်ုပ်တို့ တစ်ဦးစီအတွက်နှင့် မြန်မာနိုင်ငံ အတွင်း နေထိုင်သူ အားလုံးအတွက် ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းခြင်း ကျေးဇူးတော်များ ရရှိစေပါမည့် အ ကြောင်း ပြင်ဆင်ရင်း ဆုတောင်းကြရမည်။ မြန်မာပြည်သည်လည်း ငြိမ်းချမ်းသာယာ စည်းလုံးညီညာပြီး ဖွံ့ဖြိုးတိုးတက်ခြင်း လမ်းစဉ်ပေါ် လျှောက်လှမ်းနိုင်ပါမည့်အကြောင်း လည်း ကျွန်ုပ်တို့ ဆန္ဒပြု ဆုတောင်းကြပါစို့။

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွက် ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်း မေတ္တာ ရည်ရွယ်ချက် အလုပ်သမားများနှင့် အလုပ်လက်မဲ့များအတွက်



အလုပ်သမားများသည် လေးစားမှု နှင့် သူတို့၏ရပိုင်ခွင့်များအား ကာကွယ်ပေးမှု ရရှိကြပြီး အလုပ်လက်မဲ့များသည် အများအကျိုးသယ်ပိုးနိုင်သည့် အခွင့်အရေး ရနိုင်ကြ ပါမည့်အကြောင်း . . .

That all workers may receive respect and protection of their rights, and that the unemployed may receive the opportunity to contribute to the common good.

ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွက် ဆုတောင်းမေတ္တာ

အိုအဖ မြတ်စွာဘုရားသခင် ကိုယ်တော်၏ သိုးစုကို ကျွေးမွေးပြုစုလမ်းပြသည့် သိုးထိန်းအဖြစ် ကိုယ်တော် ခန့်ထားတော်မူသော သိုးထိန်းတော် ရဟန်းမင်းကြီး ဖရန်စစ်ကို ကြည့်ရှုစောင့်ရှောက်တော်မူပါ။

ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်း သတင်းကောင်းကို ဟောကြား မည့် သူ၏နှုတ်လျှောက် နတ်တော်ထွက် တရားဆီမီး များဖြင့် အလင်းပေးတော်မူပါ။ ကောင်းချီး မင်္ဂလာပေး မည့် သူ၏လက်များကို ခွန်အားနှင့်ပြည့်ဝစေ၍ ချစ်ခြင်း နှင့် ငြိမ်းချမ်းရေး ခရီးစဉ်စတင်မည့် သူ၏ ခြေများကို လည်း ခိုင်ခန့်စေ တော်မူပါ။

သူ၏ ကြွလာတော်မူခြင်းအားဖြင့် အမိမြန်မာပြည်ကို ငြိမ်းချမ်းသာယာ စည်းလုံးညီညာသည့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံအဖြစ် ကောင်းချီး ပေးတော်မူပါ မည့် အကြောင်း သားတော်ယေရှု၏ နာမတော်ကို အမှီပြု၍ တောင်းလျှောက်ကြပါသည် ဘု ရား ။ အာမင်။

(Cf. Is 40:11; Jer 23:4; Ps 119:105; Heb 12:12; Eze 20:6)

ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ဝိဟာလွှိစ် ကျာရ	ပုံနှိပ်တိုက် စိန်ဇေဗီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျိုးမြူလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် မာရီယာနို ဝိုးနိုင်း	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘာ့ဘဏ် မြန်မာ့ကုန်၊ ရန်ကုန်။ နော်မြတ်နင်းထွေး (၁၄/ဟသတ(နိုင်)၂၄၆၀၉၅
အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစ်၊ ဖာသာရ် ဝီလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန် ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ) cbcmosc@gmail.com
ဒီဇိုင်းဖွဲ့စည်းပုံ ဖာသာရ် ဝိုးနိုင်း ၊ ရီစီမေရီ	
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	

ပုဂံဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား သွန်သင်ချက်

သီကိုရှင်း

၁။ မျှော်လင့်ခြင်း ဆည်းဆာ

တစ်ချိန်တစ်ခါတုန်းက ဘုရားကျောင်းမိဖွားတော်တွေကို တည်ဆောက်တဲ့အခါမှာ အရှေ့ရပ်ကိုဦး တိုက်ပြီး ဆောက်လုပ်ခဲ့ကြတယ်။ ဘုရားကျောင်းရဲ့ တံခါးကို အနောက်ဖက်အဆုံးမှာထားပြီး အဲ့ဒီတံခါးကနေ အရှေ့ကို ဦးတည်ပြီးလျှောက်ကြရတယ်။ ဒါဟာအသင်းတော်ရဲ့ သမိုင်းမှာ အင်မတန်အရေးပါခဲ့တဲ့ အမှတ်လက္ခဏာ ပုံစံတစ်ခု ဖြစ်ခဲ့ပါတယ်။ အခု မော်ဒန်ခေတ်မှာတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်တွေကိုပြတ်ပတ် သဘောတရားအမှတ် သင်္ကေတတွေကိုလည်း သိပ်အလေးမထားကြတော့ပါဘူး။ အနောက်ရပ်ဆိုတာ တစ်နေ့တာကုန်ဆုံးလို့ နေဝင် သွားခြင်းကိုပြတယ်။ အလင်းက နေဝင်သွားတာနဲ့ သေ ဆုံးသွားတဲ့သဘောရှိတယ်။ အရှေ့ရပ်ကတော့အမှောင်ထုကိုအာရုံဦးအလင်းနဲ့ဖြူခြင်းပြီးနေ့သစ်စတင်ခြင်းကို ဖော်ညွှန်းတယ်။ အလင်းရင်ခရစ်တော်က နေမင်းကဲ့သို့ မိုးကုတ်စက်ဝိုင်းကို ကျော်လွန်ပြီးအရှေ့ရပ်ကနေ ထွန်းလင်း ထွက်ပေါ်လာတယ်ဆိုတာကို အမှတ်ရစေပါတယ်။

ရှေးတုန်းက ဆေးကြောခြင်းပေးတဲ့အခါ ဝိနည်းအရ "နတ်ဆိုးနဲ့ သူရဲ့အလုပ်တွေကို ပစ်ပယ်ရှောင်ကျဉ်ပါ၏လော့" လို့ မေးတဲ့အချိန်မှာ အနောက်ဖက်ကို မျက်နှာမူကြရတယ်။ "ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ကိုယုံကြည်ပါ၏လော့" လို့ မေးတဲ့အခါမှာတော့ အရှေ့ဖက်ကို မျက်နှာမူပြီးပြန်ဖြေ ကြရပါတယ်။ ယနေ့ခေတ်မှာတော့ အရပ်မျက်နှာတွေရဲ့ဘာသာစကားတွေလည်း ပျောက်လုနီးပါးဖြစ်နေပါပြီ။ အဓိကအရေးကြီးတာကတော့ ဆေးကြောခြင်းခံတဲ့အခါ ခရစ်ယာန်ဖြစ်လာတယ်။ ခရစ်ယာန်ဖြစ်တယ်ဆိုတာ ဘာကို ပြောချင်တာလဲ။ ခရစ်ယာန်ဆိုတာ အမှောင်ထုတွေဘယ် လောက်ပဲကြီးစိုးနေပါစေ၊ ဘုရားရှင်ရဲ့အလင်းတော်ကို ကြည့်ပြီး ဝန်ခံခဲ့ကြတဲ့ ယုံကြည်ရာယုံကြည်ချက်တွေကို အလင်းထဲမှာ ဆက်လက်ကြိုးစားရှင်သန်တဲ့ သူပဲဖြစ်ပါတယ်။

လောကအပြင်ဖက်က အမှောင်ထုကို ရင်ဆိုင်ရသလို၊ မိမိအတွင်းထဲက အမှောင်ထုကိုလည်း ဖြတ်သန်းရပါတယ်။ ဒါပေမဲ့ခရစ်တော်ဘုရားရှင်ရဲ့ ကျေးဇူးတော်အားဖြင့်အမှောင်ထုကြီးကို မကြောက်တတ်တော့ဘူး။ အမှောင်ထုရဲ့အလွန်က မျှော်လင့်ခြင်းရောင်နီကို ယုံကြည်စွာစောင့်မျှော်တတ်လာတယ်။ မကောင်းမှုဒုစရိုက်အောက်မှာ လဲကျ အရှုံးမပေးဘဲ ပြန်လည်ရုန်းထကာ အသစ်တဖန်ရှင်သန်ရတဲ့သူဟာ ခရစ်ယာန်ပါပဲ။ အဆိုးတွေထဲမှာဖြစ်နိုင်စွမ်းရှိသေးတဲ့ ကောင်းမြတ်ခြင်းတွေကို ယုံကြည်တတ်ခြင်းဟာ ခရစ်ယာန်မျှော်လင့်ခြင်းဖြစ်ပါတယ်။ မူလအလင်းရင်ဖြစ်တဲ့ အဖမည်းတော်ဘုရားဟာ တို့နဲ့အတူရှိတယ်။ ယေရူးရှင်ကလည်းခမည်းတော်မှ ဆင်းသက်လာပြီးခမည်းတော်ရဲ့ အလင်းကို ဝေမျှထွန်းညှိပေးခဲ့တယ်။ ဆင်းရဲနိမ့်ကျသူတွေအတွက် ခရစ်တော်ဟာ အလင်းတော်ဖြစ်ခဲ့သလို သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကလည်း လူသားထုတစ်ရပ်လုံးအတွက် အဆက်မပြတ် အလင်းပြလမ်းညွှန်နေပေးခဲ့ပါတယ်။ အဆိုးဆုံး အရာတွေဟာ တစ်နေ့တော့ ကုန်လွန်သွားရမှာပါ။ လုပ်သမျှ မေတ္တာတရားတွေ၊ အကောင်းပြုခဲ့တာတွေဟာ တစ်နေ့မှာ ဘုရားရှင်ထံမှာပြီးပြည့်စုံခြင်းရှိမှာ သေချာပါတယ်။ ဒီယုံကြည်မျှော်လင့်ချက်နဲ့ ဘုရားရှင်ရဲ့ အလင်းတော်အောက်မှာ ဆက်လက် ရှင်သန်ကြဖို့ အရေးကြီးပါတယ်။

ခရစ်ယာန်တွေဟာ ဘဝမှာ နှစ်ကြိမ် မွေးဖွားခြင်းခံရပါတယ်။ ပထမတစ်ကြိမ်က အမိဝမ်းတွင်းထဲကနေ မီးဖွား သန့်စင်ခဲ့ရပြီး ဒုတိယအကြိမ်မှာတော့ ဆေးကြောခြင်းခံခြင်းအားဖြင့် ခရစ်တော်နဲ့တွေ့ဆုံ မွေးဖွားခွင့်ရကြပါတယ်။

လူဟောင်းဘဝမှာ သေဆုံးပြီး ဘုရားရဲ့ သားသမီးအဖြစ်နဲ့ လူသစ်တဖန် မွေးဖွားခဲ့ကြရတယ် ခရစ်ယာန်ဖြစ်လာတာနဲ့ ခရစ်တော်ကို ဆောင်ကျဉ်းသယ်ဆောင်သူ တစ်ယောက်လည်းဖြစ်လာပါတယ်။ ခရစ်တော်ရဲ့အလင်းတော်ကို ခံယူပြီးသူရဲ့အလင်းကို ထွန်းညှိထားသရွေ့တို့ရဲ့ဘဝအသက်တွေလည်း ပိုပြီး အသက်ဝင်ရှင်သန်နေတော့မှာပါ။

(၂ ရက်၊ ဩဂုတ်လ၊ ၂၀၁၇)

၂။ မျှော်လင့်ခြင်းနဲ့ ဘဝသစ်

"အပြစ်ကိုတောင် ခွင့်လွှတ်ပေးရအောင် သူက ဘယ်သူမို့လဲ" ဆိုပြီး ဖာရီဇဦးတွေက ယေရူးရှင်ကို အပြစ်တင် မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ အဲ့ဒီခေတ်အချိန်အခါတုန်းက ရဟန္တာနဲ့အပြစ်သား၊ သန့်ရှင်းသူနဲ့ မသန့်ရှင်းသူဆိုပြီး စည်းတားထားတဲ့ ခွဲခြားမှုတွေရှိခဲ့တယ်။ ယေရူးရှင်ကတော့ မခွဲခြားပါဘူး။ နှနာတွေကိုလည်း မရွံရှာဘဲ ချဉ်းကပ်တယ်။ နတ်ဆိုးပူးတဲ့သူကိုလည်း သွားရောက် နတ်ဆိုးနှင်ထုတ်ပေးတယ်။ သေရွာအလယ်မှ ဝေဒနာသည်တွေကို ပျောက်ကင်းစေပြီး၊ အပယ်ခံထားရသူတွေကို လူ့ဘောင်အတွင်း ပြန်သွင်းပေးခဲ့ပါတယ်။ ဝေဒနာသည်တွေရဲ့ဒုက္ခကို ဘုရားရှင်ကသူ့ရဲ့ ဒုက္ခအဖြစ်ခံစားကူခဲ့တယ်။ ဝေဒနာရှင်တွေအတွက် ကရုဏာသက်ပြီး သနားကြင်နာပြုခဲ့တယ်။ ဒါကြောင့်အပြစ်သားတွေအတွက်ဆို လက်ကမ်းကြိုဆိုကူညီဖို့ အသင့်ရှိလို့ နေပါတယ်။ ကရုဏာသက်တဲ့ ဘုရားရှင်ရဲ့နလုံးတော်က အပြစ်ကိုခွင့်လွှတ်ဖြေလျော့ပေးနိုင်တယ်။

တခါတလေ တို့တွေကထင်တတ်ကြတယ်။ သူက ဘုရားပဲ။ သူ့အတွက်အပြစ်ခွင့်လွှတ်တာ၊ ရောဂါကုသပေးတာတွေဟာဘာခက်တာမှတ်လို့လဲဆိုပြီး ဘုရားရဲ့မေတ္တာကိုပေါ့ပေါ့ဆဆတွေ့မိတတ်ကြတယ်။ နာမကျန်းဖြစ်တဲ့သူဟာတစ်ချိန်ထဲမှာ နှစ်ခါနာကျင်ရပါတယ်။ ပထမတစ်ခုက ရောဂါဝေဒနာခံစားရတယ်။ ဒုတိယတစ်ခုကအပြစ်ကြောင့် လေးလံဖိစီးနာကျင်ရတယ်။ ဒါကြောင့် ရောဂါဝေဒနာကုသပျောက်ကင်းစေတဲ့အခါမှာ သင့်ရဲ့အပြစ်တွေခွင့်လွှတ်ခြင်းခံရပြီလို့ နှုတ်ကနေ မိန့်မြွက်ရင်း ခရစ်တော်ဘုရားက ကုသပေးပါတယ်။ အပြစ်ရဲ့ အနာဂတ်အဖွဲ့ကနေလည်း လွတ်မြောက်ခွင့်ပေးလိုက်ပါတယ်။ တောင်းပန်ရင် အလွယ်တကူနဲ့ ခွင့်လွှတ်တာပဲဆိုပြီး ဘုရားရဲ့ခွင့်လွှတ်ခြင်း မေတ္တာတော်ကိုတန်ဖိုးမဖြတ်လိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ မေတ္တာတော်ဟာ တန်ဖိုးဖြတ်မရနိုင်တဲ့ အမြင့်မားဆုံးကျေးဇူးတော်တစ်ခုမို့ပါ။ ဒါကြောင့်မို့လည်း ချစ်လွန်းလို့ ကားစင်ပေါ်တက်ပြီး အသက်ပေး ခွင့်လွှတ်ပြခဲ့တာဟာ လူသားတွေ အပြစ်မှ လွတ်မြောက်စေချင်လွန်းလို့ပါပဲ။

အဲ့ဒီတော့ဘုရားရှင်ရဲ့ ခွင့်လွှတ်ခြင်းခံရတဲ့အခါမှာ ကိုယ့်ကိုကိုယ်အပြစ်တွေတင်ပြီး တနံနံနဲ့ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခုကနေ လွတ်မြောက်စေရုံ သက်သက်မဟုတ်သေးပါဘူး။ ဒီထက်ပိုပြီးခရစ်တော်က ပေးခဲ့ပါတယ်။ အမှားပြုတတ်ကြတဲ့လူတွေအတွက် ဘဝသစ်ဆိုတဲ့ မျှော်လင့်ချက်ကိုလည်း ပေးထားခဲ့ပါတယ်။ ဒါဟာယေရူးရှင်ကလည်းပေးတဲ့ မျှော်လင့်ခြင်းပါပဲ။ အပြစ်ရှိသူလူသားတွေရဲ့ နလုံးသားတွေကို ပြောင်းလဲစေပြီး ဘဝအသစ်မှာ ရှင်သန်တတ်ဖို့ ဘုရားကမေတ္တာနဲ့ ပြုပြင်ပေးနေပါတယ်။ မှတ်ထားပါ။ အပြစ်ဒုစရိုက်ကို တစ်ခါမှမကျူးလွန်ဖူးသေးတဲ့ သူတွေနဲ့ သူ့ရဲ့အသင်းတော်ကို တည်ထောင်ခဲ့တာ မဟုတ်ပါဘူး။ အသင်းတော်ဟာ ဘုရားရှင်ရဲ့ ခွင့်လွှတ်ခြင်းကရုဏာတော်ကို ခံစားမျှော်လင့်တတ်တဲ့ အပြစ်သားတွေနဲ့ဖွဲ့စည်းထားခဲ့ပါတယ်။ တကယ်တော့ တို့အားလုံးဟာ သနားစရာကောင်းတဲ့ အပြစ်သားတွေပါ။ ပြုပြင်ပြောင်းလဲ နိုင်စွမ်း ရှိတဲ့



ဘုရားရဲ့ ကရုဏာတော်ကို အမြဲလိုအပ်နေ ကြတဲ့ သူတွေပါ။ မျှော်လင့်ခြင်းကို အသစ်တစ်ဖန်ပြန်သွင်း ပြီးဘဝသစ်ကို နေ့စဉ်ရှင်သန်နေကြတဲ့အမှားမကင်းတဲ့ အပြစ်သားတွေ၊ ဘုရားချစ်တဲ့အပြစ်သားတွေပါပဲလေ။

(၉ ရက်၊ ဩဂုတ်လ၊ ၂၀၁၇)

၃။ အသစ်ပြုပြင်မယ့် တစ်နေ့

ဗျာဒိတ်တော်ကျမ်းမှာ အရာခပ်သိမ်းကို အသစ်ဖန်တီးပြုပြင်မယ့်ဆိုတဲ့ ကျမ်းစကားကိုတွေ့ရပါတယ်။ ခရစ်ယာန်မျှော်လင့်ခြင်းဆိုတာ လူတွေရဲ့ ဘဝတွေကို အမြဲတမ်းအသစ်အသစ် ဖန်တီးပြုပြင်ပေးနေတဲ့ ဘုရားရှင်ကို ယုံကြည် သက်ဝင်ခြင်းအပေါ်မှာ အခြေခံထားပါတယ်။ တို့ရဲ့ ဘုရားက အသစ်တွေကို ဖန်တီးပြုပြင်တဲ့ ဘုရားရှင် ဖြစ်ပါတယ်။ ခေါင်းငိုက်စိုက်ချပြီး အောက်ကိုပဲ့ငုံကြည့် လျှောက်လှမ်းနေသူဟာ ခရစ်ယာန် မဟုတ်ပါဘူး။ ယုံကြည်သူတွေလျှောက်လှမ်းတဲ့ ခရီးစဉ်ဟာ အရှေ့ကို မျှော်ကြည့်ပြီး လျှောက်လှမ်းရပါမယ်။ ဘုရားရှင်က သူနဲ့အတူ ရှင်သန်ကြဖို့ လူတွေအတွက် ပြင်ဆင်စောင့်ကြိုနေတယ်ဆိုတာ သေချာပေါက် ယုံကြည်လို့ရပါတယ်။ ဒါဟာတို့ရဲ့ မျှော်လင့်ခြင်းပဲ။ နောက်ဆုံးအချိန်မှာ ဘုရားရှင်ကလောကကြီးထဲမှာ အနာတရတွေ၊ ပင်ပန်းဆင်းရဲခြင်းတွေနဲ့ လျှောက်ခဲ့တဲ့ ဒဏ်ရာတွေအပြည့်နဲ့ သားသမီးတွေကို ဆီးကြိုစောင့်မျှော်နေပါတယ်။ မျက်လုံးထဲမှ လိမ့်ဆင်းကျလာတဲ့ မျက်ရည်စက်တိုင်းကို ကြင်နာစွာသုတ်ပေးဖို့ စောင့်နေပါတယ်။ အဲ့ဒီအချိန်မှာ သေခြင်းဆိုတာမရှိတော့ပါဘူး။ ငိုကြွေးခြင်းတွေ၊ နာကျင်ခံစားရခြင်းတွေလည်း မရှိတော့ပါဘူး။ အဲ့ဒီနေ့မှာ ဘုရားရှင်က အရာအားလုံးကို အသစ်ကနေ ပြန်လည်ဖန်တီးယူမှာပါ။

နေ့တစ်နေ့ မြင်ရ၊ ကြားနေရတဲ့ သတင်းတွေဟာ စိတ်မကောင်းစရာ၊ အနိဗ္ဗာန်ရဲ့အပျက်ပျက်ပေးနေပါတယ်။ တစ်နေ့တစ်နေ့ ဝမ်းနည်းစရာအဖြစ်ပျက်တွေက နေရာအနှံ့မှာ မရှိနိုင်အောင် ဖြစ်ပျက်နေပါတယ်။ စစ်ပွဲတွေကြောင့် ကလေးငယ်တွေဟာ သေရာပါအောင် ဒဏ်ရာတွေရနေ ကြတယ်။ လူငယ်တွေရဲ့ အနာဂတ်မျှော်လင့်ချက်တွေ လည်း တစ်စစီ ရိုက်ချိုးဖျက်စီးခံနေရတယ်။ ဒုက္ခသည်တွေ၊ ခေါင်းပုံဖြတ်ခံလူတန်းစားတွေလည်း ပိုပိုပြီးတိုးလာပါတယ်။ ဒါတွေဟာ ဘဝပါလို့ စိတ်မကောင်းစွာပဲဆိုရတော့မှာပေါ့။ ဒါပေမဲ့ ဝမ်းနည်းသူတွေနဲ့ အတူပူဆွေးငိုကြွေးနေတဲ့ ခမည်းတော်ဘုရားရှင် ရှိတယ်။ မျက်ရည်ပင်လယ်ဝေနေကြရတဲ့ သားသမီးတွေရဲ့ ဝေဒနာတွေကို အဖဘုရားက ကုစားပေး နေပါတယ်။ မျက်ရည်သုတ်ပေးတဲ့ဘုရား၊ နှစ်သိမ့်အားဖြည့် ပေးတဲ့ ဘုရားက တို့နဲ့အတူရှိနေပါတယ်။ တစ်နေ့မှာ ပြီးဆုံး

သွားမယ့် ဝေဒနာတွေအတွက် ခွန်အားပေး လက်ကမ်းကူ ရင်း နောင်ဘဝအတွက် ပြင်ဆင်မှုရှာလင့် ပေးနေပါတယ်။

ဝမ်းနည်းပူပင်မှုတွေကြားမှာငိုကြွေးနေတဲ့ဘဝတွေ ကို ဘုရားရှင်အလိုမရှိပါဘူး။ ပျော်ရွှင်ဖို့အတွက်ပဲ လူတွေကို သူဖန်ဆင်းထားခဲ့တာလေ။ အပြစ်ကြောင့် ဆုံးရှုံးခဲ့တဲ့ ပျော် ရွှင်ခြင်း အစစ်မှန်ကိုရရှိဖို့ ကယ်တင်ခြင်းကို အသစ်တဖန် စီမံကိန်း ဆွဲခဲ့ပါတယ်။ လောကမှာပျော် အောင် နေတတ်တဲ့

သူတွေရှိသလို၊ ဒုက္ခတွေကြားမှာ မပျော်နိုင်တဲ့သူတွေလည်း တစ်ပုံကြီး။ ဒုက္ခဝေဒနာတွေကြို ရတဲ့အခါ ဘဝဟာ အ မိပွယ်မရှိပါဘူးလို့ ညည်းတွားကြတဲ့ သူတွေလည်း အများ ကြီး။ ဒါပေမဲ့ တို့ခရစ်ယာန်တွေကတော့ အဲ့ဒီလိုအတွေး ချော်လို့မဖြစ်ပါဘူး။ အဆိုးထဲမှ အကောင်းကို မြင်အောင် ကြည့်တတ်ရမယ်။ ရွက်ဝါတွေကြားထဲက နေဖူး သစ်စ အညွန့်လေးတွေကို ရှာဖွေမြင်တတ်ရပါမယ်။ ပြဿနာ တွေ

ဘယ်လောက်များများ၊ မကောင်းမှုဒုစရိုက်ဆိုတာ တစ်နေ့ တော့ ကျရှုံးရမှာပါပဲ။ ဘုရားရှင်ရဲ့ ပွေ့ဖက်စောင့်ကြိုမှုက သာ အဆုံးမှာတည်ရှိနေပါတယ်။ ဘုရားရှင် အသစ် ဖန်တီး ယူမယ့်အချိန်မှာ ဝမ်းနည်းစွာကြိုပက်ခဲ့သမျှပျော်ရွှင်စွာ ရိတ် သိမ်းယူရပါလိမ့်မယ်။ အဲ့ဒီတစ်နေ့မှာ တို့အားလုံး အသေချာ ပျော်ရွှင်ရမှာပါ။

(၂၃၊ ဩဂုတ်၊ ၂၀၁၇)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ကိုလံဘီယာ ခရီးစဉ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သည် စက်တင်ဘာလ ၆ ရက်မှ ၁၁ ရက်အထိ ခရစ်ယာန်ဘာသာ ခိုင်မာစွာ အမြတ်တွယ်ပြီး ရှင်သန်ကြီးထွားနေသည့် လက် တင်အမေရိကားတိုက်၏နိုင်ငံ တစ်နိုင်ဖြစ်သည့် ကိုလံဘီယာ သို့ သိုးထိန်းခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။

ထိုခရီးစဉ်နှင့် စပ်လျဉ်း၍ ပုပ်ရဟန်းမင်းကြီးကိုယ် တိုင် စက်တင်ဘာ ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် စုရုံး ရောက်ရှိ လာသော လူထုအား အောက်ပါအတိုင်း မိန့်ကြားခဲ့သည်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမ အပေါင်းတို့ ရဟန်းမင်းကြီး ဆဌမမြောက် ပေါလူးနှင့် ဒုတိယမြောက် ယောဟန်ပေါလူး တို့၏ ခြေရာ အတိုင်း မကြခင်က ကိုလံ ဘီယာ နိုင်ငံသို့ ကျွန်ုပ် သွားရောက်ခဲ့သော သိုးထိန်းခရီးစဉ် သည် ရာစုနှစ်ဝက်ကြာ ဖြစ်ပွားနေခဲ့သော ပဋိပက္ခများနှင့် ကွဲ ပြားခြင်းများကို ကျော်လွန်ကာ ပြန်လည်သင့်မြတ်ရေး လုပ် ငန်းစဉ်များကို အားပေးနိုင်ရန် ကြိုးစားခဲ့ပါသည်။ "ပထမ ခြေ လှမ်းကို လှမ်းကြပါစို့" ဟူသည့် ခရီးစဉ်၏ ဆောင်ပုဒ်သည် လည်း နိုင်ငံတော်အား နက်ရှိုင်းစွာတွယ်နေပြီးသော ခရစ် ယာန်အမြစ်အတွင်း ဝိညာဉ်ရေးကြွယ်ဝမှုများကို ရှာဖွေလျက် ကုသခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို ရှေ့ဆက် ဆောင်ရွက်ကြရန် တောင်းဆိုပါသည်။

ဘိုဂိုတာမြို့တွင် ကျွန်ုပ်အား နွေးထွေးစွာ ကြိုဆိုခဲ့ ကြသည်။ အထူးသဖြင့် နိုင်ငံတော်၏ အနာဂတ်ဖြစ်သော လူငယ်လေးများက ကြိုဆိုခဲ့ကြသည်။ ဗီလာဗီဆန်ဆီယို မြို့ တွင် ကျင်းပခဲ့သည့် မေ့အာဇာနည် နှစ်ပါးအား သူတော်မြတ် အဖြစ် တင်မြောက်ခြင်းအခမ်းအနားနှင့် ပြန်လည်သင့်မြတ် ရေး အခမ်းအနားတို့သည် အလွန် စိတ်လှုပ်ရှားဖွယ် ဖြစ်ခဲ့ပါ သည်။ မက်ဒယ်လင်း မြို့တွင် ခရစ်တော်၏ နောက်လိုက် တပည့်ဖြစ်ခြင်းနှင့် သာသနာပြု လုပ်ငန်းကို အသားပေးခဲ့ သည်။ ထိုဒေသတွင် ဟိုဂိုရပ်လူမျိုးစုမှ လူငယ်များအား အထူးကူညီနေသော လုပ်ငန်းများ၊ ရဟန်း၊ သီလရှင် အ သက်တာသို့ ဝင်ရောက်ကာ ခရစ်တော်၏ ခေါ်သံနောက် လိုက်သော လူငယ်များစွာတို့၏ မျက်နှာများကို မြင်တွေ့ခဲ့ ရပါသည်။ ကာတာဂင်နာတွင် ရဟန္တာ ဝိတာ ကလာဗာ နှင့် မာရီယား ဘွယ်တလာ တို့၏ နမူနာ ကောင်းများဖြင့် လူသား တို့ဘဝ မြှင့်တင်ရေးနှင့် လူ့အခွင့်အရေးအား ကာကွယ် စောင့်ရှောက်ခြင်းများ အတွက် ဧဝံဂေလီ တရားအတိုင်း ဆက်ကပ်လုပ်ဆောင်ခြင်းကို ပြန်လည် ခိုင်မာစေခဲ့ပါသည်။

ကိုလံဘီယာအား ကူညီမိုင်းမသူ ချီတွင်ကွီးရာ မယ် တော်၏ ကြားဝင် ဆုတောင်း ပေးခြင်း အားဖြင့် နိုင်ငံတော် သည် ချစ်ခြင်း၌ငြိမ်သက်ခြင်း၊ တရားမျှတခြင်းနှင့် အမှန် တရားတို့၏ လမ်းစဉ်၌ ဆက်လက် ရှင်သန်တိုးတက်နိုင်ပါစေ။

(မာတီကန် ရေဒီယို)

ပုပ်ရဟန်းမင်းကြီးသည် စက်တင်ဘာလ ၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၄ နာရီတွင် ဆိုက်ရောက်ခဲ့သည်။ ရဟန်းမင်းကြီးအား ကြိုဆို နှုတ်ဆက်သူများမှာ ကလေးသူ ငယ်များ ဖြစ်သည်။ အချို့ကလေးများမှာ မသန်စွမ်း များ ဖြစ်သည်။ ကြိုဆိုသူများ အထဲတွင် ကိုယ်လက်အင်္ဂါ မပြည့်စုံ သည့် စစ်မှုထမ်းဟောင်းများလည်း ပါဝင်သည်။ နိုင်ငံအတွက်



ဖြစ်ပွားခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကြာ ပြည်တွင်းစစ်၏ အနိဗ္ဗိန်ရုံများ၏ တစ်စိတ် တစ်ပိုင်းကို ဖော်ပြခြင်း ဖြစ်သည်။

ရဟန်းမင်းကြီးသည် သူ၏ ၅ ရက်တာ ခရီးစဉ် အတွင်းတွင် မြို့ကြီး ၄ မြို့သို့ သွားရောက်ခဲ့ပြီး အခမ်း အနား အမျိုးအမျိုး ကျင်းပပြုလုပ်ခဲ့သည်။ မြို့တိုင်းတွင် ဘာသာဝင်များ သိန်းချီ ပါဝင်တက်ရောက် ကြသည်။ လူဦးရေ အများဆုံး မွတ္တာပူဇော်ခြင်း အခမ်းအနားမှာ မက်ဒယ်လင်းမြို့တွင် ဖြစ်ပြီး လူဦးရေ (၁၂၉၆၀၀၀) တစ် သန်း သုံးသိန်းနီးပါး ပါဝင်ခဲ့သည်။ ထိုခရီးစဉ်အတွင်း၌ပင် လက်တင်အမေရိက တိုက်ရှိ ကက်သလစ် ဆရာတော် ကြီးများနှင့်လည်း တွေ့ ဆုံခဲ့သည်။

ရဟန်းမင်းကြီး၏ အဓိက သတင်းစကားမှာ ပြန် လည်ကျေးအေး သင့်မြတ်ခြင်း ဖြစ်သည်။ ကိုလံဘီယာ နိုင်ငံသည် ပြည်တွင်းစစ်၏ဒဏ်ကို နှစ်ပေါင်း ၅၀ ကျော်

ကြာခံခဲ့ရသည်။ ထိုပြည်တွင်းစစ်ကို အဆုံးသတ်ရန် အား ထုတ်ခဲ့ရာ အောင်မြင်အတွက် ကိုလံဘီယာနိုင်ငံ၏ သမ္မတ ဟွန် မာနူအဲ ဝန်းတော့စ် သည် ၂၀၁၆ ခုနှစ်၏ ငြိမ်းချမ်းရေး နိဗ္ဗယ်လ်ဆု ရရှိခဲ့သည်။ သို့သော် စစ်ဒဏ်ကြောင့် ခါးသီးစွာ ခံ စားခဲ့ရသော သူများအတွက် ရန်သူများ အား ခွင့်လွှတ်ရန် ရုန်းကန်နေဆဲဖြစ်သည်။ ရဟန်းမင်းကြီး၏ ခရီးစဉ်အတွင်း ငြိမ်းချမ်းခြင်းနှင့် ပြန်လည်သင့်မြတ်ရေး ဆုတောင်း ကျင်းပပြု လုပ်ခဲ့သည်။

ရဟန်းမင်းကြီး၏ ခရီးစဉ်အတွင်း ဒုက္ခဆင်းရဲ အ ရောက်ဆုံးသူများနှင့် တွေ့ဆုံလေ့ရှိရာ ဤခရီးစဉ်တွင်လည်း မက်ဒယ်လင်းမြို့တွင် အယောက် ၃၀၀ ကျော်သော မိဘမဲ့ ကလေးများရှိရာ ဂေဟာတွင် သွားရောက်ခဲ့သည်။ ကလေး များမှာ စစ်ပွဲကြောင့် မိဘများ ဆုံးရှုံးခဲ့ရသူများ ဖြစ်သည်။

၁၂၀၀၀ ကျော်သော ရဟန်း၊ ကိုရင် သီလရှင်များနှင့် တွေ့ဆုံရာတွင် ရဟန်းမင်းကြီးက လူကုန်ကူးသူများ၏ စိတ် နှလုံးသားများ ပြောင်းလဲရေးအတွက် ဆုတောင်း ပေးကြရန် နှိုးဆော်ခဲ့သည်။ ရဟန်းများအား မကောင်းအားလုံး၏ အရင်း အမြစ်ဖြစ်သော ငွေ နှင့် ဥစ္စာပစ္စည်းများကို တပ်မက်ခြင်း မရှိ ရန်သတိပေးခဲ့သည်။ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြု ကျင့်ခြင်းများကို ကျွန်ုပ်တို့ အသိုင်းအဝိုင်း၌ မည်သို့မျှ အခွင့် မပြုနိုင်ကြောင်းလည်း သတိပေးခဲ့သည်။

ကိုလံဘီယာ နိုင်ငံသူ နိုင်ငံသားများ အတွက် ပုပ်ရ ဟန်းမင်းကြီး၏ စိန်ခေါ်သံမှာ "ငြိမ်းချမ်းသော အနာဂတ်ကို တည်ဆောက်ကြရန်" ဖြစ်သည်။ ကိုလံဘီယာ နိုင်ငံသားတို့ ၏ ပျော်ရွှင်ကြည်နူးမှုမှာ အတိုင်းအဆမဲ့ ဖြစ်ခဲ့ရသည်။ အ ကြောင်းမှာ ပုပ်ရဟန်းမင်းကြီး လက်တင် အမေရိကတိုက်မှ ပထမဦးဆုံးသော ရဟန်းမင်းကြီး ဖြစ်သလို သူအား လက်ခံ ကြိုဆိုရသည်မှာ အိမ်သားတစ်ဦးနှင့် တွေ့ဆုံရသလို ဖြစ် ကြောင်း ကျေနပ်စွာ ထုတ်ဖော်ခဲ့ကြသည်။ (CBCM-OSC)

Ref: Vatican Radio



အသင်းတော်တည်ဆောက်ရာ၌ ကျွန်ုပ်တို့အားလုံးတွင်တာဝန်ရှိ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၇ ခုနှစ်) ဩဂုတ်လ ၂၇ ရက် တနင်္ဂနွေ နေ့က စိန့်ပီတာရင်ပြင်တွင် ဘာသာဝင်များ နှင့်အတူ အန်ဂျေလူးမေတ္တာကို မရွတ်ဆိုပို အသင်းတော်အား ဆက်လက်တည်ဆောက်ရန် ဘာသာဝင်များ ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းနိုးဆော်ခဲ့သည်။

ရင်ပြင်တော်ရှိ ဘာသာဝင်များကို ပုပ်ရဟန်းမင်းကြီးက "လူတို့သည် ငါ့ကိုအဘယ်သူဟုဆိုကြသနည်းဟု မေးရာတွင် ပီတာက ကိုယ်တော်သည် အသက်ရှင်သော ဘုရား၏သားတော် ခရစ်တော်ဖြစ်ပါသည်" ဟု ဆိုခဲ့သဖြင့် ခရစ်တော်က "ယောန၏ သား စီမံ ဤအရာသည် သင်၏အသွေး အသားအားဖြင့်မဟုတ် ကောင်းကင်ဘုံတွင် ရှိသော အဖခမည်းတော်ဘုရားအားဖြင့်ဖော် ပြခြင်းဖြစ်သည်။ သင်သည်ပေတရူးဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ၏ အသင်းတော်ကို ငါသည် တည်ဆောက်မည်။ ထိုအသင်း တော်ကို ငရဲတံခါးတို့သည် မအောင်နိုင်ရာ

ထိုတံခါး၏ သော့ကိုလည်း သင့်အားငါပေး မည်။ လောကတွင် သင်ချည်နှောင်သော အရာဟူသမျှသည် ကောင်းကင်၌ ချည် နှောင်လျက်ရှိမည်။ လောက၌ သင်ဖြေလွတ် သမျှသည်လည်း ကောင်းကင်၌ ဖြေလွတ် လျက်ရှိမည်" ဟု မိန့်ဆိုခဲ့ပြီး အသင်းတော် အားခိုင်မာသော အုတ်မြစ်ပေါ်တွင် တည် ဆောက်ခဲ့ပြီး ဘုရားသခင်သည် ထိုအသင်း တော်ကို ယနေ့ခေတ်တွင်လည်း ဆက်လက် တည်ဆောက်လျက်ရှိသည်ဟု ပုပ်ရဟန်း မင်းကြီးက မိန့်ကြားခဲ့သည်။

"ယနေ့ခေတ်မှာလည်း ခရစ်တော် ဟာသူ့ရဲ့အသင်းတော် အခြေခံအဆောက် အဦးကြီးမှာ အက်ကွဲရာတွေဖြစ်ပေါ်လာမှာ မလိုလားပါဘူး။ ဒါကြောင့် စိန့်ဖရန်စစ်အစီစီ ခေတ်အခါကဲ့သို့ ပြန်လည်မွန်းမံပြင်ဆင် ခြင်းများ အဆက်မပြတ်လုပ်ဆောင်ရန် လို အပ်ပါတယ်" ဟု ရဟန်းမင်းကြီး အရှင်သူ မြတ်က မိန့်ကြားခဲ့သည်။



သေးငယ်သော ကျောက်ပွင့်လေး တစ်ခုသည်ခြေဖဝါးအောက်တွင် ရောက် လျှင် မသက်မသာခံစားရသော်လည်း လှပ သော အဆောက်အဦးတွင် ထည့်သွင်းရန် လိုအပ်သောအခါ အင်မတန်အလွန်အကျွံ

ဝင်ကြောင်း "အသုံးမဝင်တဲ့ ဘယ်ကျောက် တုံးကလေးရယ်လို့ မရှိဘူး" ဟု အရာအား လုံးသည် သူနေရာနှင့်သူ အသုံးဝင်ကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။ (ဗာတိကန်)

ယုံကြည်ထိုက်သော သက်သေခံများဖြစ်ကြရန် ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

အာဖရိကအရှေ့ပိုင်းနှင့် အလယ် ပိုင်းရှိ သူတော်စင် သီလရှင်များအသင်း အဖွဲ့ (ACWECA) သည် ဩဂုတ်လ ၂၈ ရက်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ထံမှ သတင်းစကားတစ်ခုလက်ခံရရှိခဲ့ကြောင်း သိရပါသည်။

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ပေးပို့သော သတင်းစကားတွင် ခေါ်တော် မူခြင်း အသက်တာ လျှောက်လှမ်းနေကြ သော သူတော်စင်အသက်တာတွင် အချင်း ချင်းရင်းနီးဖော်ရွေမှု၊ စည်းလုံးညီညွတ်မှု ကို ခိုင်မာစွာ တည်ဆောက်ခြင်းအားဖြင့် လူမှု

အသိုင်းအဝိုင်းနှင့် အသင်းတော်ကို ပိုမို ထိရောက်စွာ သက်သေခံနိုင်မည်ဖြစ်သည် ဟု မိန့်မှာခဲ့ပြီး မရှိဆင်းရဲသားများ၊ ဖျားနာ သူများနှင့် ခိုကိုးရာမဲ့ဖြစ်နေသူများတို့အား အစဉ်အမြဲ လက်ကမ်းကြို ဖေးမပေးရန်၊ ထွေးပွေပေးရန် သီလရှင်များအသင်းအဖွဲ့ အား တိုက်တွန်းခဲ့သည်။

သီလရှင်များအသင်းအဖွဲ့ (ACW ECA) ၏ အကြီးအကဲဖြစ်သူ စစ္စတာရီ ပရိ စကာ မာတန်ဂါ (D.O.R) အမည်ဖြင့်ရေး သားပေးပို့သော ထိုသတင်းစကားတွင် ပုပ် ရဟန်းမင်းကြီးက (ACWECA) အဖွဲ့၏ (၁၇)

ကြိမ်မြောက် တွေ့ဆုံပွဲအတွက် စုရုံးနေကြ သော အသင်းဝင်အားလုံးအား အထူး မေတ္တာပို့သ ဆုတောင်းပေးပါကြောင်း၊ ယခု ကဲ့သို့စုရုံးတွေ့ဆုံကြခြင်းဖြင့် သူတော်စင် အသက်တာလမ်းခရီး၏ နှုတ်ကပတ်တော် အားဖြင့်လှပသစ်လွင်ခြင်း၊ ထိုအသက်တာ မှတစ်ဆင့် အသစ်သော ဘဝရည်မှန်းချက် များ၊ တီတွင်ဆန်းသစ်မှုစွမ်းရည်များ၊ ပုံစံအ မျိုးမျိုးဖြင့် လှပသော လုပ်ဆောင်မှုများနှင့် ယနေ့ကမ္ဘာကြီးအတွက် ပိုမိုအဓိပ္ပါယ်ပြည့်ဝ သော ဖွင့်ဆိုချက်စကားလုံးများ ထွက်ပေါ် လာမည်ဖြစ်ကြောင်း ရေးသားထားသည်။

(ACWECA) အဖွဲ့ကြီးနှင့် ပါဝင် တက်ရောက်သူ အားလုံးတို့အား မယ်တော် သခင်မ၏ ကူညီဆောင်မသော လက်တော် တွင် အပ်နှံကာ၊ တမန်တော် ဆိုင်ရာ ကောင်းကြီးတော်ကို ပုပ်ရဟန်းမင်းကြီး ဖ ရန်စစ်က ပေးခဲ့သည်။ အရှေ့နှင့် အလယ် ပိုင်းအဖရိက သူတော်စင်များ အသင်းအဖွဲ့ (ACWECA) အဖွဲ့ ကြီး၏ (၁၇) ကြိမ်မြောက် တွေ့ဆုံပွဲကြီးကို ဩဂုတ်လ ၂၇ ရက်နေ့တွင် စတင်ခဲ့ပြီး စက်တင်ဘာလ ၂၄ ရက်နေ့တွင် အဆုံးသတ်နိုင်ခဲ့ ကြောင်းသိရသည်။

ပုပ်ရဟန်းမင်းကြီး အပြည်ပြည်ဆိုင်ရာ ကက်သလစ်ဥပဒေပညာရှင်များအဖွဲ့အား လက်ခံတွေ့ဆုံ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် အပြည်ပြည်ဆိုင်ရာ ကက်သလစ်ဥပဒေ ပညာရှင်များအဖွဲ့ (ICLN) အား ဩဂုတ်လ (၂၇) ရက်၌ လက်ခံတွေ့ဆုံခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက တွေ့ဆုံပွဲတွင် ပါဝင် တက်ရောက်သည့် ဥပဒေပညာရှင်များအား နိုင်ငံရေးလောကတွင် ဥပဒေပညာရှင်တို့၏ နယ်ပယ်သည် အတော်အသင့် ကျယ်ပြန့် ကြောင်း၊ အမိအသင်းတော်သည်ယနေ့လူမှု ရေးလောကနှင့် ကမ္ဘာအတွက် အဓိက အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ကက်သ လစ်ဥပဒေ ပညာရှင်တစ်ဦးအနေဖြင့် သင် တို့၏ လုပ်ဆောင်ချက်များ၊ သက်သေထက် ဆိုချက်များသည် အသင်းတော်၏ သွန်သင် မှုအောက်တွင်ရှိနေရမည်ဖြစ်ကြောင်း၊ ထိုမှ သာလျှင် ပိုမိုလူသားဆန်သော၊ တရား မှု တသော လူမှုအသိုင်းအဝိုင်းကို တည် ထောင် နိုင်မည်ဖြစ်ကြောင်း" မိန့်ကြားခဲ့ သည်။

ဆက်လက်၍ ပုပ်ရဟန်းမင်းကြီး က မိန့်ကြားရာတွင် သင်တို့ထုတ်ပြန်ကြေ ငြာသော၊ အသုံးပြုသော ဥပဒေများသည် ကွဲပြားသောနိုင်ငံရေး အသီးသီးအကြား တံ တားများကို တည်ဆောက်ပေးရမည် ဖြစ် ကြောင်း အကာအကွယ်မဲ့ ခိုကိုးရာမဲ့ဖြစ် နေသော သူများအတွက်ကိုပင် အထူးဂရု စိုက်ကူညီပေးရန်မှာမိမိတာဝန်ယူဆကာ လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ အထူး သဖြင့် မိမိတို့တိုင်းပြည်၊ အိုးအိမ်နှင့်ဒေသ များကို စွန့်လျှက် ခက်ခက်ခဲခဲနေထိုင်စား သောက်ရသော သူတို့အတွက် အထူးစဉ်း စား လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း မှာ ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ မိန့်မှာချက် များကိုဥပဒေပညာရှင် Rep. Alex Mooney (R-WV) က ကျွန်ုပ်တို့သည် ကမ္ဘာအစိတ် အပိုင်း အသီးသီးမှ ရွေးချယ် စေလွှတ်ခံရ

သော အခြားကက်သလစ် ဥပဒေပညာရှင် များနှင့် သိကျွမ်းခွင့်ရသည့်အပြင် ယုံကြည် ခြင်းဆိုင်ရာ အခွင့်အရေးများ၊ နေ့စဉ်တွေ့ ကြုံရသော ပြဿနာများအား အချင်းချင်း ဖလှယ်၍ တစ်ဦးကိုတစ်ဦးဖေးမနိုင်ရန်နှင့် မည်သို့ အတူတကွ လုပ်ဆောင်ရမည့် အကြောင်း စသည့် အများကောင်းကျိုးနှင့် ဆက်စပ်သော အကြောင်း အရာများကို အတူ တကွ ဆွေးနွေးခွင့် ရခဲ့သည်အတွက် (ICLN) တွေ့ဆုံမှုသည် စိတ်လှုပ်ရှား ဖွယ် အတိဖြစ် ကျေနပ်အားရသော အတွေ့ အကြုံသစ်တစ်ခုဖြစ်ကြောင်း ပြန်လည် လျှောက်ထားခဲ့သည်။

(ICLN) ဟုခေါ်သော အပြည်ပြည် ဆိုင်ရာ ကက်သလစ်ဥပဒေ ပညာရှင်များ အဖွဲ့ကို ဗီယက်နမ်မှ ကာဒီနယ် Christoph Schönborn နှင့် ဗြိတိန် လွတ်တော်အမတ် Lord David Alton က ၂၀၁၀ ခုနှစ်တွင်

စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဥပဒေ ပညာရှင်များ အတူ တကွ တွေ့ဆုံခြင်းအားဖြင့် အများအကျိုး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသုံးသပ်ရန် နှင့် မိမိတို့၏ အလုပ်ခွင် ထဲတွင် ယုံကြည် ခြင်းဆိုင်ရာ သက်သေခံခြင်းများကို ပိုမို မြှင့်တင်ရန် အတွက် အတွေး အခေါ်များကို ဖလှယ်ကြရန်၊ အများကောင်း ကျိုးအတွက် ပိုမိုလုပ်ဆောင်နိုင်ကြရန် ဖြစ်သည်။ (ဗာတိကန် ရေဒီယို)



ငွေကြေးအား ကိုးကွယ်ခြင်းကို သတိနှင့် ရှောင်ကြဉ်ရန် ကာဒီနယ်က မိန့်ကြား



သူတော်စင်များအသင်းအဖွဲ့ဆိုင်ရာအကြီးအကဲအဖြစ် ဗာတီကန်မှ ခန့်အပ်ထားသော ကာဒီနယ် Braz de Aviz က ဘုရားသခင်၏နောက်လိုက်အဖြစ် သူတော်စင်ဘဝကို လျှောက်လှမ်းသူများ သည် ငွေကြေး၌ တပ်မက်ကိုးကွယ်ခြင်းကို သတိထား ဆင်ခြင်ကြရန် ဩဂုတ်လ ၂၈ ရက် တနင်္လာနေ့က အာဖရိကရှိ Tanzania မြို့ Dar-es-Salaam တွင်ပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် အာဖရိကသီလရှင်များ တွေ့ဆုံပွဲ အဖွင့်မုတ္တမ်းတရားတော်မြတ် ဟောကြားရာတွင် သတိပေး ပြောကြားခဲ့ သည်။

မုတ္တမ်းတရားတော်တွင် ကာဒီနယ်

က ငွေကြေး၊ အရာဝတ္ထုတို့အား ဘုရားပြု ကိုးကွယ်ခြင်းကို သတိနှင့်ဆင်ခြင်ရန် ပါဝင်တက်ရောက်ကြသော သီလရှင်များ တို့အား သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ “ယနေ့ခေတ်မှာ ငွေကြေးဟာ အရာရာကို အမိန့်ပေးအုပ်စိုးနိုင်တယ်။ ငွေကြေးဟာ ဩဇာအာဏာကို ဖန်တီးနိုင်တယ်။ ငွေကြေးဟာ သေခြင်းတရား၊ ကြောက်ရွံ့ခြင်းနှင့် လက်နက်တန်ဆာများကိုလည်း ဖန်တီးနိုင် တယ်။ ညီအစ်ကို မောင်နှမတို့ ကျွန်ုပ်တို့ဟာ ဘုရားသခင်ကိုသာ အစေခံလိုတယ်။ ငွေကြေးကို ဘုရားသခင်၌ အစေခံခြင်းအတွက် သာ အသုံးပြုရမယ်” ဟု ကာဒီနယ်ကြီးက

ခေါ်တော်မူခြင်းအသက်တာကို လျှောက် လှမ်းလျှက်ရှိသည့် သီလရှင်များအား မိန့် ကြားသတိပေးခဲ့သည်။

သို့သော် အချို့သော သူတော်စင် ဘဝအဖြစ် ဆက်ကပ်သူများသည် ဘုရား သခင်ထက် ဘက်အကောင့်ကိုသာ အစား ထိုး၍ ပိုမိုယုံကြည်နေကြောင်း ကာဒီနယ်က သတိပေးခဲ့ပြီး ထိုအမှန်တကယ်ဖြစ်နေ သောအရာများအတွက် မိမိတို့၏အတွေး အခေါ်များ၊ လုပ်ဆောင်မှုများ အချိန်မီ ပြောင်းလဲပြင်ဆင် ရမည်ဖြစ်ကြောင်း မီး မှောင်းထိုးပြခဲ့သည်။

ဆက်ကပ်သူတော်စင် အမျိုးသမီး

များတို့သည် နားထောင်တတ်သောနလုံး သားနှင့်သူတပါးတို့အားပြန် လည်သင်ကြား ပို့ချခြင်းမပြုမီ သင်ယူလေ့လာတတ်သော စိတ်ထားတို့မှူးမြူကြရမည်ဖြစ်ပြီး မိမိတို့ နလုံးသားထဲမှ ဖြစ်တည်သောအရာများကို အခြေခံကာ လူတို့ကို ဆက်စပ်လမ်းပြပေး နိုင်မည်ဖြစ်ကြောင်း ကာဒီနယ်က မှာကြားခဲ့ သည်။ ထို့အပြင် ဆက်ကပ် သူတော်စင်များ သည် အရာအားလုံးကို ဘုရားသခင်ထံမှ အခမဲ့ရရှိခဲ့ကြသည်ဖြစ်၍ ထိုကြီးမြတ်သော ကျေးဇူးတော်များအတွက် ကျေးဇူးတင် တတ် ရန်လိုအပ်ကြောင်း ဘုရားသခင်သည် လူသားတို့ကို ချစ်ခြင်းအားကြီးလှသဖြင့် မိမိ၏ တစ်ပါးတည်းသော သားတော်ကို ပူဇော်ရာအဖြစ်ပေးအပ်ခဲ့သဖြင့် ထိုချစ်ခြင်း အတွက် သူတော်စင်များသည် ဘုရားသခင် ၏အလိုတော်အတိုင်းနာခံအသက်ရှင်ဖြည့် စွက်ခြင်းအားဖြင့် ချစ်တုန်ပြန်ကြရမည် ဖြစ်ကြောင်းလည်း ဘုရားသခင်၏နောက် လိုက်တော် သီလရှင်များအားမိန့်ကြားတော် မူခဲ့သည်။

နောက်ဆုံးအနေဖြင့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော သူတော်စင်တို့ ကို ကျရာနေရာတွင် အကူအညီလိုအပ်နေ သူများအား တတ်နိုင်သလောက် ကူညီပေး မရန် ကာဒီနယ်ကြီးက မိန့်မှာခဲ့သည်။

ဗာတီကန် ရေဒီယို

အကြမ်းဖက်ခြင်းများမှ လွတ်မြောက်စေရန် ဆုတောင်းကြပါစို့

စိန်ပီတာရင်ပြင်တွင် သန်းချီသော လူထုပရိတ်သတ်ကြီးဝန်းရံလျက် ပုပ်ရဟန်း မင်းကြီးက အန်ဂျေလူးမေတ္တာမဆိုမီ နိုင်ငံ အရပ်ရပ်တွင် ဖြစ်ပွားနေသော အကြမ်းဖက် မှုများ၏ သားကောင်များအတွက် လူမဆန် သော ညှဉ်းပန်းနှိမ်စက်ခြင်းများမှ လွတ် မြောက်နိုင်စေရန် ကူညီဆုတောင်းပေးရန် မိန့်ကြားခဲ့သည်။

“ကျွန်ုပ်တို့၏ နလုံးသားထဲတွင် ဒုက္ခနှင့် ညှဉ်းပန်းနှိမ်စက်ခံရခြင်း ခံရသော သူတို့နှင့် ထပ်တူထပ်မျှ နာကျင်ခံစားလျက် ထိုသူတို့၏ မိသားစုဝင်များအပေါ် ဘုရား သခင်၏ ငြိမ်သက်ခြင်းနှင့် သနားကြင်နာ ခြင်းကျေးဇူးတော်များ သွန်းလောင်းပေးရန်၊ ဘုရားသခင်သည် လူမဆန်သော အကြမ်း ဖက်ခံနေရသောသူများအား လွတ်မြောက် ခြင်း ကျေးဇူးကိုပေးပါမည့်အကြောင်း ဆု တောင်းပေးကြပါစို့။” ဟုဆိုကာ ထိုနေရာ တွင်ရှိနေကြသော ဘုရားဖူးများ အားလုံးကို ဂုဏ်ကျေးဇူးတော်နှင့်မေတ္တာတစ်ကြိမ်ရွတ် ဆိုရန် ဖိတ်ခေါ်၍ အတူတကွဆုတောင်းခဲ့ ကြသည်။

ဘာစီလိုနာ တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်နှင့် ပတ်သက်၍လည်း ပုပ်ရ ဟန်းမင်းကြီးက တွစ်တာ (Twitter) ပေါ်

တွင် “ကျွန်ုပ်သည် အကြမ်းဖက်တိုက်ခိုက် ခံရခြင်း၏ သားကောင်ဖြစ်နေသော သူတို့ အတွက် အထူး ဆုတောင်းပေးပါသည်။ အကြောင်းမဲ့ အကြမ်းဖက် တိုက်ခိုက်သူ အတွက် ဤကမ္ဘာထဲတွင် နေစရာအခန်းများ ပျောက်ဆုံးသွားပါစေ” ဟုရေးသားခဲ့သည်။ “ဘုရားသခင်သည် မိမိထံသို့ အကူအညီ လို၍ ရောက်လာသောသူ မည်သူကိုမဆို ကူညီရန် လောကသို့ကြွလာခြင်းဖြစ်သည်” ဟု အန်ဂျေလူးမေတ္တာဆိုစဉ် မိန့်ကြားခဲ့ သည်။

ဘုရားသခင်၏ တည်ရှိခြင်းကို ကျွန်ုပ်တို့အနေဖြင့် ထင်ရှားစွာ အမြင်မြင်ခံ စားနိုင်ရန် မဖြစ်နိုင်သော်လည်း ဘုရား သခင်သည် ကျွန်ုပ်တို့နှင့်အတူရှိပြီး မည် သည့်အခါမှ ပစ်ခတ်သွားလိမ့်မည်မဟုတ်ဘဲ ကျွန်ုပ်တို့ လိုအပ်ချိန်များတွင် အမြဲလိုက် လျော့ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း တစ် ချို့သော အကြောင်းအရာများသည် ဘုရား သခင်က မိမိတို့၏ ယုံကြည်ခြင်း အင်အားကို စမ်းသပ်ခြင်းသာဖြစ်ကြောင်း ၎င်းက မိန့်ဆို သည်။ ဘုရားသခင်ထံ လိုအပ်ချက်များ တောင်းခံရာတွင် ကျွန်ုပ်တို့သည် ကာနန် အမျိုးသမီးကဲ့သို့ “အိုအခင် ကျွန်ုပ်အားကူ



တော်မူပါ” ဟုအဆက်မပြတ် တောင်းခံကြ ရန်လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ထပ်လောင်း မိန့်ကြားခဲ့သည်။

နောက်ဆုံးအနေဖြင့် ပုပ်ရဟန်း မင်းကြီးက မိမိတို့ ၏ ယုံကြည်ခြင်းခွန်အား ခိုင်မြဲတိုးတက်ရန်အတွက် လမ်းမှားဘက် သို့ရောက်နေသည့်တိုင်အောင် ၎င်းထံပြန် လှည့်လာရန် အမြဲလက်ကမ်းကြိုနေတတ်

သော သခင်ခရစ်တော်အပေါ် အကြွင်းမဲ့ ယုံကြည် အပ်နှံရန် ဘာသာဝင်များအား အားပေးတိုက်တွန်းခဲ့သည်။

(Rome reporter)



အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ - ငြိမ်းချမ်းရေးကို အလှည့်ပေးပါ

စက်တင်ဘာလ ၂၁ ရက်နေ့အား အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အဖြစ် ကမ္ဘာတဝှမ်းတွင် ကျင်းပကြသည်။ ယခုနှစ် တွင် စစ်ဘေးဒုက္ခသည်များနှင့် ရွှေ့ပြောင်း နေထိုင်သူများအား စာနာ ထောက်ပံ့ကြရန် ဆော်အော်ထားသည်။

လက်ဘနွန် နိုင်ငံတွင် စစ်ပြေး ဒုက္ခသည်များနှင့် ရွှေ့ပြောင်း နေထိုင်သူ များအားစောင့်ရှောက်နေသော အိန္ဒိယ နိုင်ငံသား ယေဇူးအသင်းဝင် ဘုန်းတော်ကြီး စက်ဒရစ် ပရာကတ်ရှ် ယခုနှစ်အတွက် သူတို့၏ ဆောင်ပုဒ်ကို ရှင်းပြခဲ့သည်။ "ငြိမ်းချမ်းရေးအတွက် အတူတူလျှက်" - အားလုံးအတွက် လေးစားခြင်း၊ လုံခြုံခြင်း နှင့် ဂုဏ်သိက္ခာ - ဟူသော ဆောင်ပုဒ်မှာ အကြောင်း အမျိုးအမျိုးကြောင့် မိမိတို့ နေရပ်ကို စွန့်ခွာသွားကြရသောသူ အားလုံးတို့အတွက် လေးစားခြင်း၊ လုံခြုံခြင်း နှင့် လူတစ်ဦး၏ ဂုဏ်သိက္ခာ ရှိစေရမည်ဟု ရည်ရွယ်ကြောင်း ထိုသို့ ဆောင်ရွက်ရာတွင်



ကမ္ဘာ့ ကုလသမဂ္ဂဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံအားလုံးရှိ အစိုးရအဖွဲ့၊ အစိုးရမဟုတ်သော အရပ်ဖက် အဖွဲ့အစည်းအားလုံး ပါဝင်လက်တွဲ လုပ်ဆောင်ကြရမည်ကို ရည်ညွှန်းသည်ဟု ရှင်းပြခဲ့သည်။

ဤနေ့ရက်ကို ကျင်းပခြင်း အားဖြင့် ကျွန်ုပ်တို့ တစ်ဦးစီသည် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စွမ်းသူများ ဖြစ်ကြောင်း

သတိရစေသလို ကမ္ဘာပေါ်ရှိ နိုင်ငံခေါင်းဆောင်များအားလည်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင် ကြရမည်ကို သတိ ပေးရာ ရောက်ကြောင်း ဆက်လက်ပြောပြခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်မြတ် ကိုယ်တော်တိုင်လည်း ငြိမ်းချမ်းရေးအတွက် အရေးတကြီး ဆောင်ရွက်ကြရန် အစဉ်တိုက်တွန်းလျက်ရှိကြောင်း ဖါသာရီ

ပရာကတ်ရှ်က ဆက်လက်ပြောပြခဲ့သည်။

ကမ္ဘာ့ ကုလသမဂ္ဂ အနေနှင့် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်လို စိတ်များ ထွန်းကားလာစေရန်နှင့် နိုင်ငံ အတွင်း၌ လည်းကောင်း နိုင်ငံများ အချင်းချင်း ကြားတွင်လည်းကောင်း ငြိမ်းချမ်းရေး ရှိစေရန် ဤ နေ့ကို သတ်မှတ်ထားခြင်းဖြစ်သည်။

(ဗာတီကန် ရေဒီယို)

အကြမ်းဖက်သမားများ လက်အတွင်း ခရစ်လ နေ့ခွဲရသူ ဖါသာရီ တောင် လွတ်မြောက်



အိန္ဒိယ နိုင်ငံသား ဆလေးရှင်း အသင်းဂိုဏ်းဝင် ဖါသာရီ တောင် (Fr. Tom Uzunnalil) အား ယီမင်နိုင်ငံတွင် ၂၀၁၆ ခုနှစ် မတ်လ၌ အကြမ်းဖက်သမားများက ဖမ်းစီးသွားခဲ့သည်။ သေနတ်သမား များသည် စစ္စတာလေးပါး၊ မိန်းကလေး နှစ်ဦးနှင့် လူအိုရိုရို သက်ကြီး ခြောက်ယောက်နှင့် လုံခြုံရေး တာဝန်ခံ တစ်ဦး တို့ကို သတ်ခဲ့ကြပြီး ဖါသာရီ တောင်အား ပြန်ပေးဆွဲသွားခဲ့သည်။

အိုမန်အစိုးရ၏ အကူအညီဖြင့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီး အီတလီနိုင်ငံ ရောမ မြို့သို့ ရောက်ရှိခဲ့သည်။ ချိန့်နေသော ခန္ဓာကိုယ်အား ကုသရန် နှင့် စိတ်ဓါတ်ခွန်အား ပြန်လည် ဖြည့် တင်းနိုင်ရန် ဗာတီကန်ရှိ ဆလေးရှင်း ကျောင်းတွင် အနားယူစေခြင်း ဖြစ်သည်။

သူ့အနေနှင့် အခြားသူများနှင့် အတူ အသေခံရန် ဆန္ဒရှိသော်လည်း ဘုရားသခင်က သူ့အား ဆက်လက် ရှင်သန်စေလိုသည် ဟု မှတ်ယူခဲ့သည်။ အကြမ်းဖက်သမားများက သူ့အား သတ်ပစ်လိမ့်မည် ဟု မထင်ခဲ့ကြောင်း၊ သူ့အား ကောင်းမွန်စွာ စောင့်ရှောက်ခဲ့ကြကြောင်း၊ လိုအပ်သော ဆေးဝါးများပင် ပေးခဲ့ကြောင်း ဝေမျှခဲ့သည်။

မစ္စားပူဇော်ရန်၊ ပရိတ်မေတ္တာ ဆိုရန် စာအုပ်များမရှိသော်လည်း အလွတ် ရနေသော အပိုဒ်များကို စိတ်ထဲတွင် အစဉ်ရွတ်ဆိုနေခဲ့သည်ဟု ပြောပြခဲ့သည်။ မယ်တော်၏ မိခင် သဖွယ် စောင့်ရှောက်ခြင်းကိုလည်း နေ့စဉ်ခံစားခဲ့ရပါလိမ့်မည်ဟု အသင်းဂိုဏ်းချုပ် အကြီးအကဲ ဖါသာရီ အန်ဟဲက မှတ်ချက်ပြုခဲ့ပြီး သူ့ဆွဲထားသော ခရုစူးတိုင်အား ဖါသာတောင် အား ဆွဲပေးခဲ့သည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး သတင်းသုံးရာ ဆန်တာမာသာရီ အဆောင်တွင် သူ့အား လက်ခံ တွေ့ဆုံခဲ့သည်။ ဖါသာရီ တောင်သည် ရဟန်း မင်းကြီးအား တွေ့သည်နှင့် အရိုအသေပေးသည့်အနေနှင့် ဒူးထောက်ကာ ခြေဖဝါးကို နမ်းခဲ့ရာ ရဟန်းမင်းကြီး အလျင်အမြန်ဆွဲထူကာ ဖါသာရီ တောင်၏ လက်ကို ပြန်လည် နမ်းခဲ့သည်။ ဖေ့စ်ဘွတ်ပေါ်တွင် တွေ့ရသော ဓါတ်ပုံများ အရ ရဟန်းမင်းကြီးသည် ဖါသာရီ တောင် အား ကောင်း ကြီး ပေးနေပုံများ ရင်းနှီးစွာ နှုတ်ဆက် နေပုံများကို တွေ့ရသည်။

သက်တော် ၅၇ နှစ် ရှိပြီဖြစ်သော သာသနာပြု ရဟန်းတစ်ပါး၏ စိတ်ဓါတ်နှင့် ဇွဲသတ္တိကို ဖါသာရီ တောင်၌ တွေ့မြင်နိုင်သည်။ အစားအသောက် အနေအထိုင် ဆင်းရဲခြင်းကြောင့် ခန္ဓာကို ချိန့်ခွဲရသော်လည်း သူ၏ ဝိညာဉ်ရေး ခိုင်မာမှု၊ စိတ်ဓါတ် ပြင်းထန်မှုတို့ကို သတင်းစာ ရှင်းလင်းပွဲ လုပ်စဉ်က သတင်းသမားများက မှတ်ချက် ပြုခဲ့သည်။ "အလွန်တည်ငြိမ်သူ၊ အမုန်းမရှိဘဲ၊ ဘုရားသခင်နှင့်သာမက လူသားအားလုံး နှင့်ပါ ကျေအေးမှုရှိသူ" တစ်ယောက် ဖြစ်သည်။

Ref: infoans, Vatican Radio



တတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ကက်သလစ် မီဒီယာ ညီလာခံကျင်းပ

တတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ကက်သလစ်မီဒီယာ ညီလာခံကြီး၏ ဒုတိယနေ့ဖြစ်သော ဩဂုတ်လ ၁၅ ရက်နေ့တွင် မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းပွဲတော်နေ့ နံနက်ပရိတ်မေတ္တာနှင့် စတင်ခဲ့ကြသည်။

ညီလာခံတွင် ဆီဘူးလက်ထောက်ဆရာတော်ကြီး Bp.Dennis Villarojo ကပို့ချရာတွင် "ကျွန်ုပ်တို့ရဲ့ အသံနေအသံထားပြောဆိုပုံသည် ယုံကြည်မှုကို တိုးပွားစေသလား သို့မဟုတ် သစ္စာဖောက်စေသလားဆိုတာ စဉ်းစားဖို့ အရေးကြီးပါတယ်။ ယုံကြည်မှုမရှိပဲ ဘယ်အရာမျှ နားလည်နိုင်မှာမဟုတ်ဘဲ အဓိပ္ပာယ်တစ်ခုကို ကျွန်ုပ်တို့ ရှာကြံကြရာတွင် ကျယ်ပြန့်သောရှုထောင့်မှ ကြည့်ရန် လိုအပ်ပါတယ်။ မဟုတ်ရင်တော့ အဓိပ္ပာယ်မရှိတာတွေ ဖြစ်လာမှာပါ။ သတင်းတွေက ဒီနေ့ခေတ်မှာ ဖောခြင်းသောခြင်း တစ်ဟုန်ထိုး ပွားလာနေခြင်းကြောင့် သတင်းအချက်အလက်တွေ အများကြီးနဲ့ ပြည့်လျှံ ပီသိပ်နေပါတယ်။ သို့သော် မီဒီယာကပေးတဲ့ သတင်း အချက်အလက်ကို သေချာဝေဖန်သုံးသပ်ခြင်းအားဖြင့် ကျွန်ုပ်တို့ ကိုယ်ကိုယ်ထိန်းကြောင်းနိုင်ကြပြီး ဒုက္ခအခက်အခဲတွေဟာ ရှုပ်ဆို အကျဉ်းတန်တယ်လို့ ကျွန်ုပ်တို့ ခံစားကြရတယ်။ ဘာပဲဖြစ်ဖြစ်၊ သခင်ခရစ်တော်ရဲ့ ရှုထောင့်က ကြည့်ရင်တော့ ဒါဟာ ကယ်တင်ခြင်းလမ်းစပါပဲ။ သခင်ခရစ်တော်ရဲ့ သတင်ကောင်းဟာအားလုံးကို အတူပူးပေါင်းလာစေတဲ့အချက်ဖြစ်ပါတယ်။ မီဒီယာက သုံးတတ်တဲ့ အပိုစကားတွေရဲ့ စိန်ခေါ်မှုဟာအဖြစ်ထားတဲ့ ကိုယ်ကျင့်တရားကို အရည်ပျော်စေတဲ့ နည်းလမ်းတွေ ဖြစ်နိုင်ပါတယ်။ ဒီနေ့ခေတ် အချိန်အခါမှာ အသင်းတော်ကြီးက သူမရဲ့ သတင်းစကားကို ဘယ်လို ဝေဖန်ပေးနိုင်မလဲ " ဟု ဆီဘူး လက်ထောက် ဆရာတော်ကြီး Bp. Dennis Vilarojo က မြွက်ကြားခဲ့ခြင်း



ဖြစ်ပါသည်။ ဆရာတော်ကြီးက ဆက်လက်မိန့်ကြားရာတွင် ဇာတ်ကြောင်းပုံပြင်ပြောခြင်းအားဖြင့် ဘုရားရှင်ရဲ့ နိုင်ငံတော် ဘုန်းတန်ခိုးအကြောင်းကို ဝေဖန်ကြောင်း၊ ဇာတ်ကြောင်းပုံပြင် ပြောဆိုရာတွင် နည်းလမ်းများစွာထဲမှ ယခုညီလာခံကြီးတွင် ပါဝင်တက်ရောက်သူများအတွက် သင်ခန်းစာများခွဲ၍ သင်ယူကြရာတွင် သင်ကြားနိုင်ကြဖို့ မျော်လင့်ပါကြောင်း သင်တန်းခွဲဝေသင်ယူခဲ့ကြခြင်းများတွင် MUSIC သီချင်းရေး ပြိုင်ပွဲများသာသနာအတွင်း ပြုလုပ်ကျင်းပခြင်းများ၊ ဝိညာဉ်ရေး နိုးဆော်မှုအတွက် ကဗျာရေးသားခြင်းများသည် အသင်းတော်ကြီးအတွက်သတင်းကောင်းကို ဝေဖန်နိုင်ပြီးလူငယ်များထံ ယုံကြည်ခြင်းကို လက်ဆင့်ကမ်းနိုင်ရန်သည် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေကြောင်း၊ ဖိလစ်ပိုင်လူမျိုး ၇၀ ရာခိုင်နှုန်းသည် ၄၅ နှစ်အောက် ဖြစ်ပြီး ၇၀ ရာခိုင်နှုန်း၏ ထက်ဝက်မှာ အသက် ၃၀ အောက် ဖြစ်နေကြခြင်းကြောင့်၊ ဖိလစ်ပိုင်လူမျိုး အများစုသည် လူငယ်များဟု သတ်မှတ်နိုင်ကြောင်း

ဆရာတော်ကြီးက မိန့်ကြားသည်။ နောက်ထပ် သင်ခန်းစာ တစ်ခုအဖြစ် Theater Art ခေါင်းစဉ်နှင့် ဆရာတော်ကြီးက ဆက်လက်ပို့ချရာတွင် စင်တင်ပြဇာတ်များအားဖြင့် သတင်းကောင်း ဖြန့်ဝေနိုင်ကြောင်း၊ သင်တန်း တက်ရောက်သူများအနေဖြင့် စင်တင်ပြဇာတ်ကို မည်ကဲ့သို့ စီစဉ်ရမည်ကို လက်တွေ့ သင်ယူခဲ့ကြပြီးဖြစ်ကြောင်း၊ ၎င်းတို့ထဲမှ အကောင်းဆုံးပြဇာတ်များMarcelo Fernan Center တွင် ညပိုင်း ပြသခဲ့သည့် ဇာတ်လမ်းတွဲဇာတ်ကြောင်းအားဖြင့် ဆက်နွယ်ကာ သတင်းစကားများရရှိခဲ့ကြောင်း နောက်ဆုံး စတုတ္ထတန်းခွဲသင်တန်းမှာ Radio Drama ဖြစ်ပြီး၊ ပို့ချသူ ၃ ဦးမှ Radio ဇာတ်လမ်းများ မည်ကဲ့သို့ ထုတ်လွှင့်ပုံကို အတွေ့အကြုံများဖြင့် ဝေဖန်ပြီး ဒုတိယနေ့၏ နေညိုချိန်ကိုတော့ ညနေခင်း ပရိတ်မေတ္တာနှင့်အတူ မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းပွဲတော်နေ့ မွှားတရားတော်ကြီးဖြင့် ပိုမိုပြည့်ဝစေခဲ့ကာ ဆီဘူး ဂိုဏ်းချုပ်ဆရာတော်ကြီး Bp.Palma က ဦးဆောင် ကျင်းပ

ပေးခဲ့ပြီး၊ မယ်တော်၏ ကျေးဇူးတင်သီချင်းကဲ့သို့၊ မယ်တော်ကဲ့သို့ ဘုရားရှင်၏ ကောင်းမြတ်ခြင်းကို ကျေးဇူးတင်ကြရမည်ဖြစ်ကြောင်း၊ အခက်အခဲများအကြားမှာ မယ်တော်လိုပဲ ချီးမွမ်းသီချင်း သီဆိုတတ်ကြရမည် ဖြစ်ကြောင်း၊ ဘုရားသခင်၏ကျေးဇူးတော်ကို သိမှတ်ကာ ဘုရားအတွက်ပြန်လည်ပေးဆပ်ကာလုပ်ဆောင်ကြဖို့အားပေးတိုက်တွန်း နှိုးဆော်ခဲ့သည်။ မွှားတရားအပြီးတွင် ရသာစုံသော ညစာစားပွဲနှင့်အတူ လူငယ်များ၏ ယုံကြည်ခြင်းကို အကျိုးရှိရှိ လက်ဆင့်ကမ်းနိုင်မည့် ပညာပေး စင်တင်ဇာတ်လမ်းတွဲများကို ကြည့်ရှု ခဲ့ကြသည်။ ညီလာခံသို့ တက်ရောက်လာသူ ကိုယ်စားလှယ်တော် ၁၂၈ ဦး ရှိခဲ့ပြီး ရွှန်လန်းချမ်းမြေ့စွာ အဆုံးသတ်နိုင်ခဲ့ကြကြောင်း သိရပါသည်။ CBCP-ECSC NEWS စစ္စတာရ်လူစီယားသန္တာအောင်,SJA အာစီအေမြန်မာဘာသာ အစီအစဉ်

လျှင်အင်္ဂါသင့်သူများအား ပိုင်းဝန်းကူညီကြရန် မတ္တစီကို ဆရာတော်ကြီး တောင်းဆို



လူပေါင်း ၉၆၀၀ ခန့်သေဆုံးခဲ့သော ၁၉၈၅ ခုနှစ် က ငလျင်ပြီးနောက် အဆိုးဝါးဆုံးသော ငလျင်ဒဏ်ကို ခံစားခဲ့ကြရသည်။ (ဂါတ်ပုံ - AP)

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့၌ မတ္တစီကို နိုင်ငံတွင် ပြင်းအား ၈.၂ ရက်ချိတာစကေး ရှိသော ငလျင် လှုပ်ခဲ့ပြီး ၁၉ ရက်နေ့တွင် ၇ ဒဿမ ၁ ပြင်းအားဖြင့်ထပ်မံ လှုပ်ခဲ့သည်။ စက်တင်ဘာ ၇ ရက်နေ့ ငလျင်ကြောင့် ၁၀၀ ဦးခန့် သေဆုံးခဲ့ပြီး ၁၉ ရက်နေ့တွင် ထပ်မံလှုပ် ခဲ့သော ငလျင်ကြောင့် လူပေါင်း ၂၅၀ ဦးခန့် သေဆုံးသည်ဟု သတင်းများအရ သိရသည်။ ပထမ ငလျင်ကြောင့် ပျက်စီးမှုများအား ပြန်လည် တည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၉၀၆ သန်း ကုန်ကျမည် ဟု တွက်ချက်ထားသည်။

ပုပ်ရဟန်းမင်းကြီး၏ လူသားထု ဖွံ့ဖြိုးတိုးတက်ရေး ရုံးတော်မှ ဒေါ်လာ တစ်သိန်း ငါးသောင်း ပေးပို့လှူဒါန်းထားသည်။ မတ္တစီကို ကက်သလစ် ဆရာတော်ကြီးအဖွဲ့ချုပ်၏ အတွင်းရေးမှူး အာဖန်းဆို မီရန်ဒါ ဂွါဒီယိုလာ က လက်မှတ်ထိုးကာ ထုတ်ပြန်ခဲ့သော စာတွင် မတ္တစီကို နိုင်ငံသားတို့၏ အချင်းချင်းယိုင်းပင်းကူညီမှုများအတွက် ချီးမွမ်းခဲ့ပြီး ဆက်လက် ကူညီကြရန် မေတ္တာ ရပ်ခံထားသည်။ ဂွါတာလုပေ မယ်တော်သည် နိုင်ငံအားပြန်လည်တည်ဆောက်ခြင်း၌ ကျွန်ုပ်တို့အား ကူညီ ခွန်အားပေးပါစေ ဟု ဆုတောင်းခြင်းဖြင့် အဆုံးသတ်ထားသည်။ Ref: Vatican Radio

"The Joy Of Love In The Family" National Seminar Workshop

"မိသားစုချစ်ခြင်းမေတ္တာ၌ ဝမ်းမြောက်ရွှင်လန်းခြင်း" နိုင်ငံလုံးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သမ္မာကျမ်းစာ တမန်တော်လုပ်ငန်းမှ ကြီးမှူးကျင်းပသော "The Joy Of Love In The Family National Seminar Workshop" (မိသားစုချစ်ခြင်းမေတ္တာ၌ ဝမ်းမြောက်ရွှင်လန်းခြင်း အလုပ်ရုံဆွေးနွေးပွဲ) ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၇ ဩဂုတ်လ ၂၆ ရက်နေ့ ည (၇) နာရီအချိန်တွင်စတင်ခဲ့ရာ နိုင်ငံလုံးဆိုင်ရာ ကျမ်းစာ

တမန်တော်လုပ်ငန်း နာယက ဂိုဏ်းချုပ် ဆရာတော်ကြီး Basilio Athai မှ အဖွင့်ဩဝါဒမိန့်ကြားပေးခဲ့ပြီး ရာပြည့်ဆောင် တာဝန်ခံဘုန်းတော်ကြီး Fr. စတီဗင်အားနီက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား သွားပါသည်။

ထို့နောက် Fr. Saw Bosco မှ တက်ရောက်လာသော သာသနာအသီးသီးမှ ကိုယ်စားလှယ်များကို မိတ်ဆက် ပေးခဲ့ပြီး

သင်တန်းအကြောင်းကို ရှင်းလင်းပြောကြားကာ ဩဂုတ်လ ၂၇ ရက် တွင်ပြုလုပ်မည့် အစီအစဉ်များအတွက် ဆွေးနွေးတိုင်ပင်ခြင်းများ၊ အဖွဲ့လိုက်လုပ်ဆောင်ရမည့် အစီအစဉ်အသေးစိတ်များကို ရှင်းလင်းခဲ့ပြီးတစ်နေ့တာကို ည ၈ နာရီခွဲတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

ဩဂုတ်လ ၂၇ ရက် သင်တန်းပထမနေ့တွင် ပုပ်ရဟန်းမင်းကြီးစာချွန်

တော် (Amoris Laetitia)ကို အခြေခံပြီး "The Joy Of The Family Seminar Workshop" မိသားစုချစ်ခြင်းမေတ္တာ၌ ရွှင်လန်းဝမ်းမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ ကက်သလစ်သမ္မာကျမ်းစာတမန်တော်လုပ်ငန်း တာဝန်ခံဘုန်းတော်ကြီး Fr Saw Bosco မှ "How to face the challenges of the families in the light of the word" (နှုတ်တော်ထွက်စာမျက်နှာ(၁၀)သို့

သမ္မာကျမ်းစာ ဦးဆောင်သူများ ဦးဆောင်ရေး ပင်တိုင်အဖွဲ့ ဖွဲ့စည်းခြင်း

သမ္မာကျမ်းစာ ဦးဆောင်သူများ အတွက် သင်တန်းပို့ချပေးရေး ပင်တိုင်အဖွဲ့ ဖွဲ့စည်းခြင်း သင်တန်းကို (၂၀၁၇ ခုနှစ်) ဩဂုတ်လ ၂၀ ရက်မှ ၂၅ အထိ ကျင်းပတိုက်သော သာသနာ့ ကျောင်းတိုက်၊ သာသနာပြုကျောင်း ခန်းမဆောင်၌ ပြုလုပ်ခဲ့ပါသည်။

သင်တန်းပို့ချပေးရေးပင်တိုင်အဖွဲ့ ဖွဲ့စည်းခြင်းသင်တန်းသို့ မြစ်ကြီးနားသာသနာ၊ ဗန်မော်သာသနာ၊ ရန်ကုန်သာသနာ၊ ပုသိမ်သာသနာ၊ လားရှိုးသာသနာ၊ တောင်ငူသာသနာ၊ လွိုင်ကော်သာသနာ၊ ဖယ်ခုံသာသနာ၊ တောင်ကြီးသာသနာနှင့် ကျိုင်းတုံသာသနာစုစုပေါင်းသာသနာ(၁၀)ခုမှ သမ္မာကျမ်းစာ တမန်တော်လုပ်ငန်း ပင်တိုင်အဖွဲ့ ဝင်ရဟန်းများ၊ သီလရှင်များနှင့် ယုံကြည်သူ ဘာသာဝင်အချို့ ပါဝင်ကြပါသည်။

ယခုသင်တန်းသည် သမ္မာကျမ်းစာဦးဆောင်နေသူများကို သင်တန်းပို့ချပေးရန် အတွက် ဆရာအဖြစ်သင်တန်းဖြစ်ပြီး မြန်မာနိုင်ငံ အရပ်ရပ်ရှိ သာသနာ (၁၀)ခုမှ သင်တန်းသား သင်တန်းသူပေါင်း ၃၀ တက်ရောက်ခဲ့သည်။ သင်တန်းကျင်းပရာတွင် ကျမ်းစာတမန်တော် လုပ်ငန်းတာဝန်ခံ Fr စောဘော်စကိုနှင့်အတူ Sr. အက်စတာဇော်နှင့်အတူ Sr. အက်စတာဇော်ထက်နန်းမှ ဦးဆောင်ပေးခဲ့ကြပြီး ကျိုင်းတုံသာသနာမှ သမ္မာကျမ်းစာ တမန်တော်



သင်တန်းတွင် သင်တန်းသူ/သင်တန်းသားများမှလည်း သမ္မာကျမ်းစာ ဦးဆောင်ပံ့ပိုးသူများသင်တန်းအတွက် လမ်းညွှန်စာအုပ်၏ ခေါင်းစဉ်အမည်တစ်ခုစီကို ရွေးချယ်၍ ပြန်လည်ပို့ချပေးခြင်းများပြုလုပ်ခဲ့ပြီး တစ်ဦးစီ၏ပို့ချမှုများကို Fr.စောဘော်စ

သတ်ခဲ့ပြီး သင်တန်းသူ/ သင်တန်းသားများ အား သင်တန်းဆင်းလက်မှတ်များ ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် သမ္မာကျမ်းစာ တမန်တော်လုပ်ငန်း စတင်ခဲ့သည်မှာအချိန်ကာလ ၁၀ နှစ်ကျော်ရှိခဲ့ပြီး ယခုအခါ

သင်တန်းဦးဆောင်သူများ လိုအပ်ချက်ကြီးမားလာလျက်ရှိပြီး ထိုလိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတာဝန်ခံ Fr. စောဘော်စကိုမှ တမန်တော်လုပ်ငန်း နာယကဂိုဏ်းချုပ်ဆရာတော်ကြီး ဘာစီလျို



လုပ်ငန်းတာဝန်ခံ Fr အဲဖရက် ဂျေမူ ၊ Sr Rose Mary တို့မှ ကျမ်းစာအဖွဲ့သားများ အတွက် နေရာ၊ အစားအစာနှင့် အစစအရာရာ ကူညီပေးခဲ့ကြသည်။

ကို နှင့် Sr. အက်စတာတယ် တို့က ပြန်လည်ဆန်းစစ်မွမ်းမံ ပေးခဲ့ပါသည်။ ၂၅ ရက် ညနေတွင် သင်တန်းဆင်း မစ္စားတရားတော် မြတ်ဖြင့် သင်တန်းကို ကောင်းစွာအဆုံး



တစ်နိုင်ငံလုံး၌ ကျမ်းစာ သင်တန်းပေါင်း ၄၀၀ ကျော် ကျင်းပပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ကျမ်းစာ တမန်တော် လုပ်ငန်း အလျင်အမြန် တိုးတက်လာတာနှင့်အမျှ

အားသိုက်၏ လမ်းညွှန်မှုဖြင့် အရည်ချင်း မြင့်တင်သင်တန်းများ ဆက်လက်ပို့ချပေးလျက်ရှိကြောင်းသိရပါသည်။

စာမျက်နှာ (၉) မှ အဆက်

တရားအလင်း၌ မိသားစုစိန်ခေါ်ချက်များကို ရင်ဆိုင်ခြင်း) ခေါင်းစဉ်ဖြင့် ပို့ချ ဝေငှခဲ့သည်။

နေ့လည်ပိုင်းတွင် ခေါင်းစဉ်အလိုက် အဖွဲ့များခွဲ၍ ဆွေးနွေးခြင်း၊ ပြန်လည် ဝေငှခြင်း များပြုလုပ်ခဲ့သည်။ အဓိကဆွေး နွေးခဲ့ကြသည့် အကြောင်းအရာ နှစ်ချက်မှာ (၁) မိမိ၏ပတ်ဝန်းကျင်ရှိ မိသားစုများတွင် မည်သည့်မိသားစုပြဿနာများ တွေ့ကြုံရင် ဆိုင်နေရပါသနည်း၊ (၂) ဘာကြောင့်ထို ပြဿနာများဖြစ်ရပါသနည်းတို့ ဖြစ်သည်။

ဩဂုတ်လ ၂၈ရက်တွင် တစ်နိုင်ငံ လုံးဆိုင်ရာ ကက်သလစ်သမ္မာကျမ်းစာတ မန်တော်လုပ်ငန်းနာယက ဂိုဏ်းချုပ်ဆရာ တော်ကြီး Basilio Athai ပို့ချခဲ့ရာတွင် "ပုပ်ရဟန်းမင်းကြီး စာချွန်တော် (Amoris Laetitia) မှ

"Love in marriage according to St. Paul" ရှင်ပေါလုဟောကြားခဲ့သော မိသားစုအတွင်း ချစ်ခြင်းမေတ္တာနှင့် တမန် တော်ပေါလု ရေးသားသီကုံးသော ချစ်ခြင်း မေတ္တာစာ (၁ကော်သုး၄-၇) တွင်

"ချစ်ခြင်း မေတ္တာသည် အစဉ်အမြဲ စိတ်ရှည်တတ်၍ ကြင်နာသနားတတ်၏။ ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမရှိ။ ဝါ ကြွားခြင်းလည်းမရှိ။ ၎င်း၌ မာန်မာနမရှိ သကဲ့သို့ ရိုင်းပျူလည်းမရှိ။ ချစ်ခြင်းမေတ္တာ သည်ကိုယ်ကျိုးကိုမရှာတတ်။ အမျက်ဒေါ သမထွက်တတ်။ အငြိုးအတေးလည်းမထား တတ်။ ချစ်ခြင်းမေတ္တာသည် မကောင်းသော အမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်။ သမ္မာတ ရား၌မူ ဝမ်းမြောက်တတ်၏။ ချစ်ခြင်းမေတ္တာ သည် အရာရာကိုခံထမ်းနိုင်၏။ အရာအား လုံးကို ယုံကြည်၏။ အရာအားလုံးကိုမျှော် လင့်၏။ အရာအားလုံးကိုလည်း ကြံ့ကြံ့ခံနိုင် ၏။"

၎င်းစာပိုဒ်ကို ဆရာတော်ကြီးက ဆက်လက်ရှင်းလင်းရာတွင် ချစ်ခြင်းမေတ္တာ သည် အစဉ်အမြဲ စိတ်ရှည်၍ကြင်နာသနား တတ်၏ဟု ဆိုရာတွင် မေတ္တာဟူသည် အခါမလပ် စိတ်ရှည်တတ်ကြောင်း၊ စိတ် ရှည်ခြင်းဆိုသည်မှာ ကြင်နာသနားတတ်



ခြင်း၊ အမြဲတမ်း ခွင့်လွှတ်တတ်ခြင်းဖြစ် ကြောင်း၊ စိတ်ရှည်ခြင်းဆိုသည် စကားလုံး ကို ဂရိလို makrothyme လို့ခေါ်ဆို၍ makrothyme ၏ အဓိပ္ပါယ်မှာ စိတ်ရှည် ခြင်း၊ အရာရာကိုခံထမ်းနိုင်ခြင်း၊ စိတ်ရှည် ခြင်းဆိုသည်မှာလည်း အရာရာကို သည်းခံ စိတ်ဖြင့် ခံထမ်းနိုင်ခြင်းကို ဆိုလိုကြောင်း၊ မေတ္တာဆိုသည့်အရာမှာလည်း အရာရာကို ခံထမ်းနိုင်ခြင်း အစဉ်အပြတ် စိတ်ရှည်ခြင်း ကိုဆိုလိုကြောင်း မေတ္တာ၊ စိတ်ရှည်ခြင်းဆို ရာ၌နေပူပူ မိုးရွာရွာ ကျိုးကျိုးကန်းကန်း မိမိဘဝကို သူတစ်ပါးအတွက် ပေးဆပ်နိုင် ခြင်းခံထမ်းနိုင်ခြင်းဖြစ်ကြောင်းကျိုးကြောင်း စီလျော်စွာ အကျယ်တဝင့်ရှင်းလင်းပေးခဲ့ သည်။

ထို့အပြင် ဆရာတော်က မိသားစု အတွင်း စိတ်ရှည်သည်းခံခြင်းကို ကျင့် ဆောက်တည်ရန်၊ ချစ်ခြင်းမေတ္တာတိုးပွား လာစေရန် အစဉ်အပြတ် ပြုစုပျိုးထောင်ရန်၊ မိသားစုအတွင်း ချစ်ခြင်းမေတ္တာနှင့် စိတ် ရှည်ခြင်းများ ကုန်ခမ်းသွားပါက ချစ်ခြင်း မေတ္တာအသိုက်အမြဲတစ်ခုခု စစ်မြေပြင်အ ဖြစ်ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ ထိုမှ

တစ်ဆင့် လောက၏ အနာဂတ်ဖြစ်သော မိမိတို့၏ သား/သမီးများကို ထိခိုက်ပျက်စီး လိမ့်မည်ဖြစ်ကြောင်း သတိပေးဆုံးမခဲ့ သည်။

ဆက်လက်ပို့ချရာတွင် ချစ်ခြင်း မေတ္တာသည် အခြားသူများကိုအစေခံတတ် သည် ဆိုရာတွင် မေတ္တာဟူသည် ဒါနရည်စူး သူတစ်ထူးကို ကျေးဇူးပြုတတ်၏ဟု ဆို ကြောင်း ကျေးဇူးဟူသည့် ခရစ်ယာန်အသုံး အနှုန်းမှာ သူတစ်ပါးကို အစေခံခြင်းဟုဆို လိုကြောင်း၊ ဂရိစကားလုံးအားဖြင့် chrest- euetai ခေါ်၍ chrestos ဝေါဟာရမှ ဆင်း သက်လာခြင်းဖြစ်ကြောင်း၊ အဓိပ္ပါယ်မှာ လူ တစ်ယောက် လူကောင်းဖြစ်မှုကို ကောင်း သောအကျင့်ဖြင့် ဖော်ပြသူဟု အဓိပ္ပါယ်ရ ကြောင်း၊ ကျင့်ကြံအနေအထိုင်မှုနှင့် ဖော်ပြ တဲ့သူအား chrestos လို့ခေါ်ပြီး chrest- euetai ဆိုသည်မှာ အကျင့်အားဖြင့်ဖော်ပြ၍ ကောင်းသောအကျင့်တရားနဲ့ ကျေးဇူးပြု သောသူအား ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ချစ် ခြင်းမေတ္တာသည် အခြားသူများကောင်းစား မှုကိုမနာလိုဝန်တိုမှုမရှိ၊ မကျေနပ်ခြင်းဝန်တို ခြင်းများအတွက် နေရာမရှိကြောင်း ကျေးဇူး

နှင့်မေတ္တာတို့ အနက်အဓိပ္ပါယ်ကျင့်ဆောက် တည်မှုတို့နှင့်ပတ်သက်၍ အသေးစိတ်ပို့ချ ရှင်းလင်းခဲ့သည်။

ချစ်ခြင်းမေတ္တာသည် မနာလိုခြင်း မရှိဟုဆိုရာ၌ မေတ္တာသည်မနာလိုစိတ်ကင်း ၍ တကုာရှင်းကြောင်း၊

တကုာဆိုသည်မှာ တပ်မက်ခြင်း ဖြစ်၍ မနာလိုမှုဆိုသည်မှာ သူတစ်ပါး၏ တိုးတက်မှု၊ ပျော်ရွှင်မှု၊ သာယာမှုကို မုဒိတာ မပွား မေတ္တာမထားနိုင်ခြင်းဖြစ်သည် ဟုဆို သည်။

ချစ်ခြင်းမေတ္တာသည် ဝါကြွားခြင်းမရှိ ဆိုရာတွင်မူ မေတ္တာဟူသည်

-ဥစ္စာပိုင်ဆိုင် သိက္ခာယိုင်စဉ် ဂုဏ်ပြိုင်မရှိ မာန်မရှိက ဝါကြွားစိတ်သည် ကင်းစင်၏ ဟုဆို၍ ဂရိဝေါဟာရ perpereuetai ဟု သည့် အဓိပ္ပါယ်မှာ ဘဝင်မြင့်မှု၊ မောက်မာမှု၊ မာန်ကြီးမှု၊ မိမိတော်ကြောင်း တတ်ကြောင်း ကြွားဝါမှု၊ ကိုယ်ကျိုးဖြစ်ရန်လုပ်ဆောင်သူ စသည်တို့ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း အသိဉာဏ်သည်မောက်မာဝါကြွားစေတတ် ပြီး၊ ချစ်ခြင်းမေတ္တာမှာမူ စိတ်ဓာတ်ကိုမြှင့် တင်ပေးတတ် (၁ ကော် ၈:၁) ကြောင်း၊ မေတ္တာနှင့် ဝါကြွားခြင်းအကြောင်းကို ရှင်း လင်းမိန့်ကြားခဲ့ပါသည်။

ချစ်ခြင်းမေတ္တာသည် ရိုင်းပျူမရှိ ဟုဆိုရာတွင် -မေတ္တာဟူသည် ရင်မှာအတ္တ မထားတတ်၍ ဒေါသအမျက် ထိန်ချန်ခဲ့ကာ အရက်မရ မလျောက်ပတ်သည် ရာဂခပ် သိမ်းချုပ်ငြိမ်း၏ဟုဆိုကြောင်း၊ ဂရိစကား လုံးအားဖြင့် aschemonei ဟူသည်မှာ ချစ်ခြင်းမေတ္တာသည် ရိုင်းပျူမရှိ၊ ယဉ်ကျေး သိမ်မွေ့ပြီး ကြမ်းတမ်းမှုမရှိဟု ဖော်ပြထား ကြောင်း

ဆက်လက်၍ ချစ်ခြင်းမေတ္တာ သည် ရက်ရောသည်ဟု ဆိုရာ၌ -မေတ္တာ ဟူသည် သဒ္ဓါဖြာဝင်း ရင်တွင်းအတ္တ မဖြစ် တတ်ဟုဆိုကြောင်း၊ ရက်ရောခြင်းအမှု၌ တမန်တော်ပေါလုက သင်တို့တစ်ဦးစီသည် မိမိကိုယ်ကျိုးကိုသာ မကြည့်ဘဲအခြားသော သူတို့၏ကိုယ်ကျိုးကိုလည်း ငဲ့ကွက်ကြပါ လော့ ဟု (ဖိလိပို့ ၂:၄) မှာဆိုထားကြောင်း၊ ထို့အပြင် သမ္မာကျမ်းစာတွင် အခြားလူကို ရက်ရောစွာအစေခံခြင်းသည် မိမိကိုယ်ကို ချစ်ခြင်းထက် ပို၍မြင့်မြတ် ကြောင်းဖော်ပြ ထားကြောင်း၊ ချစ်ခြင်းမေတ္တာသည် မိမိ ကိုယ် ကျိုးအတွက်သာ ကိုယ်ကျိုးရှာတတ် သည်မဟုတ်ဘဲ မိမိနှင့်နီးစပ်သောအခြား သူများအတွက်ပါ ထည့်သွင်းစဉ်းစားတတ် ကြောင်း၊ ချစ်ခြင်းမေတ္တာနှင့် ရက်ရောခြင်း ဆိုရာ၌ အမိ/အဖများသည် သား/သမီးတို့ အပေါ် ၎င်းတို့သာ အငတ်ခံ၍ ရက်ရောစွာ ကျွေးမွေးတတ်ကြောင်း မိဘများ၏မေတ္တာ တရားနှင့် ဥပမာပေး၍ ရှင်းလင်းခဲ့သည်။

ချစ်ခြင်းမေတ္တာသည် အမျက်ဒေါသ မထွက်တတ်၊ ရန်ငြိုးလည်းမထားတတ်ဆို ရာတွင် -မေတ္တာဟူသည် ရှည်ကြာရန်ငြိုး မပျိုးတတ်၍ ဒေါသအမျက် မထွက်တတ်



စာမျက်နှာ (၁၀) မှ အဆက်

ဟု ဆိုကြောင်း၊ ထိုအကြောင်းနှင့် ပတ်သက်၍ တမန်တော်ပေါ်လှ အသုံးပြုသည့် ဂရိဝေါဟာရမှာ paroxynetai ဖြစ်ပြီး အဓိပ္ပါယ်မှာ ရန်လိုမှုကြောင့် မခံမရပ်နိုင်မှုကို ရည်ညွှန်းပြီး ရန်ပြုဆိုသည်မှာ အတွင်းစိတ်တွင် ဖုံးကွယ်နေသည့်အရာဖြစ်ကြောင်း၊ ဒေါသသည်မှာ ပြင်းထန်တုန်ပြန်မှုဖြစ်ကြောင်း၊ လူတစ်ချို့သည် ရန်ပြုကို အချိန်အတော်ကြာ မဖြေဖျောက်နိုင်ဘဲ ထားတတ်ကြောင်း၊ လူတစ်ယောက်သည် ဒေါသပေါက်ကွဲမှုအတွက် အထိပ်ရောက်ရှိလာပါက မည်သည့်အရာမှ မမြင်နိုင်တော့ဘဲ အကန်းတစ်ယောက်ဖြစ်လာပြီး ပျက်စီးမှုကို ဦးတည်သွားတတ်ကြောင်း ဥပမာများဖြင့်ရှင်းလင်းမိန့်ကြားခဲ့ပါသည်။

ချစ်ခြင်းမေတ္တာသည် ခွင့်လွှတ်တတ်သည် ဆိုရာတွင် - မေတ္တာဟူသည် ရန်ရှာအပြစ် မချန်ရစ်တတ် မနှစ်သက်ငြားမတရားမှု လစ်လျူရှုရင်း ခွင့်လွှတ်ခြင်းဖြင့် အပြစ်ကင်းစင် စိတ်ရွှင်၏ ဟုဆိုကြောင်း ဂရိဝေါဟာရ အားဖြင့် ou logizetai to Kakon ဖြစ်ပြီး ချစ်ခြင်းမေတ္တာသည် မကောင်းမှုကို အသိမှတ်မပြု၊ မသိဟု အဓိပ္ပါယ်ရကြောင်း၊ ဒေါသ၏ ဆန့်ကျင်ဘက်စကားလုံးမှာ ခွင့်လွှတ်ခြင်းဖြစ်ပြီး၊ ခွင့်လွှတ်ခြင်းသည် အခြားသူ၏အားနည်းချက်ကို နားလည်၍ အပြစ်မယူတတ်သည့် သဘောဖြစ်ကြောင်း ဆိုသည်။

ကျမ်းစာထဲတွင် သခင်ယေရှုက - အိုအဘ သူတို့ကို ခွင့်လွှတ်တော်မူပါ။ အကြောင်းမူကား သူတို့ပြုလုပ်သောအရာကို သူတို့မသိကြပါဟု ရှင်လုကာ ၂၃:၃၄ တွင် ရန်သူများအတွက် ခွင့်လွှတ်ခြင်း မေတ္တာတရားကို ခမည်းတော်ထံမှ တောင်းခံခဲ့ကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။

ချစ်ခြင်းမေတ္တာသည် အခြားလူများနှင့်အတူ ဝမ်းမြောက်ရွှင်လန်းတတ်သည် ဟုဆိုရာ၌ - မေတ္တာဟူသည် သမ္မာတရား လူသွားလမ်း၌ ရွှင်လန်းအားရ လျှောက်တတ်၏ဆိုကြောင်း ဂရိဝေါဟာရ

အားဖြင့် chairei epite adikia သည် လူ၏စိတ်နှလုံးထဲတွင် ဖြစ်ပေါ်တတ်သော မလိုလားအပ်သော စိတ်ဓာတ်ဖြစ်ပြီးလူများ ဒုက္ခရောက်သည်ကိုမြင်၍ ဝမ်းမြောက်တတ်သည်ကို ရည်ညွှန်းကြောင်း sygchairei te aletheia ဆိုသည့်ဝေါဟာရသည် အထက်ပါဝေါဟာရနှင့် ဆန့်ကျင်ဖက်ဖြစ်၍ အဓိပ္ပါယ်မှာ မှန်ကန်သောအရာ၌ ဝမ်းမြောက်ရွှင်လန်းတတ်ကြောင်း ချစ်ခြင်းမေတ္တာသည် အခြားသူများနှင့်အတူ ဝမ်းမြောက်ရွှင်လန်းတတ်သည်ဆိုသော စာကြောင်းကို ဥပမာများ၊ ကျမ်းပိုဒ်များဖြင့် ရှင်းလင်းခဲ့သည်။

ချစ်ခြင်းမေတ္တာသည် အရာရာကို ခံထမ်းနိုင်၏ ဆိုသည်ကိုမူ - မေတ္တာဟူသည်၊ အရာခပ်သိမ်း ဒေါသငြိမ်းအောင် ခပ်သိမ်းသောအရာ ယုံကြည်စွာဖြင့် ရင်မှာမျှော်လင့်တစ်ဖန်ဆင့်၍ ပြုကျင့်အကြံ သည်းညည်းခံထမ်း သစ္စာလမ်းမှာတည်ပါ၏။ ဟုဆိုကြောင်း၊ ဂရိဝေါဟာရမှာ panta stegai ဖြစ်ပြီး အဓိပ္ပါယ်မှာ ချစ်ခြင်းမေတ္တာသည် အရာရာကိုခံထမ်းနိုင်၏ ဟုဖော်ပြထားပြီး အခြားလူများ၌ မည်သည့်အမှားများရှိစေကာမူ၊ ထိုသူနှင့်အတူငြိမ်းချမ်းစွာအတူနေထိုင်မှုကို ရည်ညွှန်းကြောင်း၊ အခြားလူများအပေါ် ဝေဖန်အပြစ်တင်မှုကို ကန့်သတ်ပေးကြောင်း ထိုအကြောင်းနှင့်ပတ်သက်၍ ရှင်ယာကုပ်က သွန်သင်ထားသည်မှာ

- ညီအစ်ကိုမောင်နှမတို့၊ သင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး မကောင်းကြောင်း မပြောဆိုကြနှင့် ဟု ယာကုပ် ၄:၁၀ ဆုံးမသတိပေးထားကြောင်း ပိုချခဲ့သည်။

ဩဂုတ်လ ၂၉ ရက် နံနက်မုတ္တား အပြီးတွင် ဘုန်းတော်ကြီး Fr Stephen Ahno မှ " Proclaiming The Gospel Of The Family" မိသားစုတို့၏ ဧဝံဂေလိသတင်းကောင်းကို ကြေငြာခြင်း ခေါင်းစဉ်ဖြင့် အကျယ်တဝင့် ရှင်းလင်းပို့ချပေးသည်။ Fr Stephen Ano ပိုချပေးခဲ့သောအကြောင်း ရာများမှာ



ခရစ်ယာန် ထိမ်းမြားခြင်း၏ရည်ရွယ်ချက်၊ လက်ထပ်မိ၊ ဖြူစင်ခြင်းကိုထိမ်းသိမ်းခြင်း၊ လက်ထပ် ထိမ်းမြားခြင်း၏ ရည်ရွယ်ချက်များ၊ လက်ထပ်ခြင်း အခမ်းအနားအတွက် ပြင်ဆင်မှု၊ ဘာသာမတူသူများနှင့် လက်ထပ်ခြင်းအကြောင်း၊ အိမ်ထောင်သည်ဘဝ အတွက် သိထားသင့်သောအရာများ၊ လက်ထပ်ခြင်း အထမြောက်ဖို့ လိုအပ်ချက်များ၊ လက်ထပ်ခြင်း အထမြောက်ခြင်းအကြောင်းစသည့် အချက် (၇)ချက်ကို ဆွေးနွေးပေးခဲ့သည်။

Fr. Stephen Ano သည် အသင်းတော်၏ ကာနွန်ဥပဒေဆိုင်ရာ ဘာသာရပ်တွင် ဒေါက်တာဘွဲ့ ရသည့်အလျောက် Amoris Laetitia စာချွန်တော်ပါ အထက်ပါ ဘာသာရပ်ကို ကာနွန်ဥပဒေမှ သွန်သင်ချက်များနှင့် နှိုင်းယှဉ်ကာ အကျယ်တဝင့် ဆွေးနွေးတင်ပြခြင်းဖြစ်ပါသည်။ မွန်းလွဲပိုင်းတွင် "သာသနာတော်အတွင်း၌ မိသားစုများ လက်ရှိတွေ့ကြုံနေရသော အခက်အခဲ ပြဿနာများကို ကူညီဖြေရှင်းရန် မည်သို့ လုပ်ဆောင်သင့်သနည်း" ခေါင်းစဉ်ဖြင့် အဖွဲ့ဝယ်များခွဲကာ ဆွေးနွေးစေခဲ့ပြီး အဖွဲ့ဝယ်များမှ ကိုယ်စားလှယ်များ ပြန်လည်တင်ပြချက်များကို နားထောင်ဆွေးနွေးခဲ့ကာ မေးခွန်း များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

ဩဂုတ်လ(၃၀)ရက် မျှဝေပို့ချခြင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် သမ္မာကျမ်းစာတမန်တော်လုပ်ငန်းမှ ဘုန်းတော်ကြီး Fr. Maurice Nyunt Wai က "The Spirituality of Marriage and the Family လက်ထပ်ခြင်းနှင့်မိသားစုဆိုင်ရာ ဝိညာဉ်ရေးအသက်တာရှင်သန်ခြင်း" ခေါင်းစဉ်ဖြင့်ပို့ချရှင်းလင်းခဲ့သည်။ Fr Maurice သည်အသင်းတော်၏ ကိုယ်ကျင့်တရားဆိုင်ရာ ဘာသာရပ်တွင် ဒေါက်တာ ဘွဲ့ ရထားသူ တစ်ယောက်ဖြစ်ပြီး အထက်ပါဘာသာရပ်

ကို ကိုယ်ကျင့်တရားဆိုင်ရာ သွန်သင်ချက်များနှင့်လည်း ယှဉ်တွဲကာ ပို့ချဟောပြောပေးခဲ့သည်။ မိသားစုတစ်စုကိုတည်ဆောက်ရာတွင် ဘုရားသခင်ကို ဘေးဖယ်ထား၍ မရကြောင်း "ဇနီးမောင်နှံ လက်ထပ်ရာမှာ ဘုရားသခင် အဓိကနေရာတွင်ပါဝင်နေပြီး လက်ထပ်ခြင်းမင်္ဂလာခံယူရာမှာ လက်ထပ်ခြင်းကို အောင်မြင်စေတာက ဘုန်းတော်ကြီး၏ဆုတောင်းမေတ္တာ မဟုတ်ပါဘူး။ ဇနီးမောင်နှံတို့ တစ်ဦးနဲ့တစ်ဦး ပြုကြသော ကတိသစ္စာ သာဖြစ်ပါတယ်။ ခရစ်တော်ကို ဗဟိုပြု ကာအသက်ရှင်တဲ့ မိသားစုများဟာ စီးလုံးညီညွတ်ကာ ချမ်းမြေ့ပျော်ရွှင်မည်ဖြစ်ပါတယ်။ ခရစ်တော်၏ကားတိုင်တော်ကိုဝေမျှခြင်းအားဖြင့် မိသားစု၏ဒုက္ခအခက်အခဲများကို မိသားစုချစ်မေတ္တာ၏ ဆက်ကပ်မှုတစ်ခုအဖြစ် မြင်လာစေပါတယ်။ ကိုယ်တော်မြတ် စက္ကရမဇ်တူး ကိုပင်ယူခြင်းဖြင့်လည်း မိသားစုချစ်ခြင်းမေတ္တာကို ခွန်အားများရရှိပြီး သားသမီးရတနာများကိုလည်း ချစ်မေတ္တာဖြင့် ကြိုဆိုရမှာ ဖြစ်တယ်" ဟု မိန့်ကြားသွန်သင်ခဲ့ပါသည်။

နောက်ဆုံးတွင် မိသားစုအတွင်း ဝိညာဉ်ရေးအသက်တာ ရှင်သန်ရန် နည်းလမ်း ခုနစ်ခုအား မှာကြားခဲ့သည်။ ၎င်း(၇)ခုမှာ အစေခံရန်၊ ဝိညာဉ်ရေးစာပေအတူဖတ်ကြရန်၊ အတူတကွ ဆုတောင်းရန်၊ ဝိညာဉ်ရေး အတွေ့အကြုံများကို တစ်ဦးနဲ့တစ်ဦးဝေမျှရန်၊ ဘုရားဖူးခရီးစဉ်များ အတူသွားရန်၊ တူနှစ်ကိုယ်လွတ်လပ်စွာနေသော အချိန်ကို ဖန်တီးယူရန်၊ ဝိညာဉ်ရေး အလေ့အထများကို အတူတကွဖန်တီးယူရန် တို့ဖြစ်ပါသည်။



မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ပုပ်ရဟန်းမင်းကြီး၏ မြန်မာပြည်ခရီးစဉ်အား တရားဝင်ထုတ်ပြန်

ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်၏ ဘရီးစဉ် သတင်းထုတ်ပြန်ခြင်း

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်
၂၀၂ (က) မြန်မာမင်း၊ ရန်ကင်းမြို့

၂၈ ရက် ဩဂုတ်လ ၂၀၁၇ ခုနှစ်



ရန်ကင်း- ၂၈ ဩဂုတ် ၂၀၁၇ နိုင်ငံတော်အစိုးရ၏ တရားဝင် ဖိတ်ကြားမှုဖြင့် ပုပ်ရဟန်းမင်းကြီးအရှင်သူ မြတ်ဖရန်စစ်သည် လာမည့် နိုဝင်ဘာလ ၂၇ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း မြန်မာပြည် ကက်သလစ် ဆရာတော်ကြီး အဖွဲ့ချုပ်မှ တရားဝင်သတင်းထုတ်ပြန်ခြင်း အခမ်းအနားကို ဩဂုတ်လ ၂၈ ရက်တွင် ဆရာတော်ကြီးများကျောင်းတိုက်(CBCM) ၌ ပြုလုပ်ခဲ့သည်။

လုပ်ခဲ့ပြီး မြန်မာနိုင်ငံ ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆရာတော်ဖဲ လစ်လျန်ခင်းထန်၊ ဒုတိယဥက္ကဋ္ဌ ဆရာ တော်ဂျွန်ဆိန်းဟို၊ အတွင်းရေးမှူးဖြစ်သူ ဆရာတော်ဂျွန်စောယောဟန်၊ ဗာတီကန် ဆိုင်ရာ မြန်မာသံရုံးအတွင်းရေးမှူးမွန်စီ ညော် ဒါရီးယို၊ အမှုဆောင် အတွင်းရေးမှူး ဘုန်းတော်ကြီးမောရစ်ညွန့်ဝေနှင့် CBCM communication ရုံး ဒါရိုက်တာဘုန်းတော် ကြီး မာရီယာနို စိုးနိုင်တို့ တက်ရောက်ခဲ့ကြ သည်။

မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီး များအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ချက်ကို ဆရာတော်ဖဲလစ်လျန်ခင်းထန်မှ အင်္ဂလိပ် ဘာသာဖြင့်လည်းကောင်း၊ ဆရာတော်ဂျွန် စောယောဟန်မှ မြန်မာဘာသာဖြင့် ဖတ်ကြား ခဲ့ပြီး ဗာတီကန်၏ထုတ်ပြန်ချက်ကို မြန်မာ နိုင်ငံဆိုင်ရာ ဗာတီကန်သံရုံးအတွင်းရေးမှူး မွန်စီညော် ဒါရီးယိုမှ အီတာလီယန်နှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ဖတ်ကြားခဲ့သည်။

ထုတ်ပြန်ချက်တွင် "ရဟန်းမင်း ကြီးအရှင်သူမြတ်၏ ကြွလာတော်မူခြင်း အားဖြင့် ငြိမ်းချမ်းခြင်းနှင့် ရင်းနှီးချစ်ခင် သဟဇာတရှိခြင်းတို့သည် လူသားများကြား

တွင်တိုးပွားလာမည်ဟူသော မျှော်လင့်ချက် ဖြင့် နိုင်ငံတော်အစိုးရက လှိုက်လှဲစွာဖိတ် ခေါ်ခဲ့ခြင်းဖြစ်ပါသည်" ဟု ဆိုသည်။

ပုပ်ရဟန်းမင်းကြီးခရီးစဉ်နှင့်ပတ် သက်၍ ယဉ်ကျေးမှု၊ ဘာသာတရားများ ခြားနားသော်လည်း ယှဉ်တွဲနေထိုင်လျက်ရှိ သော ဤနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီးအရှင် သူမြတ် ဖရန်စစ်ကြွလာတော်မူခြင်းအားဖြင့် မင်္ဂလာအပေါင်းခညောင်းပြီး စည်းလည်းညီ ညာ ငြိမ်းချမ်းသာယာသော နိုင်ငံအဖြစ်သို့ အလျင်အမြန်ရောက်ရှိတော့မည့် နမိတ် လက္ခဏာဟု ယုံကြည်ကြောင်း မြန်မာပြည် ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သည်။

သတင်းထုတ်ပြန်ခြင်း အခမ်းအ နားတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏မြန် မာပြည်ခရီးစဉ်အတွက် တစ်ဦးတည်းတရား ဝင်ပြောရေးဆိုခွင့်ရှိသူအဖြစ် CBCM com- munication ရုံးဒါရိုက်တာ ဘုန်းတော်ကြီး မာရီယာနိုစိုးနိုင်အား ခန့်အပ်ကြောင်း ဆရာ တော်ကြီးအဖွဲ့က ထုတ်ပြန်ကြေငြာခဲ့သည်။ သတင်းထုတ်ပြန်ခြင်း အခမ်းအနားသို့ ပြည် တွင်း၊ ပြည်ပမှ သတင်းဌာန ၃၀ ကျော်တက် ရောက် သတင်းယူခဲ့ပြီး သတင်းဌာနများ၏ မေးမြန်းချက်များကို ဘုန်းတော်ကြီး မာရီ ယာနိုစိုးနိုင်မှ ပြန်လည်ဖြေကြားပေးခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် လာမည့် နိုဝင်ဘာလ ၂၇ ရက်တွင် မြန်မာ နိုင်ငံ ရန်ကင်းမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ၂၈ ရက်တွင် နေပြည်တော်သို့ သွားရောက်ကာ နိုင်ငံတော်အကြီးအကဲများဖြင့် သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ထို့ နောက် ဩဂုတ်လ ၂၉ ရက်တွင် ရန်ကင်းသို့ ပြန်လည်ရောက်ရှိပြီး ဘာသာဝင်များနှင့် အတူ မုတ္တားတရားကို ကျိုက္ကဆံကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရပါသည်။ (CBCM-OSC)

တရားဝင်သတင်းထုတ်ပြန်ခြင်းအ ခမ်းအနားကို နေ့လယ် ၂ နာရီတွင် ကျင်းပပြု

အခမ်းအနားတွင် ပုပ်ရဟန်းမင်း ကြီး၏ မြန်မာပြည်ခရီးစဉ်နှင့်ပတ်သက်၍

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ခရီးစဉ်အတွက် ရန်ကင်းကက် သလစ်သာသနာ အတွင်းရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း အခမ်းအနား



ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ခရီး စဉ်နှင့် ပတ်သက်၍ ရန်ကင်းကက်သလစ် သာသနာအတွင်းရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ရန်ကင်းကက် သလစ်သာသနာ ဆရာတော်ကြီးကျောင်း တိုက်တွင် ဩဂုတ်လ ၂၄ ရက် ညနေ (၄) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကင်းကက်သ လစ်ဂိုဏ်းချုပ်ဆရာတော်ကြီးကာဒီနယ် ချားလ်ဘို နှင့် လက်ထောက်ဆရာတော် ဂျွန်စောယောဟန်၊ ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌဦးအောင်ဇော်ဦး တို့နှင့် ရန်ကင်းကက်

သလစ်ဂိုဏ်းချုပ် သာသနာမှ စီးပွားရေး လုပ်ငန်းရှင် (၁၃၀) ကျော်ပါဝင်တက် ရောက်ခဲ့ပါသည်။

ကာဒီနယ်ချားလ်ဘိုမှ အဖွင့် စကားပြောကြားရာတွင် ပုပ်ရဟန်းမင်းကြီး ၏ သိုးထိန်းခရီးစဉ်အောင်မြင်ရေးအတွက် တက်အားသမျှ အလှူငွေထည့်ဝင်ရန် လုပ် ငန်းရှင်များအား ဖိတ်ခေါ်ခဲ့သည်။

"စီးနေတဲ့ ရေအိုင်လေးဟာ ခပ် ထုတ်သလောက် ရေကလည်း ပြန်စီးဝင် လာမှာပဲ။ ဒီနေရာမှာ ဘုရားရှင်ဘက်က လည်း ကိုယ်လှူတာပေး တာတွေက လည်း

ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်၏ ထေရုပ္ပတ္တိ အကျဉ်း

ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်အား အာဂျင်တီးနားနိုင်ငံ ဘွယ် နေ့စဉ်အိုင်းရက် မြို့တွင် ဒီဇင်ဘာလ ၁၇ ရက် ၁၉၃၆ ခုနှစ်တွင် မွေးမြင်ခဲ့သည်။ အမည် ရင်းမှာ ဟော်ဟဲ မာရီယို ဘယ်ဂေါ့လီယို (Jorge Mario Bergoglio) ဖြစ်သည်။ သူ၏ မိဘများမှာ အီတလီမှ အာဂျင်တီးနားသို့ ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်သည်။

စက်မှုကျောင်းမှ ဓါတုဗေဒ အထူး ပြုဖြင့် အောင်မြင်ခဲ့ပြီး ရဟန်းဖြစ်သင် ကျောင်းသို့ ဝင်ရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ် တွင် ယေရူးရှားမိတ်ဆွေများ အသင်းဝိုက် (Jesuit) သို့ ဝင်ရောက်ခဲ့သည်။ ၁၉၆၄ မှ ၁၉၆၅ ခုနှစ်အထိ ဆန်တာဖေး (Santa Fé) ရှိ အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော် ကောလိပ်တွင် စာပေနှင့် စိတ်ပညာ ဘာသာရပ်များကို သင်ကြားပေးခဲ့ပြီး ၁၉၆၆ တွင် ဘွယ်နေ့စဉ်အိုင်းရက်မြို့ရှိ ဆာလ်ဟာ တော်ရေးကောလိပ်တွင်လည်း ထိုဘာသာ ရပ်များကို သင်ကြားပေးခဲ့သည်။ ဓမ္မသင်္ဂြိုဟ် ပညာရပ်များကို ၁၉၆၇ မှ ၁၉၇၀ အထိ ဆန်ဟိုဇေး ကောလိပ်တွင် တက်ရောက် သင်ယူခဲ့ပြီး ဘွဲ့ ရရှိခဲ့သည်။ သူ၏ဓမ္မသင်္ဂြိုဟ် ပညာရပ်ဆိုင်ရာ ပါရဂူ စာတမ်းကို ၁၉၆၆

ခုနှစ်တွင် ဂျာမနီနိုင်ငံ ဖရိုင်းဘတ်၌ အဆုံး သတ် တင်သွင်းခဲ့သည်။

၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် နေ့တွင် ကက်သလစ် ရဟန်းတစ်ပါးအဖြစ် ရဟန်း သိက္ခာခံယူသည်။ စာပေများ ဆက် လက်ဆည်းပူးရန် စပိန်နိုင်ငံသို့ ၁၉၇၀ မှ ၁၉၇၁ အထိ သွားရောက်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် အာဂျင်တီးနားရှိ ယေရူးရှား မိတ်ဆွေ များအသင်း၏ အကြီးအကဲအဖြစ် ခြောက် နှစ်တာ ထမ်းဆောင်ခဲ့သည်။ ၁၉၉၂ ခုနှစ် တွင် မေလ ၂၀ ရက် နေ့တွင် ဘွယ်နေ့စဉ် အိုင်းရက်၏ လက်ထောက် ဆရာတော် အဖြစ် ခန့်အပ်ခံရသည်အထိ တက္ကသိုလ် ပါမောက္ခ၊ ကျောင်းထိုင်ဘုန်းတော်ကြီး၊ ဝိညာဉ်ရေး လမ်းညွှန်ဘုန်းတော်ကြီး စသည့် အမှုတော် အမျိုးမျိုး ထမ်းဆောင်ခဲ့သည်။

၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံဘွယ်နေ့စဉ် အိုင်းရက်မြို့၏ ဝိုက်ချုပ် ဆရာတော်ကြီး အဖြစ် အမှုတော်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရဟန်း မင်းကြီးအမတ် (ကာဒီနယ်)အဖြစ် တင် မြှောက်ခံခဲ့ရသည်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အာဂျင်တီးနားနိုင်ငံ ဆရာတော်

ကြီးများ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌတာဝန်ကို ထမ်း ဆောင်ခဲ့သည်။

မတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ်တွင် ရိုမင်ကက်သလစ် အသင်းတော်၏ ၂၆၆ ပါးမြောက် ရဟန်းမင်းကြီးအဖြစ် ခန့်အပ် ခြင်း ခံခဲ့ရသည်။ ရဟန်းမင်းကြီးအဖြစ် ခန့် အပ်ခံရစဉ် အီတလီနိုင်ငံ အစီစီမြို့သား ရဟန္တာ ဖရန်စစ်အစီစီကို စံနမူနာပြုကာ "ဖရန်စစ်" ဟု ဘွဲ့နာမ ယူခဲ့သည်။

ရဟန်းမင်းကြီးအဖြစ် ခန့်အပ်ခြင်း ခံရပြီး ပထမဦးဆုံး နိုင်ငံတကာ ခရီးစဉ် အဖြစ် ဘရာဇီးလ် နိုင်ငံသို့ ၂၀၁၃ ခုနှစ် ဇူ လိုင်လတွင် သွားရောက်ခဲ့သည်။ ဒီဇင်ဘာ လ ၂၀၁၃ ခုနှစ်တွင် တိုင်းမ် မဂ္ဂဇင်း၏ Person of the Year အဖြစ် သတ်မှတ်ခံခဲ့ ရသည်။ ပုပ်ရဟန်းမင်းကြီးအဖြစ် ခန့်အပ် သည့်မှ ယနေ့တိုင်သူ၏ နိမ့်ချခြင်း၊ ကမ္ဘာ ပေါ်ရှိ ဆင်းရဲသားများနှင့် အပယ်ခံများ ဖက် မှ ရပ်တည်ပြောဆိုခြင်း၊ နိုင်ငံတကာ သံ တမန်ဆက်ဆံရေးများနှင့် သဘာဝပတ်ဝန်း ကျင်အရေးများတွင် တက်ကြွစွာ ပါဝင်လုပ် ဆောင်သူအဖြစ် အသိအမှတ်အပြု ခံထားရ သည်။



ပုပ်ရဟန်းမင်းကြီး၏ မြန်မာပြည် ခရီးစဉ်အတွက် အမှတ်တံဆိပ် (LOGO) ၏ အဓိပ္ပါယ်



နုလုံးသားပုံအမှတ်တံဆိပ်
အမှတ်တံဆိပ်ကို နုလုံးသားပုံဖြင့် ပုံဖော်ထားပါသည်။ ဤနုလုံးသားပုံ၏ အဓိပ္ပါယ်မှာ သက်ဝင် ယုံကြည်ရာ ဘာသာ တရားတို့၏ အခြေခံဖြစ်သည့် ချစ်ခြင်း မေတ္တာကို ဖော်ဆောင်ပါသည်။ ဤ ချစ်ခြင်း မေတ္တာသည် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အကြားတွင် လည်းကောင်း ယုံကြည် ကိုးကွယ်မှု မတူညီသူတို့အကြား တွင်လည်းကောင်း တစ်ဦးနှင့် တစ်ဦးအပြန် အလှန် ထားရှိသော ရိုသေလေးစားခြင်းနှင့် လက်ခံခြင်း တို့ကို မွေးဖွားပေးသည်။

ဖဲကြိုးများ
နုလုံးသားပုံတွင် အသုံးပြုထား သောဖဲကြိုးများမှာ နိုင်ငံနှစ်နိုင်ငံတို့၏ အလံ များဖြစ်ပါသည်။
အဝါရောင်နှင့် အဖြူရောင်မှာ ဗာ တီကန် နိုင်ငံကို ကိုယ်စားပြုပါသည်။
အဝါ၊ အစိမ်းနှင့် အနီရောင်တို့မှာ မြန်မာ နိုင်ငံကို ကိုယ်စားပြုပါသည်။
ရောင်စုံခြယ် မြန်မာပြည်မြေပုံ
မြန်မာပြည်မြေပုံ၏ အနားသတ် များကို သက်တန်းကဲ့သို့ အရောင်စုံ တောက်

ပစ္စာ ဆေးခြယ်ထားပါသည်။ မြန်မာပြည် တွင် မှီတင်းနေထိုင်နေကြသော ပင်မ တိုင်း ရင်းသား (၈) မျိုးနှင့် တိုင်းရင်းသား မျိုးနွယ် စု (၁၃၅) စု တို့၏ ကိုယ်ပိုင် ဘာသာစကား ၊ ဒေသသုံးစကား ၊ ရိုးရာနှင့် ယဉ်ကျေးမှုများ ကို အဓိပ္ပါယ် ဖော်ဆောင်ပါသည်။

ရဟန်းမင်းကြီးအရှင်သူမြတ် နှင့် ဂျိုးဌာတ်ငယ်
ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန် စစ်သည် ငြိမ်းချမ်းရေး၏ သံတမန်ဖြစ် ကြောင်း အဓိပ္ပါယ် ဖော်ဆောင်ပါသည်။

ကိုယ်ရဖို့၊ ပြန်ရဖို့မဟုတ်ဘဲ ဘုရားရှင်ပေါ်မှာ စေတနာရှိတယ်ဆိုရင် ဘုရားရှင်ဟာလည်း ကျွန်ုပ်တို့အားလုံးပေါ်မှာ ပြန်ပြီးတော့ ကိုယ့်ထက် စေတနာပြုမယ် ဆိုတာ သေချာပါတယ်။ ဒီနေ့လာရောက်ခြင်း အတွက် ကျေးဇူးတင်ပြီးတော့ ကိုယ်တော်ရဲ့ သားသမီးတွေကလည်း ဒီပွဲတော်ကြီး အဆင်ပြေနိုင်ဖို့အတွက် တတ်နိုင်သမျှ တတ်အားသမျှ စေတနာရှိသမျှ ပါဝင်နိုင်ဖို့ အတွက် ဖိတ်ခေါ်ချင်ပါတယ်။" ဟု ကာဒီ နယ်ကြီးမှ အဖွင့်စကား မိန့်ကြား ခဲ့ သည်။

အဖွဲ့အဝင်များ က ပုပ်ရဟန်းမင်းကြီး၏ခရီး စဉ်အတွက် ခန့်မှန်းကုန်ကျငွေများ၊ အသုံး ပြု ရမည့်ကဏ္ဍတစ်ခု ချင်းစီအလိုက်ရှင်း လင်းတင်ပြခဲ့ကြသည်။

၎င်းအစီအစဉ်တွင် တက်ရောက် လာသော စီးပွားရေးလုပ်ငန်းရှင်များ ထံမှ အလှူငွေကျပ် ၂၂၉၃ (နှစ်ထောင်နှစ်ရာ ကိုးဆယ်သုံး) သိန်း ကောက်ခံရရှိခဲ့ပြီး အလှူငွေများ ပါဝင်ထည့်ဝင်မှုအတွက်ကာဒီ နယ်ချားလ်ဘိုမှ ကျေးဇူးတင်စကား ပြော ကြားကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

Pinky (RVA Myanmar)



(၂၉.၁၁.၂၀၁၇) ရဟန်းမင်းကြီး၏ မွှားတရားတော်မြတ်သို့ လာရောက်မည့်သူများ သတိပြုရန်

မှတ်ပုံတင်ရေးနှင့် ကြိုဆိုနေရာချထားရေး ဗဟိုကော်မတီ

နေ့စွဲ - ၁၅.၉.၂၀၁၇

(အ) ဗုဒ္ဓဘာသာရေးအဖွဲ့အစည်း

- ၁။ ပုပ်ရဟန်းမင်းကြီး၏ မွှားတရားတော်တွင် ပါဝင်လိုသူများသည် Register ပြုလုပ်ရမည် ဖြစ်ပြီး၊ ဝင်ခွင့်ကဒ် ပါရှိမှသာပါဝင်ခွင့်ပြုမည်ဖြစ်သည်။(ဘုန်းတော်ကြီးများ၊ ကိုရင်များ၊ သီလ ရှင်များ၊ လူပုဂ္ဂိုလ်များအပါအဝင်)
- ၂။ မွှားတရားတော်မြတ်သို့ ပါဝင်မည့်ပုဂ္ဂိုလ်များအားလုံး သက်ဆိုင်ရာသာသနာ့ ဘုန်းတော်ကြီးများထံ (၁၅.၁၀.၂၀၁၇) ရက်နေ့ နောက်ဆုံးထား Register တင်ရန်။
- ၃။ အသက်(၇)နှစ်နှင့်အထက် Register တင်ရန်။
- ၄။ ကက်သလစ်ဘာသာဝင်မဟုတ်သော အခြားဘာသာဝင်များ (မည်သည့်ဘာသာမဆို) ပါဝင်မည်ဆိုပါက မိမိနှင့်သိရှိသည့် ကက်သလစ် ဘာသာဝင်တစ်ဦးဦးမှ အပြည့်အဝ တာဝန် ယူပြီး Register တင်နိုင်သည်။
- ၅။ မှတ်ပုံတင်သူတစ်ဦးလျှင် အလှူငွေ တစ်ထောင်ကျပ် (၁၀၀၀) ထည့်ဝင်ရန်။
- ၆။ သက်ဆိုင်ရာဂိုဏ်းချုပ်/ဂိုဏ်းအုပ် သာသနာ့မှ တာဝန်ခံများမှ (၂၇.၁၀.၂၀၁၇)ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်ရေးနှင့် ကြိုဆိုနေရာချထားရေး ဗဟိုကော်မတီရုံးသို့ စာရင်းပေး ပို့ပြီး၊ ဝင်ခွင့်ကဒ် ထုတ်ယူရန်။
- ၇။ ဝင်းအတွင်းရှိအလုပ်သမားများ/ လုံခြုံရေး/ စည်းကမ်းထိန်းသိမ်းရေးများအား သီးခြား ဝင်ခွင့်လည်ခွဲ ထုတ်ပေးမည်ဖြစ်သည်။
- ၈။ ဝိုးချဲ့အသုံးပြုသူများနှင့် မသန်စွမ်းသူများသည် သက်ဆိုင်ရာသာသနာ့မှ တာဝန်ခံနှင့် သီးခြားမှတ်ပုံတင်ရန်။ (တစ်ဦးတည်းမရွှေ့ရှားနိုင်ဘဲ အဖော်တစ်ဦးဦးပါသူကိုသာ ဆိုလို သည်။ သာမန် ခြေထောက် ကျိုးခြင်း၊ လက်ကျိုးခြင်းများမပါ)

(ခ) ဗုဒ္ဓဘာသာရေးအဖွဲ့အစည်း မြို့နယ်နေရာချထားရေး ဗဟိုကော်မတီရုံးအဖွဲ့အစည်း

- ၁။ Fr.Dominic ဇာဘီနူး
- ၂။ Fr.Joseph Mg Win (ဘာသာပေါင်းစုံ / ဌာနဆိုင်ရာ)
- ၃။ Lazarus Htun (ခ)လားဇယ်
- ၄။ Ko Edward (သံတမန်/ပြည်ပဧည့်သည်)
- ၅။ ဦးတင်မြင့် (နယ်ဘုရားဖူးများတည်းခိုရန် နေရာစီစဉ်ရန်)
- ၆။ ဦးဂျိုးဇက် UCF (ပို့ဆောင်ရေး/ အစားအစာ/သောက်ရေ/အိမ်သာ)
- ၇။ ဦးခင်မောင်စိုး (ပို့ဆောင်ရေး/အစားအစာ/သောက်ရေ/အိမ်သာ)
- ၈။ Dr. Richard Win TunKy (KMSS)
- ၉။ ဦးအောင်အောင်လွင် (သာမာမိ) ဘုန်းတော်ကြီးများနေရာစီစဉ်သူ
- ၁၀။ ဂိုဏ်းချုပ်/ဂိုဏ်းအုပ်သာသနာ့အသီးသီးမှ တာဝန်ခံဘုန်းတော်ကြီးနှင့်ကိုယ်စားလှယ် နှစ်ဦး
- ၁၁။ ဦးဂျိုးဇက် မြတ်စိုးလတ် (မြစ်ကြီးနားကိုယ်စားလှယ်)
- ၁၂။ ရုံးအဖွဲ့ - စောစိုးသိမ်းထွဋ် (ရုံးအဖွဲ့မှူး)၊ ခင်မိုးမိုးသက် (ဒု-ရုံးအဖွဲ့မှူး)
- ရုံးအဖွဲ့ဝင်များ - ရိုလန်ဒေးဗစ်၊ စောဆိုင်မွန်၊ သားလေး (ခ) ကျော်ဌေးအောင် ၊ Xavier ရဲမင်းသူ၊ Ravi ဖုန်းလှိုင်အောင်
- ပြန်ကြားရေး - Lucas အောင်မြင့်ဦး
- ဆက်သွယ်ရန် - ၀၉၇၇၇၉၁၅၅၅၂ ၊ ၀၉၇၇၇၉၁၅၅၅၃
- Email - papalvisittomm2017@gmail.com
- ရုံးလိပ်စာ - ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးကျောင်းတိုက် ၊ အမှတ်(၂၈၉)၊ သိမ်ဖြူ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
- ရုံးချိန် - နံနက် (၉:၀၀) မှ ညနေ (၅:၀၀)ထိ
- ရုံးစတင်ဖွင့်လှစ်မည့်နေ့ - (၁၈.၉.၂၀၁၇) ရက်နေ့

(ဂ) ဖြစ်ပေါ်စေရန် အရေးအခင်းအဖြစ်ဆိုင်ရာများနှင့်ဆိုင်ရာရေးရာ

- ၁။ မြန်မာနိုင်ငံတွင် ပတ်သက်/ဆက်နွယ်/ဆွေမျိုးတော်စပ်သော ကက်သလစ်ဘာသာဝင် တစ်ဦးဦးမှတစ်ဆင့် တာဝန်ခံရွှိမိနှင့်သက်ဆိုင်သည့် Parish တွင် Register ပြုလုပ်ရန်။
- ၂။ ပွဲတော်သို့ တက်ရောက်မည့် အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများသည် ၎င်းတို့နှင့်သက် ဆိုင်သော ပြည်ပနိုင်ငံရှိ ဆရာတော်များ/ သာသနာ့အုပ်စုမှ ရဟန်းတော်များ၏ ထောက်ခံ စာနှင့်အတူ မှတ်ပုံတင်နှင့် ကြိုဆိုနေရာချထားရေး ဗဟိုကော်မတီသို့ တိုက်ရိုက် လျှောက်ထား နိုင်သည်။

(ဃ) ရေဒီယိုနှင့်အခြားအသံဖွဲ့စည်းမှုများနှင့်ဆိုင်ရာရေးရာ

- ၁။ ကွင်းအတွင်းဝင်ရောက်ခွင့်စည်းကမ်းများ
 - ဝင်ခွင့်ကဒ် ပါရှိရမည်။
 - လုံခြုံရေးအရစစ်ဆေးခြင်းကို ကြည်ဖြူစွာလက်ခံရမည်။
 - ဝင်ခွင့်ကဒ်ရှိသော်လည်း လုံခြုံရေးအရ အများပြည်သူ အကျိုးငှာသက်ဆိုင်ရာမှ ဝင် ရောက်ခွင့်အား ငြင်းပယ်နိုင်သည်။
 - ကွင်းအတွင်း ဝင်ချိန်နှင့် ပိတ်ချိန်များထပ်မံကြေငြာမည်။
 - ၂။ အခမ်းအနားသို့ ယူဆောင်လာနိုင်မည့်ပစ္စည်းများ
 - လက်ကိုင်ဖုန်း ၊ ရေသန့်ဘူး ၊ မျက်မှန် ၊ တာဝါ / ဇာသဘက်
 - စားစရာမုန့် ၊ ဦးထုပ် ၊ ဝတ်ပြုခြင်းနှင့်ဆိုင်သောအရာများ
- မှတ်ချက် ။ (၎င်းပစ္စည်းများအား ပလပ်စတစ်အကြည်အိတ်ဖြင့်သာ ယူဆောင်လာခွင့်ပြုမည်)
- ၃။ ရှောင်ရန်အချက်များ
 - ဘာသာရေးနှင့် မသက်ဆိုင်သည့် ပစ္စည်းများပိုစတာ၊ အလံ မယူဆောင်လာရန်။
 - ထီး၊ ဓါတ်မီးမယူဆောင်လာရန်။
 - ဆေးလိပ်/မီးခြစ်မယူဆောင်လာရန်။
 - ဥပဒေ/လုံခြုံရေးနှင့်မလွတ်ကင်းသည့် မည်သည့်ပစ္စည်းမှ မယူဆောင်လာရန်။
- မှတ်ချက် ။ (ကော်မတီမှ သက်မှတ်ထုတ်ပြန်မည့် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာဆောင် ရွက်ရန်)

(င) နှစ်ဆူများနှင့်ဆိုင်ရာရေးရာ

- ၁။ ရန်ကုန်နှင့်အနီးဆုံးဂိုဏ်းချုပ်/ဂိုဏ်းအုပ်သာသနာ့မှ ဘာသာဝင်များသည် အခမ်းအနားသို့ တိုက်ရိုက် တက်ရောက်ရန်။(ပုသိမ်၊ ဘားအံ၊ ပြည်၊ မော်လမြိုင်၊ ရန်ကုန်၊ တောင်ငူ၊ မန္တလေး၊ တောင်ကြီး၊ ဂိုဏ်းချုပ်/ဂိုဏ်းအုပ်သာသနာ့သာ)
- ၂။ ရန်ကုန်နှင့် အလွန်ဝေးကွာသောဂိုဏ်းချုပ်/ဂိုဏ်းအုပ်သာသနာ့အသီးသီးမှ ဘာသာဝင် များသည် ရန်ကုန်မြို့အတွင်းရှိကက်သလစ်ဘုရားကျောင်းများနှင့် ဆက်သွယ်တည်းခိုရန်။
- ၃။ အခြားတည်းခိုရာ ဘာသာသာသနာ့နေရာများအား တည်းခိုမည်ဆိုပါကမှတ်ပုံတင်နှင့် ကြိုဆိုနေရာချထားရေး ဗဟိုကော်မတီမှ ချိတ်ဆက်ပေးမည်ဖြစ်ပြီး၊ အခြားလိုအပ်သော ကိစ္စများအားတည်းခိုမည့်သူနှင့် လက်ခံမည့်သူများညှိနှိုင်းဆောင်ရွက်ရန်။
- ၄။ နယ်မှကားကြီးများဖြင့် ရန်ကုန်မြို့တွင်းသို့ လာရောက်မည့်ယာဉ်များအတွက် သက် ဆိုင်ရာနှင့် ညှိနှိုင်း၍ မြို့တွင်းဝင်ခွင့်ကိုမှတ်ပုံတင်နှင့် ကြိုဆိုနေရာချထားရေးဗဟိုကော်မ တီမှ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

~~~~~

- မှတ်ချက် - Parish တစ်ခုခြင်းစီဖောင်များအား သက်ဆိုင်ရာဂိုဏ်းချုပ်/ဂိုဏ်းအုပ်သာသနာ့မှ တာဝန်ခံ ကော်မတီသို့ ပေးပို့ရန်
  - ပေးပို့မည့်စာရင်းများအား ဇော်ဂျီဖောင်၊ Zawgyi font ဖြင့်သာ ရိုက်ပို့ပေးရန်။
  - လိုအပ်သောကိစ္စများကို သီးခြားထုတ်ပြန်ပေးမည်ဖြစ်ပါသည်။
- ဘာသာဝင်များအားလုံး သိရှိ၊ ကူညီ၊ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် အသိပေး အပ်ပါသည်။

မေတ္တာတော်၌  
မှတ်ပုံတင်ခြင်းနှင့် ကြိုဆိုနေရာချထားရေး ကော်မတီ

# ငြိမ်းချမ်းရေးနှင့် တရားမျှတခြင်းကော်မရှင်၏ ၂၀၁၇ခုနှစ် ဇူလိုင်မှ စက်တင်ဘာလအတွင်း လုပ်ဆောင်ခဲ့သောလုပ်ငန်းစဉ်များအကျဉ်း

ငြိမ်းချမ်းရေးနှင့် တရားမျှတခြင်း ကော်မရှင်သည် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် - CBCM:လက် အောက်ရှိ ကက်သလစ်အသင်းတော်၏လူ မှု အဖွဲ့အစည်းများမှ တစ်ခုဖြစ်ပါသည်။ JP ၏ဥက္ကဋ္ဌမှာ မော်လမြိုင်သာသနာ၏ ဆရာ တော်ကြီး Rev-ဖိုးရေဖြစ်ပြီး၊ JP-၏မြန်မာ နိုင်ငံလုံးဆိုင်ရာ ဦးဆောင်ညွှန်ကြားသူမှာ- Rev-Fr.Thomas Thang Shan Mong M.S ဖြစ်ပါသည်။ ယခုနှစ်-၂၀၁၇တွင်JP သည်၊ ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်ကြ သောတိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် မြို့၊ခမီ၊သက်၊ဒိုင်းနက်(ဆက္ကမ)၊အရှိုချင်း၊ ရခိုင်၊ မာရမာကြီး၊ စသောမျိုးနွယ်စုများအ ကြား လူမှုပေါင်းသင်းဆက်ဆံရေး ဆိုင်ရာ သဟဇာတဖြစ်စေရန်နှင့် လူမှုဆက်သွယ် ရေးကွန်ယက်တိုးတက်လာစေရန်ရည်ရွယ် ၍လုပ်ဆောင်သည့်စီမံကိန်းလုပ်ငန်း-Project ကို လုပ်ဆောင်လျက်ရှိပြီး၊ ဒုတိယအစီ အစဉ်ဖြစ်သည့် စွမ်းရည်မြှင့်တင်ခြင်းသင် တန်းကိုဩဂုတ်လ ၂၀-၂၅ရက်အထိငါးရက် ကြာရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ၊ ရွှေ မြောက်ဦးဟိုတယ်တွင် ပြုလုပ်ကျင်းပခဲ့ပါ သည်။



- ၁။ Community Building -လူမှုအဖွဲ့အ စည်းတည်ဆောက်ခြင်းအကြောင်း၊ (ဆရာ မ-နန်းအေးမြတ်မွန်)
- ၂။ Peace Process - ငြိမ်းချမ်းရေးဖြစ်စဉ်/ လမ်းစဉ်၊ (ဆရာ-ခိုင်ကောင်းစံ)
- ၃။ Development Sector - ဖွံ့ဖြိုးတိုးတက် ရေးအပိုင်းကဏ္ဍ၊ (ဆရာ-အောင်လင်းဟိန်း)

- ၄။ Advocacy - လူထုစည်းရုံးလှုံ့ဆော် ခြင်း(သို့)ကိုယ်စားပြုပြောဆိုခြင်း၊ (ဆရာ- သွင်လင်းအောင်)
  - ၅။ Coalition Building - ညွှန်ပေါင်းမိတ် ဖက်အဖွဲ့အစည်းတည်ဆောက်ခြင်း၊ (JP) တို့ဖြစ်ကြပါသည်။
- ဆက်လက်၍ - Community Outreach Program-ရပ်ရွာဒေသခံလူထု နှင့်တွေ့ဆုံဆွေးနွေးခြင်းအစီအစဉ်ကို၊ စက်

တင်ဘာလ-၁၆နေ့တွင် ခမီမျိုးနွယ်စုများနေ ထိုင်ရာ ဝေလာပီကျေးရွာ(အဝပြင် -၂)နှင့် စက်တင်ဘာလ-၁၇ရက်နေ့တွင်အရှိုချင်း မျိုးနွယ်စုများနေထိုင်ရာဆားသမားကျေးရွာ တွင်ပြုလုပ်သွားခဲ့ပါသည်။ နောက်ထပ်အ လားတူသင်တန်းများကိုလည်းစက်တင်ဘာ လ-၁၈မှ၂၂ရက်နေ့အထိကျောက်တော်မြို့ တွင်ထပ်မံပြုလုပ်သွားခဲ့ပါသည်။

CBCM-JP Commission

## ပစ္စမကြိမ်မြောက်မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းနားအစီအစဉ်လုပ်ရခြင်း၏ ရည်ရွယ်ချက်ကို နိုင်ငံတကာ အကြံလူကုန်ကူးမှုဆိုင်ရာ အသိပညာပေးတေးသီချင်းများဖြင့်ပညာပေးအခမ်းအနားကျင်းပ

ပစ္စမကြိမ်မြောက်မြန်မာနိုင်ငံလူ ကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြံ အခမ်းအနားကို နိုင်ငံတကာရွှေ့ ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံ တကာအဖွဲ့အစည်း(IOM)နှင့် ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့များ ပူးပေါင်း၍ စက်တင်ဘာလ ၉ ရက်က မြန်မာနိုင်ငံနှစ် ခြင်း ခရစ်ယာန်အသင်းအဖွဲ့ချုပ် ယုဒသန် အောက်မေ့ဖွယ်ခန်းမဆောင်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံလူ ကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူကုန်ကူးမှုဆိုင်ရာအသိပညာပေးတေးသီ ချင်းများရေးစပ်သီဆိုခြင်းနှင့် လူကုန်တား ဆီးကာကွယ်ရေးအမြင်ဖွင့်အသိပညာပေး အစီအစဉ်များပါဝင်ခဲ့သည်။

အခမ်းအနားကိုစက်တင်ဘာလ ၉ ရက် နံနက် ၁၀ နာရီတွင် သိက္ခာတော်ရ ဒေါက်တာရန်ခိုပေါင်မှ အဖွင့်ဆုတောင်းဖြင့် စတင်ပေးခဲ့သည်။ ထို့နောက် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာနိုင်ငံတကာအ ဖွဲ့အစည်းဖြစ်သည့် (IOM)မှ Mr. KIMURA ကလူကုန်ကူးမှုနှင့်ပတ်သက်၍ အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး MCC ၏ မြို့ပြကျေး လက် သာသနာအစီစဉ်မှူး ဆရာသော မက်စ်ကြိုင်က အခမ်းအနားအစီအစဉ် လုပ်

ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ် ရေးတပ်ဖွဲ့မှ ဒုရဲမှူးဦးရဲနေဝင်းအောင် ပါဝင်တက်ရောက်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံ တွင် လူကုန်ကူးမှုဖြစ်ပွားခြင်း အခြေအနေ ကို ရှင်းလင်းတင်ပြခဲ့ကာ သိက္ခာတော်ရ ဆရာတော် မန်းပါမာစတန်မှ လူကုန်ကူးမှု ဖြစ်ပွားရခြင်း အဓိကအကြောင်းရင်းအား ဟောကြားပို့ချခဲ့သည်။ ထို့နောက် အခမ်း အနားဖြစ်မြောက်ရေး အတွင်းရေးမှူး ဖြစ်သော သိက္ခာတော်ရ ဆရာမန်းကျော် ဆန်းလင်းမှ ကျေးဇူးတင်စကား ပြောကြား ၍ မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီး များအဖွဲ့ချုပ်မှဘုန်းတော်ကြီး Rev.Fr. Wil bert Mireh,S.J မှ လူကုန်ကူးခံရသူများ၊ လူကုန်ကူးမှု ကျူးလွန်သူများ၊ ရွှေ့ပြောင်း အလုပ်သမားများနှင့် လူကုန်ကူးမှုတိုက် ဖျက်ရေးတွင် ပူးပေါင်းပါဝင်လုပ်ဆောင်သူ များအသီးသီးတို့အတွက် ဆုတောင်း ပေးခဲ့ကာ တက်ရောက်ပါဝင်သူများကို ကောင်းကြီးမင်္ဂလာ ပေးခဲ့ပြီး ပထမပိုင်း အခမ်းအနားကို အဆုံးသတ်ခဲ့ပါသည်။

အခမ်းအနား၏ ဒုတိယပိုင်း အစီ အစဉ်ကို နေ့လယ် ၂နာရီခွဲတွင် အဆိုတော်



စောဖိုးခွားနှင့်အဖွဲ့က တေးသီချင်းနှင့် ဖျော် ဖြေကာ စတင်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်း သားရေးရာ ဝန်ကြီးဦးဇော်အေးမောင်မှ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကာကွယ်နှိမ် နင်းရေးအတွက် ပြည်သူများ အရပ်အဖွဲ့ အစည်းများက အစိုးရနှင့် ပူးပေါင်းဆောင် ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဖျော်ဖြေရေး အစီအစဉ် တွင် GSMF (ကောင်းသောသိုးထိန်းမြန်မာ ဖောင်ဒေးရှင်း)၊ KMSS၊ MCMHT Net (ကရုဏာလူမှုစည်းလုံးညီညွတ်ရေး နှင့်မြန် မာကက်သလစ်ရွှေ့ပြောင်းသွားလာရေးနှင့် လူကုန်ကူးမှု တားဆီးကာကွယ် ရေးကွန်

ယက်၊ ခိုးလ်ကရင်အသင်းတော်၊ မက်သဒစ် အသင်းတော် (အထက်မြန်မာပြည်)၊Engli can အသင်းတော်၊ Methodic ဝိုးကရင် ကျမ်းစာကျောင်း၊ မြို့ပြကျေးလက်သာ သနာကျောင်း၊ သုဝဏ္ဏ ရန်ကုန် Methodic အသင်းတော်၊ မြောက်ဥက္ကာ နှစ်ခြင်း အသင်းတော်၊ အမျိုးသားထောက်ပံ့သည့် ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တို့မှ အသီးသီး တင်ဆက်ခဲ့ပါသည်။ တေးသီ ချင်းပါဝင်ဖျော်ဖြေတင်ဆက် သွားသော အဖွဲ့ (၁၂) ဖွဲ့အား ဂုဏ်ပြုလက်ဆောင် များပေးအပ်ပြီး အခမ်းအနားကို မွန်းလွဲ ၃း၃၀ တွင်အောင်မြင်စွာ အဆုံးသတ်ခဲ့ပါ သည်။

# ဒုတိယအကြိမ်မြောက်သာသနာပြုလုပ်ငန်းဖြင့်တင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ၏ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများရုံး (CBCM-PMS) က ကြီးမှူး၍ သာသနာပြုလုပ်ငန်းဖြင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ်မြောက် အသိပညာပေးဆွေးနွေးပွဲကို ဗန်းမော်ဂိုဏ်းအုပ်သာသနာရှိ စိန်ပက်ထရတ်ကာသီဒြယ်ကျောင်းတွင် ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိကျင်းပခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကက်သလစ် ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်သာသနာအသီးသီးမှ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု အသင်းများ၏ ဒါရိုက်တာဘုန်းတော်ကြီးများ၊ တာဝန်ခံများနှင့်ဗန်းမော်ဂိုဏ်းအုပ်သာသနာရှိ တိုက်နယ် အသီးသီးမှတာဝန်ခံများ စုစုပေါင်း ၁၀၈ ဦးတက်ရောက်ခဲ့ကြသည်။



ပထမနေ့ အခမ်းအနားဖွင့်ပွဲမိန့်တမ်း တရားတော်မြတ်ကို ဗန်းမော်ဂိုဏ်းအုပ်ဆရာတော် Bp. Raymond Sumlut Gam ကဦးဆောင်ကာ ဒါရိုက်တာဘုန်းတော်ကြီးများခြံရံလျက် ပူဇော်ပေးခဲ့သည်။ ဆွေးနွေးပွဲတွင် ဗန်းမော်ဂိုဏ်းအုပ် ဆရာတော်က သာသနာပြုခြင်းဆိုင်ရာ ဦးစားပေးစရာများကို အဖွင့်သြဝါဒမြွက်ကြားပြီးနောက် ae-muf National Director Fr. B. Ne Ne က "ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုအသင်းများအကြောင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Sr. Pancy (MSBS) က "သာသနာပြုခြင်းဆိုင်ရာတွန်းအားများ" ခေါင်းစဉ်

ဖြင့်လည်းကောင်း၊ Sr. Emi Soe (MSBS) က "ခေါ်တော်မူခြင်းနှင့်သာသနာပြုခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဝေမျှ ပို့ချခဲ့သည်။ ထို့နောက် တောင်ငူဂိုဏ်းအုပ်သာသနာ၊ ပုသိမ်ဂိုဏ်းအုပ်သာသနာ၊ ကလေးဂိုဏ်းအုပ် သာသနာ၊ လွိုင်ကော်ဂိုဏ်းအုပ် သာသနာအသီးသီးမှ သာသနာလုံးဆိုင်ရာ ဒါရိုက်တာများက ၎င်းတို့သာသနာအတွင်းရှိ သာသနာပြုကလေးသူငယ်အသင်းများ၏ လှုပ်ရှားမှုများကို အသီးသီးတင်ပြပေးခဲ့ကြသည်။ ငြိမ်းချမ်းစေရန်၊ အထူးသဖြင့် မြန်မာပြည် ငြိမ်းချမ်းစေရန်သာသနာပြုများ၏ စိပ်ပုတီး

စိပ်ဆုတောင်းခြင်းကို ဗန်းမော်ဆရာတော်ဘုရား၊ ဒါရိုက်တာ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ တာဝန်ခံများစုပေါင်း၍ ဘာသာစကားအသီးသီးဖြင့် ပုတီးစိပ်ခဲ့သည်။ ဆွေးနွေးဒုတိယနေ့တွင် PMS National ရုံး၏ ယခင်နှစ်အစည်းအဝေး ဆုံးဖြတ်ချက်များ၊ အကောင်အထည်ဖော်လုပ်ဆောင်ပြီးစီးမှုအခြေအနေများနှင့် သာသနာများသို့ သွားရောက်တွေ့ဆုံလေ့လာမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသူ များသည် ၂၀၁၈ ခုနှစ်တွင်သာသနာပြု ကလေးသူငယ်များအသင်းတည်ထောင်ခြင်း ၁၇၅နှစ် ပြည့်အခမ်းအနားကျင်းပရန် အသေးစိပ်ဆွေးနွေးတိုင်

ပင်ခဲ့ကြသည်။ ဆွေးနွေးပွဲတတိယနေ့တွင် ဗန်းမော်ဂိုဏ်းအုပ်သာသနာ၏ သာသနာလုံးဆိုင်ရာ ဒါရိုက်တာဘုန်းတော်ကြီး Fr. Zau Doi ဦးဆောင်၍ ဆွေးနွေးပွဲတက်ရောက်သူများကို ဗန်းမော်မြို့ပေါ်ရှိ စစ်ရှောင်စခန်းများ၊ နန်လှိုင်နှင့် မိုးမောက်ရှိဘုရားကျောင်းများသို့ လေ့လာရေးခရီးပို့ဆောင်ပေးခဲ့ပြီး ညပိုင်းတွင် ကချင်တိုင်းရင်းသားတို့၏ အလေးအမြတ်ထားရာ မနောအကဖြင့် ကောင်းချီးမင်္ဂလာခံယူခဲ့ကာ၊ ဗန်းမော်သာသနာအတွင်းရှိ သာသနာပြုကလေးသူငယ်များနှင့်လူငယ်များ၏ ဖျော်ဖြေရေး အစီအစဉ်များဖြင့် အဆုံးသတ်ခဲ့သည်။

ပန်ဒါ

## (CBCM - PMS) ရုံးအဖွဲ့သည် ဗန်းမော် ဂိုဏ်းအုပ်သာသနာ ရှိ ကလေးသူငယ်များနှင့် တွေ့ဆုံ

ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုအသင်းများရုံး (CBCM - PMS) ၏ ဒါရိုက်တာနှင့်အဖွဲ့သည် ဗန်းမော်ဂိုဏ်းအုပ်သာသနာရှိသာသနာပြုကလေးသူငယ်များကို ဩဂုတ်လ ၂၇ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်။ ပထမဦးစွာ ဩဂုတ်လ ၂၇ ရက်နေ့နံနက် ၈:၃၀တွင် ဗန်းမော်ဂိုဏ်းအုပ်သာသနာ၊ နန်လှိုင်တိုက်နယ်ရှိ စိန်ပိုက်ကယ်လ်ဘုရားကျောင်းတွင် ရှမ်း၊ ကချင်တိုင်းရင်းသား သာသနာပြုကလေးသူငယ် ၂၀၀ ကျော်နှင့် တွေ့ဆုံခဲ့ပြီး သာသနာပြုကလေးသူငယ်များအသင်းအကြောင်းကို ဝေမျှပေးခဲ့သည်။ ထို့နောက် နံနက် ၁၀:၀၀နာရီတွင် ဗန်းမော်မြို့ပေါ်ရှိစိန်ပက်ထရတ်ကာသီဒြယ်ဘုရားကျောင်းတော်ကြီး၌ သာသနာပြုကလေးသူငယ် ၃၀၀ ကျော်နှင့် ဗန်းမော်မြို့ပေါ်ရှိ ဘုရားကျောင်းအသီးသီးမှ ကလေး သူငယ်အသင်း တာဝန်ခံများကို ထပ်မံတွေ့ဆုံခဲ့ကာ သာသနာပြုကလေးသူငယ်များအသင်း အကြောင်းကို ဆက်လက်ဝေမျှခဲ့ပါသည်။

ထောင်ရေးဌာနသို့ ဩဂုတ်လ ၂၉ ရက်နေ့တွင် ရောက်ရှိကာ သင်တန်းတက်ရောက်နေသော ဓမ္မအမှုဆောင် ကျောင်းသားကျောင်းသူများ၊ မြစ်ကြီးနားဂိုဏ်းအုပ်သာသနာအတွင်းရှိ တိုက်နယ်အသီးသီးမှ ကလေးသူငယ် တာဝန်ခံများနှင့်တွေ့ဆုံ၍ သာသနာပြုခြင်းဆိုင်ရာအသိပညာများကို ဝေမျှဆွေးနွေးခြင်းများ တစ်ရက်တာပြုလုပ်ခဲ့သည်။ ပထမဦးစွာမြစ်ကြီးနားဂိုဏ်းအုပ်



ပန်ဒါ

## (CBCM - PMS) အဖွဲ့သည် မြစ်ကြီးနား ဂိုဏ်းအုပ်သာသနာ ရှိ သံလူကာ ဓမ္မကောလိပ်သို့ သွားရောက်ဝေမျှ

ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများရုံး (CBCM-PMS) ၏ ဒါရိုက်တာနှင့်အဖွဲ့သည် မြစ်ကြီးနားဂိုဏ်းအုပ်သာသနာ၊ ဒေဒရပ်ကွက်ရှိ သံလူကာလူမှုဖွံ့ဖြိုးရေးနှင့် ဓမ္မအမှုဆောင်များ ပြုစုပျိုး

ထောင်ရေးဌာနသို့ ဩဂုတ်လ ၂၉ ရက်နေ့တွင် ရောက်ရှိကာ သင်တန်းတက်ရောက်နေသော ဓမ္မအမှုဆောင် ကျောင်းသားကျောင်းသူများ၊ မြစ်ကြီးနားဂိုဏ်းအုပ်သာသနာအတွင်းရှိ တိုက်နယ်အသီးသီးမှ က

လေးသူငယ် တာဝန်ခံများနှင့်တွေ့ဆုံ၍ သာသနာပြုခြင်းဆိုင်ရာအသိပညာများကို ဝေမျှဆွေးနွေးခြင်းများ တစ်ရက်တာပြုလုပ်ခဲ့သည်။ ပထမဦးစွာမြစ်ကြီးနားဂိုဏ်းအုပ်

သာသနာ၊ သာသနာလုံးဆိုင်ရာ PMS Director Fr. Leo မှအဖွင့်မိတ်ဆက်စကားပြောကြားခဲ့သည်။ ထို့နောက် PMS National Director Fr. Ne Neမှ "လမ်းခရီး၊ သမ္မာတရားနှင့် အသက်လည်းဖြစ်တော်မူ

စာမျက်နှာ (၁၇)သို့



စာမျက်နှာ (၁၆) မှ အဆက်

သောရစ်တော်ရှင်အား ယုံကြည်ကြွေးကြော်ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Sr. Pancy (MSBS) မှ "သာသနာပြုခြင်းဆိုင်ရာတွန်းအားများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Sr. Emi Soe (MSBS) "ခေါ်တော်မူခြင်းနှင့်သာသနာပြုခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဝေမျှပို့ချခဲ့ရာတက်ရောက်လာသူများမှလည်း မိမိတို့သိလိုသည်များကို ပြန်လည်ပေးမြန်းဆွေးနွေးခဲ့ကြသည်။

၎င်းဆွေးနွေးပွဲသို့ ဓမ္မဆရာ/ဆရာမများ၊ တိုက်နယ်အသီးသီးမှ တာဝန်ခံများ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့သည်။  
PMS-COMMISSION



### စိန်ဖရန်စစ်ဇေးဗီးယား သီလရှင်ဂိုဏ်း၏ နှစ် ၁၂၀ ပြည့် ဇွဲ"



ဝိညာဉ်တော်၏ အလင်းပေးမှုကြောင့် ၁၈၉၇ ဩဂုတ်လ ၂၆ ရက်နေ့တွင် ဆရာတော် Alexander Cardot တည်ထောင်ခဲ့သော စိန်ဖရန်စစ်ဇေးဗီးယား သီလရှင်ဂိုဏ်းသည် ယခု ဩဂုတ်လ ၂၆

ရက်၊ ၂၀၁၇ ခုနှစ်တွင် ဂိုဏ်း သက်တမ်းမှာ နှစ် ၁၂၀ ပြည့်ခဲ့ပါသည်။ ဤပွဲကို ပုသိမ်မြို့၊ စိန်ပီတယ် ဘုရားကျောင်းတွင် နံနက် ၆ နာရီမှာ ပုသိမ်ဆရာတော် ဂျွန်မန်းဆိန်ဟိုမှ ကျေးဇူးတင် မွှားဖြင့် ပူဇော်ပေးခဲ့ပါသည်။

နံနက် ၈:၃၀ မိနစ်တွင် ဂိုဏ်း၏ နှစ် ၁၂၀ ပြည့် အခမ်းအနားကို စစ္စတာရ်များ၏ ဝင်လိုသူကျောင်းတွင် ဆက်လက်ကျင်းပခဲ့ပါသည်။ ဤအခမ်းအနားတွင် ဆရာတော် ဂျွန်မန်းဆိန်ဟို ကြွရောက်ပြီး အခမ်းအနား

အစတွင် Sr.Rosa Sylvia မှ အဖွင့်မေတ္တာဖြင့်ဆုတောင်းပေးပြီး Novice သီလရှင်လောင်းများမှ အဖွင့်သီချင်းဖြင့်သီဆိုခဲ့ကြပါသည်။ ဆက်လက်ပြီး ဂိုဏ်းအကြီးအကဲဖြစ်သော Mother Colette မှ အဖွင့်ကြိုဆိုနှုတ်ဆက်စကား ၊ ဆရာတော် ဂျွန်မန်းဆိန်ဟိုမှအားပေးစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကြွရောက်လာကြသောစစ္စတာရ်များသည် ကျပန်းစကားပြော ပြိုင်ပွဲကိုယှဉ်ပြိုင်ခဲ့ကြပါသည်။ နံနက် ၁၁:၃၀ မိနစ်တွင် အခမ်းအနားကို ဆရာတော် ကောင်းချီးနှင့် အဆုံးသတ်ပြီး နေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြပါသည်။ စိန်ဖရန်စစ်ဇေးဗီးယားသီလရှင်အသင်းဂိုဏ်း၏ နှစ်ပေါင်း ၁၂၀ အတွင်းတွင် ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ခဲ့သော သီလရှင် အရေအတွက်မှာ သီလရှင် ပေါင်း ၄၂၄ ပါးဖြစ်ပြီး၊ သီလရှင်လောင်း ၂၅ ပါး၊ တောင်းခံသူ ၉ ဦး ၊ အကြိုတောင်းခံသူ ၁၂ ဦး နှင့် မြစ်ကြီးနားနှင့်ပုသိမ်တို့မှ ဝင်လိုသူ ၃၀ ဦးရှိကြောင်း နှင့် စိန်ဖရန်စစ်ဇေးဗီးယား သီလရှင်အသင်းဂိုဏ်း၏ ကိုယ်ပိုင် အမှတ်တံဆိပ်မှာ ခရူးစုနှင့်မီးထွန်းထားသော ကျောက်ဆူးပုံ ဖြစ်ကြောင်း သတင်းရရှိပါသည်။

Pathein OSC

### BFS သမ္မာကျမ်းစာဦးဆောင်သူများသင်တန်း

BFS သမ္မာကျမ်းစာ ဦးဆောင်သူများသင်တန်း၊ အမှတ်စဉ်(၄)ကို ၂၀၁၇ စက်တင်ဘာလ (၅)ရက်နေ့မှ (၉) ရက်နေ့အထိ၊ တောင်ငူသာသနာ၊ တောင်ဂူမြို့၊ ပီးမေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သမ္မာကျမ်းစာ တမန်တော်လုပ်ငန်း ရုံးချုပ်မှ Rev.Fr.Boscoနှင့်Sr.Easter ထောင်းနမ်း၊ တောင်ငူသာသနာမှ တာဝန်ခံ Rev.Fr. D. Aye Ko, Rev. Fr. John ချစ်ငြိမ်းဦး နှင့် Sr. Judith မိငယ်တို့မှ ဦးဆောင်ပို့ချပေးခဲ့ကြပါသည်။ တိုက်နယ်အသီးသီးမှ ကိုယ်စားလှယ်(၃၂) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ ဒက်ဇူးမယ်(ISR)



# ဦးပဉ္စင်းကြီး သိက္ခာ တင်ပွဲ



ပုသိမ်ရိုက်အုပ်သာသနာ တွင် စက်တင်ဘာလ ၁၃ ရက် ၊ ၂၀၁၇ ခုနှစ် ဗုဒ္ဓဟူး နေ့ နံနက် ၆:၃၀ မိနစ်တွင် အဖ ဆရာတော် ဂျွန်မန်းဆိန်ဟို လက်တော်မှ ကိုရင်ကြီး သုံးပါးဖြစ်သော ကိုရင် Columban Htun Lin ( မေရီလန်းသာသနာ ) ,

ကိုရင် Vincent Myo Min Soe (သင်္ကန်း အိုင်သာသနာ) , ကိုရင် Paul ( ပုသိမ်သာသနာ ) တို့သည် ဦးပဉ္စင်းသိက္ခာကို ခံယူခဲ့ပါ သည်။ ဤပွဲနှင့်အတူ ပုသိမ်ဆရာတော်ဂျွန် မန်းဆိန်ဟို၏ ပွဲဖြစ်သော စိန်ဂျွန်းခရစ်စော စတုံးပွဲကိုလည်း ကျင်းပခဲ့ပါသည်။ ဤပွဲကို

ပုသိမ်သာသနာမှ ရဟန်းတော်များ ၆၀ ပါးကျော်နှင့်အတူ ဘာသာတူများနှင့် ကိုရင် ကြီးများ၏ ဆွေမျိုးသားချင်းများ ၅၀၀ကျော် တက်ရောက် ပါဝင်ဆုတောင်းပေးကြပါ သည်။ မွတ္တမ်းတွင် အဖဆရာတော်မှ ဦးပဉ္စင်း သိက္ခာခံယူတော့မည်ဖြစ်သော ကိုရင်ကြီး

များအား နားထောင်ခြင်းပါရမီနှင့် ဖြူစင် ခြင်း ပါရမီစသော ဩဝါဒကို ဟောကြားခဲ့ ပါသည်။ မွတ္တမ်းအပြီးတွင် အဖဆရာတော် ပွဲနေ့ဖြစ်သောကြောင့် ပွဲနေ့ကိတ်ကို ပုသိမ် ရုံးအုပ် Fr. Josephat မှ ကောင်းချီးပေးဆု တောင်းပြီး ပွဲနေ့ဖယောင်းတိုင်ကို ပွဲနေ့ရှင်မှ မီးငြိမ်းသက်ပြီး ကိတ်မုန့်ကိုခွဲကာ ဓမ္မတေး သံစုံအဖွဲ့မှ ပွဲနေ့သီချင်းကိုသီဆိုခဲ့ကြပါ သည်။ ထို့နောက် အဖဆရာတော် ဘုရား နှင့်ဦးပဉ္စင်းများအား လက်ဆောင်ပေးခြင်း နှင့်အတူ လက်ဆွဲနှုတ်ဆက်ပြီး ဤအခမ်း အနားကို ဆရာတော် ကောင်းချီးနှင့်အဆုံး သတ်ခဲ့ကြပါသည်။ ထို့နောက် ပွဲနေ့ရှင် အဖ ဆရာတော် ဘုရားနှင့်အတူ ဦးပဉ္စင်းကြီးများ ၊ ရဟန်းတော်များ စုပေါင်းပြီး မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြပါသည်။ ဤပွဲကို Pathein OSC ရုံးမှ သတင်းဓာတ်ပုံ မှတ်တမ်းတင် ခဲ့ပါသည်။

Pathein OSC

## စိန်ဂျိုးဇက်သီလရှင်အသင်းဂိုဏ်းမှ သီလရှင်များအား သင်္ကန်းပေးအပ်ပွဲအခမ်းအနား

မွန္တလေး ကက်သလစ်ဂိုဏ်းချုပ် သာသနာအတွင်းရှိ ရွှေလုံးတော် ကာသီ ဩယ်ဘုရားကျောင်းတွင် စိန်ဂျိုးဇက်သီလ ရှင်အသင်းဂိုဏ်းမှ သီလရှင်ငါးပါးအား သင်္ကန်းပေးပွဲအခမ်းအနားကို စက်တင်ဘာ လ ၁၂ ရက်နေ့မနက် ကိုးနာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်္ကန်းယူကြသော စစ္စတာရီ များ မှာ- Sr.Mary Sha Dan Ja Nu, Sr.Maria Law Gei Sein, Sr.Roberta Su Nwe Kyaw, Sr.Lucia Su Myat Win, Sr. Naw Emerita, တို့ဖြစ်ပါသည်။

Sr. Mary Sha Dan Ja Nu သည် U Paulu Sha Dan Naw Aung နှင့် Daw Rosa Nawhkum Ja Nan တို့မှ မွေးဖွား သော သားသမီးရတနာ (၇)ဦးအနက် (၅) ယောက်မြောက် သမီးရတနာဖြစ်သည်။ သူ မ၏ မိသားစုမှာ ကချင်ပြည်နယ် မြစ်ကြီးနား မြို့ကချင်စုရွာတွင် နေထိုင်ကြသည်။ သူမ ၏ သီလရှင်ဘဝအသက်တာအတွက် ဆွဲ ကိုင်ထားသော ဆောင်ပုဒ်မှာ "Serve the Lord with gladness." ရွှင်လန်းစွာဖြင့် ထာဝရ ဘုရားအားအစေခံလော့ ဟူ၍ဖြစ် သည်။ စစ္စတာရီသည် မော်လမြိုင်သာသနာ ကျိုက္ခမီ စီရင်စုစောင့်ရှောက် ရမည့်တာဝန် ကိုရရှိခဲ့သည်။

Sr. Maria Law Gei Sein သည် ဒေးဗစ် ဦးလောဂေနှင့် မာဂရက်မေရီ ဒေါ် ဝိုင်းငြိမ်းတို့မှ မွေးဖွားသော သားသမီးရတ နာ (၄) ဦးအနက် သမီးဦးရတနာဖြစ်သည်။ သူမ၏ မိသားစုမှာ ထီးလင်းမြို့ အမှတ်(၁) ရက်ကွက်မကွေးတိုင်းတွင်နေထိုင်ကြသည် သူမ၏ သီလရှင်ဘဝသက်တာ အတွက်



လက်ဆွဲဆောင်ပုဒ်မှာ "သင်တို့အား သူတစ် ပါးတို့ပြုမူစေလိုသည့် အတိုင်း သင်တို့သည် လည်း သူတစ်ပါးအားပြုမူကြလော့" ဟု ၍ ဖြစ်သည်။ စစ္စတာရီသည် ဟားခါးသာသနာ လုံဘန်းမြို့သို့သွားရောက် တာဝန်ထမ်း ဆောင်ရမည်ဖြစ်သည်။

Sr.Roberta Su Nwe Kyawသည် ဦးစတီးဗင်းကျော်ဝင်း နှင့် ဝေရော်နီကား ဒေါ်နီနီမာတို့မှ မွေးဖွားသော သားသမီးရတ နာ (၄)ဦးအနက် အငယ်ဆုံးသမီးရတနာ ဖြစ်သည်။ သူမ၏ မိသားစုမှာ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် မြောက်ကိုင်းရွာတွင် နေ ထိုင်ကြသည်။ သူမ၏ သီလရှင်ဘဝသက် တာအတွက် လက်ဆွဲဆောင်ပုဒ်မှာ "တတ် နိုင်သမျှ သူတစ်ပါးအား ကောင်းကျိုးပြုပါ"

ဟူ၍ ဖြစ်သည်။ စစ္စတာရီသည် မိဘမဲ့ များနှင့်ဘာသာမဲ့များအား ပညာသင်ကြား ပေးနေသည့် မန္တလေးသာသနာ စဉ့်ကိုင် မြို့သို့ သွားရောက်တာဝန်ထမ်းဆောင်ရ မည်ဖြစ်သည်။

Sr.Lucia Su Myat Winသည် လောရင့်စ် ဦးထွန်းထွန်းဝင်း နှင့် ဒေါ်သန်း သန်းဝင်း တို့မှ မွေးဖွားသည့် သားသမီး နှစ်ဦးအနက် သမီးဦးရတနာဖြစ်သည်။ သူမ ၏မိသားစုမှာ ဆည်ကြီးတောရွာ မုံရွာမြို့ စစ်ကိုင်းတိုင်းတွင်နေထိုင်သည်။ သူမ၏ သီလရှင်ဘဝအသက်တာအတွက် ဆွဲကိုင် ထားသော ဆောင်ပုဒ်မှာ "ချစ်ခြင်းသည် စိတ်ရှည်တတ်၏" ဟူ၍ဖြစ်သည်။ စစ္စတာရီ သည် မန္တလေးသာသနာ၊ မန္တလေးတွင်

တာဝန် ထမ်းဆောင်ရမည်ဖြစ်သည်။

Sr. Naw Emerita သည် ဦးကျော် ကင်း နှင့်ဒေါ်လေလိဘက်တို့မှ မွေးဖွားသော သားသမီးရတနာ (၁၀)ဦးအနက် သမီးဦး ရတနာဖြစ်သည်။ သူမ၏ မိသားစုမှာ ရေ ကျော်လေးရွာ တွဲတေးမြို့နယ် ရန်ကုန်တိုင်း တွင်နေထိုင်ကြသည်။ သူမ၏ သီလရှင်ဘဝ သက်တာအတွက် လက်ဆွဲဆောင်ပုဒ်မှာ "ထာဝရဘုရားသခင်သည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏။ ငါ၌မည်သည့်အရာမျှ လို လေသေးရှိမည်မဟုတ်" ဟူ၍ဖြစ်သည်။ စစ္စတာရီသည် မန္တလေးသာသနာ အမရပူရ မြို့ရှိ ဘိုးဘွားများပြုစောင့်ရှောက်ရသည့် နေရာသို့ သွားရောက်ရမည်ဖြစ်သည်။

Pinky - MDY-OSC

# မြိတ်-ထားဝယ် ခရစ်ယာန်များ မိတ်သဟာယအစီအစဉ်ပြုလုပ်

(၁၆) ကြိမ်မြောက် မြိတ်-ထားဝယ် ခရစ်ယာန်များ မိတ်သဟာယဖွဲ့ခြင်း အစီအစဉ်ကို တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကလွင်၊ ရေပန်းရပ်၊ ကက်သလစ် ပရဟိတကျောင်း တွင် ၂၀၁၇ ဩဂုတ်လ ၁၆ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။ မိတ်သဟာယဖွဲ့ခြင်း၏ ဆောင်ပုဒ်သည် - ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်းဖြစ်၏။ (ယော ဟန် ၁၄:၆)။

အစီအစဉ်တွင် ကိုယ်စားပြုအဖွဲ့များဖြစ် သော Karen Baptist Convention (KBC), Kawthoolei Karen Baptist Convention (KKBC), Mawlamyine Catholic တာဝန်ရှိပုဂ္ဂိုလ်များ၊ မြိတ်-ထားဝယ် နှစ်ခြင်းနှင့် ကက်သလစ်သာသနာအတွင်းရှိ ပုဂ္ဂိုလ်များ ၊ Karen Nation Union (KNU), Karen Refugee Committee (KRC), Karen Refugee ပုဂ္ဂိုလ်များ နှင့် Karen Development Network (KDN) အဖွဲ့အစည်းများမှ စုစုပေါင်း (၁၄၈) ဦး သုံးရက်တာတက် ရောက် ပါဝင်ခဲ့ကြသည်။

Christian Fellowship Program ကို အစဉ်အလာနှင့်အညီ နံနက်ပိုင်းတွင် ဝတ်ပြုကိုးကွယ်ခြင်း၊ သမ္မာကျမ်းစာ အတူ တကွ လေ့လာခြင်း၊ ထောက်ရှုခြင်းများ လည်းပြုလုပ်ခဲ့သည်။ ညနေပိုင်း အစီအစဉ် တွင် ကရင်ရေးရာ အထွေထွေကဏ္ဍ ကို



လည်းကောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ပေါ် ပြောင်းလဲ တိုးတက်မှုအခြေအနေများ ကို လည်းကောင်း၊ တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ Joint Monitoring Committee (JMC) ၏ အခန်း ကဏ္ဍကိုလည်းကောင်း နေ့ရက်အလိုက် အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။

ယခုကဲ့သို့ မိတ်သဟာယ အစီအစဉ်ကို ကျင်းပလာခဲ့သည်မှာ (၁၆) ကြိမ် မြောက်ရှိခဲ့ပြီး ယနေ့ခေတ်၌ ကြိုးပမ်း ဆောင်ရွက်နေကြသော ငြိမ်းချမ်းရေးဖြစ် စဉ်များနှင့်အတူ အသင်းတော်များနှင့်ကရင်

လူမျိုးများ၏ ကအခန်းကဏ္ဍသည်လည်း အရေးပါသောကြောင့် အာရုံပြု ရန်လိုအပ် ပါကြောင်း အသီးသီး သုံးသပ်ဆွေးနွေး ခဲ့ကြသည်။ ထို့ကြောင့် နောင်လာမည့် အနာဂတ် တွင် အသင်းတော်များ -

- ၁. ပိုမိုစည်းရုံးဆက်သွယ်မှုများ မြင့်မား လာ ရန်။
- ၂. ကရင်ဒုက္ခသည်များ အရေးနှင့်ပတ် သက်၍ သီတင်းအချက်အလက်များ ပြည့် ပြည့်စုံစုံ ဝေမျှလျက် ပူးပေါင်းလုပ်ဆောင် မှု အခန်း ကဏ္ဍကို မြင့်တင်ရန်။
- ၃. ဤ Christian Fellowship Program

- ကို ပါဝင်ပူးပေါင်းမှုမြင့်မားလာရန်။
- ၄. အသင်းတော်တိုင်းအတွင်းမှာ ဤအသိ အမြင် ပိုမိုကျယ်ပြန့်လာရန်။
- ၅. ဒေသတိုင်းရှိ ကရင်များအားလုံး အသိ ပညာ၊အတတ်ပညာများ မြင့်တင်ရန်။
- ၆. ဘုရားတရား၊ သဘာဝတရား၊ လူ့ကျင့် စဉ်များ အပေါ်အခြေခံပြီး အေးချမ်းသာယာ တန်းတူညီမျှ လွတ်လပ်စွာတိုင်းပြည်နှင့် လူမျိုးဖွံ့ဖြိုး တိုးတက်သော အနာဂတ်ကို တိုက်တိုးအားပေး ပါဝင်ပူးပေါင်း လုပ် ဆောင်ရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
- (Fr Augustine Shwe OSC-Mawlamyine)

## ပထမအကြိမ် Assumption ဘုရားကျောင်းပွဲကျင်းပ



ကက်သလစ်အသင်းတော် ကလေး သာသနာပိုင်ကမ္မကြီးစီရင်စုတွင် ဩဂုတ်လ ၁၅ နေ့၌ ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်း ခံရ မယ်တော်သခင်မ ဘုရားကျောင်းပွဲကို စီရင်စုအတိုင်းအတာနှင့် ကျင်းပခဲ့ပါသည်။ အ ဆို ပါ ဘု ရား ကျောင်း ပွဲ တွင် သာသနာပိုင်ဆရာတော်ကြီးဖဲလစ်လျန်ခင်း

ထန်မှ ဦးဆောင်ပြီး ဘုန်းတော်ကြီး (၇) ပါး နှင့်အတူ မစ္စားတရားပူဇော်ခဲ့ပါသည်။ မစ္စားတရားတော်အတွင်း ဆရာ တော်ဘုရားသည် "သခင်ယေရှုကသေခြင်း ကိုအောင်မြင်ပြီး အုပ်စိုးတော်မူသောအချိန် မှာသူ့ရဲ့အမိမယ်တော်မာရီယားကို အမြင့် မြတ်ဆုံးနေရာမှာ ထားသည့်အကြောင်း နှင့်

မယ်တော်မာရီယား၏ ဘဝသည် ဒုက္ခနှင့် စတင်ပြီး သူ့နှင့်အဆုံးသတ်တဲ့အကြောင်း ဩဝါဒများကိုမြွက်ကြားခဲ့ပါသည်။ ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Anthony Hem Kho Sei မှကျေးဇူးတင် စကားပြောရာတွင် ကမ္မကြီး စီရင်စုသည် အသစ်ဖြစ်ပြီး ပထမအကြိမ်ဘုရားကျောင်း

ပွဲကျင်းပခြင်းဖြစ်တဲ့အကြောင်း ၊ သာသနာ ပိုင်ဆရာတော်ဘုရားသည် အခြားသောစီ ရင်စု ဘုရားကျောင်းပွဲများတွင် မသွားဖူး သော်လည်း ကမ္မကြီးစီရင်စုတွင် ကြွရောက် နိုင်ခြင်း ၊ ပွဲနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ ဝါတွင်း ဥပုသ်နေ့နှင့်တိုက်ဆိုင်တဲ့အတွက် ဘာသာတူဝန်ထမ်းများနှင့် ကျောင်းသူ/ သားများ တက်ရောက်နိုင်ခြင်း၊ တနင်္ဂနွေ နေ့သို့ မရွှေ့ဘဲကျင်းပတဲ့အတွက် အခြားစီ ရင်စုဘုန်းတော်ကြီးများ ကြွရောက်နိုင် ခြင်းတို့ကိုဖော်ပြခဲ့ပြီး အထူးကျေးဇူးတင် ကြောင်းပြောခဲ့ပါသည်။

တစ်ချို့သော ဘာသာတူများထံမှ ဤပွဲကျင်းပခြင်းအားဖြင့် "အမိမယ်တော် မာရီယားကို သဒ္ဓါကြည်ညိုချင်တဲ့စိတ်တိုး ပွားလာတယ်" ဟုသည့်စကားသံလေးများ လည်းကြားသိရပါသည်။

မစ္စားတရားအတွင် ဘာသာတူအ ယောက် (၅၀၀) ခန့်ပါဝင်ပြီး မစ္စားတရား အပြီးတွင် အလှူရှင်များမှ လှူဒါန်းထား သောအစားအသောက်များ သုံးဆောင်ရင်း ပွဲနေ့ကို ဝမ်းသာအားရစွာဖြင့် အဆုံးသတ်ခဲ့ ပါသည်။

ဂျိုးဇက်မုန်(ကျောက်မဟာ)

# မြစ်ကြီးနားကက်သလစ်သာသနာဂိုဏ်းအုပ် ဆရာတော်ကြီးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတို့တွေ့ဆုံ

၂၀၁၇ခုနှစ် ဩဂုတ်လ၃၀ရက်နေ့ နံနက်၉:၃၀ ချိန်တွင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မလိခရိပ်သာ၌ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြစ်ကြီးနား ကက်သလစ်သာသနာဂိုဏ်းအုပ် ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်၊ ဘုန်းတော်ကြီးများဖြစ်ကြသော ဖာသာရ်နော်ဒင်၊ ဖာသာရ် ပီတာခအောင်တူးတို့နှင့်အတူ သာသနာ့အကျိုးဆောင်များ၊ မိခင်များတို့ကို တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းပြည် ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း စိတ်ပူပန် မူမရှိဘဲ လက်မှတ်ထိုးရန်လိုအပ်ကြောင်း ၁၇/၁ ကိုလည်း တစ်ဆက်တည်း ပယ်ဖျက်မည် ဖြစ်ကြောင်း IDP စစ်ရှောင်များနေ ရပ်ပြန်နိုင်ရေးကိစ္စကိုအသင်းတော်များမှ ညှိနှိုင်း တိုင်ပင် ဆွေးနွေးဆောင်ရွက်ပါက လိုအပ်ချက်များကို ကူညီပေးမည်ဖြစ်ကြောင်းနှင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးတိုးတက်ပြောင်းလဲလာ သည်နှင့်အမျှပြု ပြင်ပြောင်းလဲလာမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မြစ်ကြီးနားကက်သလစ်သာသနာ့မှ ဆရာတော်ကြီးဖရန်စစ်ဒေါ့ တန်၊ ဘုန်းတော်ကြီးများ၊ သာသနာ့အကျိုးဆောင်ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင် စုစုပေါင်း (၈)ဦး ပါဝင်ခဲ့သည်။



# မြစ်ကြီးနားသာသနာဂိုဏ်းအုပ်ဆရာတော်နှင့် စစ္စတာရ်များ တနိုင်းမြို့ရှိကျေးရွာများမှ စစ်ဘေးရှောင် စခန်းများသို့သွားရောက်



မြစ်ကြီးနားဂိုဏ်းအုပ်သာသနာ ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်နှင့် Religious association of Myitkyina (R.A.M) မှ Nazareth Sister , Sr.Mary Hka Raw, St.John စစ္စတာရ်များနှင့် ဓမ္မဆရာများ သည် စက်တင်ဘာလ (၃) ရက်နေ့တွင် တစ်နိုင်းမြို့သို့ ရောက်ရှိပြီး စစ်ဘေးရှောင် ဒုက္ခသည် စခန်းများအား သွားရောက်ကြည့် ရှုခဲ့ကြကြောင်း သိရသည်။

ဆရာတော်နှင့်အဖွဲ့သည် တနိုင်းမြို့ St. Patrickဘုရားကျောင်းသို့ဦးစွာသွားရောက် ခဲ့ကြပြီး ကျောင်းထိုင် ဘုန်းတော်ကြီးဂျွန်လ ဆိုင်းနှင့်အတူ စစ္စတာရ်များ၊ ဓမ္မဆရာ၊ ဆရာမများနှင့် ဘာသာတူများက ကြိုဆို

နှုတ်ဆက်ခဲ့ကြသည်။ ထိုမှတစ်ဆင့် ဆရာ တော်ကြီးနှင့်အဖွဲ့သည်မြို့ခံဘုန်းတော်ကြီး စစ္စတာရ်များနှင့် ဘာသာဝင်များ လိုက်ပါ လျှက် တနိုင်းမြို့ Kinsar Rai အင်ဂါဂါးနှင့် နမ့်ခမ်းကျေးရွာများတွင် နေထိုင်ကြသော စစ်ဘေးဒုက္ခသည် ဘာသာတူများကို သွား ရောက်တွေ့ဆုံခဲ့ကာ နေရပ်ပြန်နိုင်ရေးကိစ္စ များဆွေးနွေးခဲ့ပြီး အားပေးစကားပြောကြား ခဲ့သည်။ စစ်ဘေးရှောင်ဒုက္ခ သည်များမှ လည်း ၎င်းတို့ ခံစားနေရသည့် အခက်အခဲ ပြဿနာများအား ဆရာတော်ကြီးထံ တင်ပြ ခဲ့ပြီး ဆရာတော်ကြီးက အခက်အခဲများရှိ သော်လည်း ဘုရားသခင်အားယုံကြည်ကိုး စားချင်းဖြင့် ဘဝကို ဆက်လက်လျှောက်

လမ်းကြရန်မှာကြားကာ ကောင်းချီမင်္ဂလာ ပေး၍ ဒုက္ခသည်များနှင့် အတူတကွဆု တောင်းခဲ့ကြသည်။ စစ္စတာရ်များမှလည်း စစ်ဘေးရှောင်ကလေးများ ကိုဓမ္မသီချင်းနှင့် ဆုတောင်းမေတ္တာ သင်ကြားပေးခဲ့ကြပြီး Catechism Colour Book နှင့် Colour Pen များကိုဝေပေးခဲ့သည်။ ထို့အတူ စစ်ဘေး ရှောင်များအတွက် သွားတိုက်ဆေးတစ် အိတ်၊ အင်္ကျီများနှင့် ကျောင်းအသုံးအ ဆောင်များကိုလည်း လှူဒါန်းခဲ့သည်။ စက်တင်ဘာလ (၄) ရက်တွင် တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ အရာရှိများ ၊ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာကိုယ်စားလှယ် များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ထိုအစည်း

အဝေးတွင် ဆရာတော်ကြီးမှ စစ်ဘေး ရှောင်ဒုက္ခသည် Camp တစ်ခုစီမှ ကိုယ်စား လှယ်များ၏ တင်ပြချက်များကို နားထောင် ပြီး စစ်ဘေးရှောင်များ မိမိနေရပ်သို့ပြန်နိုင် ရေးနှင့် ဒေသခံများ၏လုံခြုံရေးသည် အရေး ကြီးသကဲ့သို့ တိုက်ပွဲများ ဆက်လက်မဖြစ် ပွားရန် နှစ်ဖက်တပ်များ ညှိနှိုင်းသဘောတူ ရေးသည်လည်း အရေးကြီးကြောင်း ပြော ကြားသွားခဲ့သည်။

၎င်းတွေ့ဆုံပွဲတွင် ဆရာတော်က တနိုင်းမြို့တွင် ရောက်ရှိနေသော စစ်ဘေး ရှောင်ပြည်သူများ မိမိဒေသသို့ ပြန်နိုင်ရန် အတွက်ပြုလုပ်သည့် ငြိမ်းချမ်းရေးအစည်း အဝေးသို့ ကိုယ်တိုင်တက်ရောက်ချင်သော် လည်း မိမိတွင် တခြားအရေးကြီးသည့် ကိစ္စ များရှိခြင်းကြောင့် ယခုကဲ့သို့ ကြိုတင်ပြီး လာရောက် တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် စစ်ဘေးရှောင် ဒုက္ခ သည်သောင်းနှင့်ရှိနေပြီး ယခုအခါ တနိုင်း နယ်မှ ကဆုန်းရွာနှင့် ဇွပ်မိုင်ကျေးရွာများမှ ပြည်သူများ ပထမဆုံးအနေဖြင့် မိမိဒေသ သို့ ပြန်နိုင်ခဲ့သည်။ ဒုတိယအနေဖြင့် တနိုင်း တွင်ရောက်ရှိနေသည့် အိမ်ထောင်စုနှင့် လူ ဦးရေ ၉၀၀ ကျော်တို့ မိမိဒေသသို့ ပြန်နိုင် ရေးအတွက် ယခုကဲ့သို့ ခရစ်ယာန် အသင်း တိုင်းမှ ခေါင်းဆောင်များ၊ PCG (ငြိမ်းချမ်း ရေးကိုယ်စားလှယ်များ)၊ IST ၊ MCC တို့မှ ဦးဆောင်ပြီး အစိုးရအဖွဲ့များနှင့် နှစ်ဘက် ဆွေးနွေးမှုများပြုလုပ်နိုင်ကြောင်း သိရပါ သည်။

(RVA -Kachin Service)

# ရန်ကုန်ဂိုဏ်းချုပ်သာသနာဓမ္မဆရာ/မများ၏ နှစ်ပတ်လည် ဝတ်စောင့်ခြင်းနှင့် မွမ်းမံသင်တန်း

ရန်ကုန်ဂိုဏ်းချုပ်သာသနာ ဓမ္မဆရာ/မများ၏ (၂၀၁၇ ခုနှစ်)နှစ်ပတ်လည် ဝတ်စောင့်ခြင်းနှင့် မွမ်းမံသင်တန်းကို ဩဂုတ်လ ၂၀ ရက်မှ ၂၃ ရက်နေ့အထိ (၃)ရက်တာ ပြုလုပ်ခဲ့သည်။ ထိုဝတ်စောင့်ခြင်းကို ဘုန်းတော်ကြီး Fr.စိုင်းမွန်းတင်မောင် မှ သာသနာပြု တစ်ယောက်အတွက် ဆုတောင်းခြင်း အသက်တာသည် အလွန် အရေးကြီးကြောင်း နှင့် ဆုတောင်းရာတွင် ဘုရားနှင့် မိမိ အပွင့်လင်းဆုံး ဆက်သွယ်ရန်ဥပမာ လေးများနှင့် ပညာပေးပေးခဲ့သည်။

ထို့အပြင် ဒေါသ၊ မောဟ နှင့် အတ္တ တို့သည် သာသနာပြုခြင်းအတွက် အဟန့်အတားဖြစ်စေပြီး ခေါ်တော်မူခြင်း အသက်တာကို ပျက်စီးနိုင်စေသောကြောင့် အလေးအနက် သတိထားရမည် ဖြစ်ကြောင်းခေါ်တော်မူခြင်း အသက်တာကို

ရက်မှ ၂၆ ရက်အထိ ဘုန်းတော်ကြီးစိုင်းမွန်းတင်မောင်မှ ဆက်လက်ဦးဆောင်ပေးခဲ့ပြီး ကလေးသူငယ်များ၏ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ပညာသင်ကြားခွင့်မရှိဘဲ အရွယ်မတိုင်မီ အလုပ်လုပ်နေရခြင်းတို့နှင့် ပတ်သက်သည့် ဥပဒေအချက်အလက်များကို ပို့ချပေးခဲ့သည်။ ဘုန်းတော်ကြီးတီးတူးမှလည်း လူတစ်ယောက်၏ ကြီးထွားမှုဖြစ်စဉ် အဆင့်ဆင့်နှင့် အသက် အပိုင်းအခြားအလိုက် ကွဲပြားခြားနားမှုအခြေအနေများကို ထပ်ဆင့်ပေးပို့ချပေးခဲ့ရာတွင် ကလေးသူငယ်ကို နုရွယ်စဉ်တွင် ကောင်းမွန်စွာ ပြုစုပျိုးထောင်မှု လုပ်မပေးခဲ့လျှင် ၎င်းကလေးငယ်ရင်ဆိုင်ရမည့် ဆိုးကျိုးများကို သုံးသပ်ထောက်ပြခဲ့သည်။ ထို့နောက် ရှေ့နေတစ်ယောက် ဖြစ်သူ ဒေါ်အစွန်းတာ လှမျိုးစုမှလည်း ကလေးသူ



များအား မမှန်ကန်သော နည်းလမ်းဖြင့် အပြစ်ပေးခြင်း၊(၂)လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု၊ (၃) ကလေးသူငယ်များကို အသက်အပိုင်းအခြား၊ (၄) ကလေးသူငယ်များအပေါ် တနည်းနည်းဖြင့် အနိုင်ကျင့်

Fr.ဆီပရီး ယန်း အောင်ဝင်းမှလည်း ကလေးသူငယ်များ နှင့် ပတ်သက်၍ ရှင်လူကာ (၁၈:၁၅-၁၆) ကိုအခြေခံပြီး ကလေးသူငယ်များအား မိခင်ဝမ်းဗိုက်မှ သန္ဓေတည်စဉ်ကပင် ချစ်ခြင်းမေတ္တာဖြင့် ဝမ်းဗိုက်ကို ပွတ်သပ်ပေးရန် လိုအပ်ကြောင်း မွေးဖွားပြီးသောအခါမှာလည်း ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးသည် လည်းဘုရားသခင်၏ ရွှေပုံသဏ္ဍာန်နှင့် အညီ ဖြစ်သောကြောင့် သန့်ရှင်း၍ချစ်စရာ ကောင်းကြောင်း ဖြည့်စွက်ပေးခဲ့သည်။

ဩဂုတ်လ ၂၉ ရက် နံနက် ၉:၀၀ နာရီတွင် ဆရာတော်ယောဟန်မှ ဦးဆောင်၍ ဘုန်းတော်ကြီး ၉ ပါးနှင့်အတူ ကျေးဇူးတင်စေလွှတ်ခြင်း မွှားဟောကြားပေးခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသော ဓမ္မဆရာ/မ များအပါအဝင် ဘာသာသူစုစုပေါင်း ၁၂၀ ကျော်ပါဝင်ခဲ့ကြသည်။ မွှားတရားတော်မြတ်တွင် ဆရာတော်ဂျွန်စောဟန်က ဩဝါဒတရား ဟောကြားရာ "လူတိုင်း အမှန်ကြိုက်သော်လည်း လက်တွေ့တွင်လိုက်မလုပ်နိုင်ကြောင်း၊ လူတစ်ယောက်ပြုလုပ်သည့် အမှားကိုလူအများစု ခံစားရခြင်းကြောင့် အခြားသူတစ်ယောက်က မိမိအမှာအား ထောက်ပြဝေဖန်မှုများကို လက်ခံဖို့လိုကြောင်း၊ လူမှုသဘာဝအပြစ် အကြောင်း အမျိုးမျိုးကို ဥပမာများဖြင့် တရားတော်မြတ်ဟောကြား ပေးခဲ့ပါသည်။

Karen-RVA(အင်းစိန်)



လျှောက်လှမ်းရာတွင် လည်းဘဝအသက်တာ အားကျေနပ်အားရစေရန် နေ့ရက်များကိုအောင်မြင်အောင် ဘုရားသခင်နှင့် အတူ ကြီးစားကြရမည် ဖြစ်ကြောင်းမျှဝေခဲ့သည်။

ဆုတောင်းခြင်းအသက်တာတွင် မိမိနှင့် ဘုရားရှင်စကားပြောခြင်း၊ ဘုရား၏ မေတ္တာနှင့် ပေါင်းစပ်ခြင်းဖြင့် ဘုရားရှင်နှင့်အတူ ရှိခြင်း၏ ခံစားချက်နှင့်အတူ မိမိပြုတဲ့အရာအားလုံးသည် ဘုရားဆီကိုဦးတည်ပြီး ဘဝ၏အခက်အခဲများကြားတွင် ဘုရားသခင်ကိုရှာဖွေတတ်ရန်မှာ မိမိရဲ့အတ္တမာန်မာနဟာ ဘုရားအပေါ်ထားတဲ့ မိမိရဲ့ယုံကြည်ခြင်းကို အဟန့်အတားဖြစ်စေတယ်ဟု ၎င်းကဆက်လက် ဝေမျှပေးခဲ့သည်။

ဓမ္မဆရာ/မများ၏ ဝတ်စောင့်ပြီးနောက် "ငါ့မူကားသူတို့အား အသက်ကို ရစေခြင်းငှါလည်းကောင်း၊ ထိုအသက်ကို ပို၍ကြွယ်ဝစွာရရှိစေခြင်းငှါ လည်းကောင်း လာ၏ (ရှင်ယောဟန် ၁၀:၁၀)"ခေါင်းစဉ်ဖြင့် (၂)ရက်တာ သင်တန်းကိုမူ ဩဂုတ်လ ၂၄

ငယ် များနှင့်ပတ်သက်သော နိုင်ငံတော် ဥပဒေအကြောင်းများနှင့် ဖြစ်ရပ်မှန်များကို ဝေ ငှပေး ခဲ့ ပြီး ၂၀ ၁၇ ခုနှစ် အတွက် ကလေးသူငယ်များ ကာကွယ်ရေးဥပဒေ မူကြမ်းနှင့် ပတ်သက်၍ (၁) ကလေးသူငယ်

ပြုမှုခြင်းကို တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာနသို့ အကြောင်းကြားရန် တာဝန်ရှိကြောင်းဝေငှပို့ချ ခဲ့ကြသည်။ ပြစ်မှုဥပဒေများ၊ အပြစ်ဒဏ်များကိုလည်း အချက်အလက် ပြည့်စုံစွာဖြင့် ဝေငှခဲ့သည်။



လစဉ် ၂၄ ရက်နေ့တိုင်း ထုတ်ဝေသည်

# ဆရာတော်ကြီး အာဗြာဟမ်သန်း (ငြိမ်း) ၏ အသက်တော် ၉၀ နှစ် ပြည့် မွေးနေ့မြတ် မင်္ဂလာပွဲတော်

၂၀၁၇ ခုနှစ်စက်တင်ဘာလ ၂၄ ရက်နေ့သည် ကျေးဇူးရှင် ဆရာတော်အာဗြာဟမ်သန်း(ငြိမ်း)၏ သက်တော်(၉၀)နှစ်ပြည့်၊ ရဟန်းဝါတော် (၆၀)ပြည့်နှစ်နှင့် ဆရာတော်ဝါတော် (၄၈) ဝါပြည့်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့တွင် ကျင်းပတုံ့မြို့ သာသနာပြုကျောင်းဆောင်၌ ဆရာတော်ဘုရားကို ချစ်ခင်ရိုသေလေးစားကြပါသော ဘုန်းတော်ကြီးများ သီလရှင်များ ဓမ္မဆရာ၊ ဆရာမများ မိခင်အသင်းဝင်များဖခင်အသင်းဝင်များမီးအိမ်ရှင်အသင်းဝင်များကောင်းသောဆာမာရီတန် အသင်းဝင်များနှင့်ဖိတ်ကြားထားသောဘာသာတူ အချို့တို့မှ ဝမ်းမြောက်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ဆရာတော် ဘုရားမှလည်း မိမိရဲ့ မွေးနေ့ပွဲတော်အတွက်သားသမီးများတို့မှ အထူးအစီအစဉ် ချီးမြှင့်ပေးခြင်းအတွက်လည်း ပြောမပြ နိုင်လောက်အောင် ဝမ်းသာပီတိဖြစ်ရပါကြောင်းနှင့် ဆုံးမဩဝါဒစကားပြောပေးခြင်းနှင့် ရောက်ရှိလာသောပုဂ္ဂိုလ်များ အားလုံးကိုကောင်းချီးပေးခဲ့ပါသည်။

၂၁ ရက်နေ့ နံနက် ၁၀ ကျင်းပတုံ့ကာဒီဒြယ်ဘုရားကျောင်းတွင် ရဟန္တာ မာတေဦး၏ ပွဲနေ့မြတ်မှာ မွန်ဆီညော်ပေါလ်စိုင်းခမ်း မှအမှူးပြုပြီး ရဟန်းတော် (၂၇)ပါးဖြင့် ကျေးဇူးတင် ချီးမွမ်းခြင်းမစွားတရား တော်မြတ်ကို တင်ပူဇော်ခဲ့ကြပါသည်။ မစွားတရား တော်မြတ်အတွင်း ဘုန်းတော်ကြီး Fr. စတီးဗင်းအားနီ၏ တရားဩဝါဒ၌ ရာပြည့် သာသနာ့သမိုင်းကို အပိုင်း(၄)ပိုင်းဖြင့် သုံးသပ်ပြထားခဲ့သည်မှာ ကျင်းပတုံ့သာသနာသည် နှစ်(၁၀၀)ကျော်လာသည်နှင့်အမျှ သိုးထိန်းဆရာတော်(၄)ဆက် မြောက်နှင့်အတူခရီးပြုနေပါသည်။ မွန်ဆီညော်အယ်မီးညာဘောနက်တာသာသနာ၏ သိုးထိန်းအဖြစ်တာဝန်ယူခဲ့သော ပထမပိုင်းကို နိမ့်ကျခက်ခဲသော မြေစမ်းခရမ်းပျိုးသည့်အပိုင်း၊ ဆရာတော်ဖယ်ဒီနန်းဒိုဂွါချေလေးနာ သိုးထိန်းအဖြစ်တာဝန်ယူခဲ့သောအပိုင်းကို ရှင်သန်စပြုသောအပိုင်း၊ ဆရာတော်ကြီးအေသန်း သိုးထိန်းတာဝန်ယူခဲ့သောအပိုင်းကို ဖွံ့ဖြိုးတိုးတက်လာသည့် အပိုင်းနှင့် လက်ရှိဆရာတော် ပီတာလွီစ် သိုးထိန်းတာဝန်ယူနေသည့်အပိုင်းသည် ဘက်စုံဖွံ့ဖြိုး တိုးတက်မှုကို တည်တံ့ခိုင်မာ

စေသည့်အပိုင်းဟူ၍ဖြစ်သည်။ ဆရာတော် အေသန်း သာသနာ၏သိုးထိန်းဆရာတော်အဖြစ်တာဝန်ယူခဲ့သည့် ၁၉၆၉ ခုနှစ်မှ ၂၀၀၁ခုနှစ်အတွင်းသာသာနာ၏တိုးတက်ပြောင်းလဲမှုများသည် အံ့မခန်းဖြစ်ပါသည်။ နိုင်ငံရပ်ခြား သာသနာပြုများထံမှ သာသနာပုခုံးပြောင်းတာဝန်ယူခဲ့ခြင်း၊ တောင်ပေါ်



ဒေသနှင့် နယ်စပ်ဒေသတစ်လျှောက်ရှိသော တိုင်းရင်းသားအာခါ၊ လားဟူ ညီအစ်ကိုများစွာကို ယုံကြည်သူ ကက်သလစ်ရစ်ယာန်ဖြစ်လာခါစအချိန်၊ သာသနာ့အုပ်စုအသစ်များစွာကိုလည်းဖွင့်လှစ် နိုင်ခဲ့သည်။ သိုးထိန်းတာဝန်ယူခဲ့ရ

သောအချိန်ကာလ၏ပထမပိုင်းတွင် ရောင်စုံသောင်းကျန်းသူများကြောင့်နယ်မြေအေးချမ်းမှု မရှိခဲ့ပေ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းသည်လည်း သာသနာပြုလုပ်ငန်းကိုနှောင့်နှေးစေခဲ့ပါသည်။ ထို့အပြင် ပြည်နှင့်ဒက်ခံရသည့် သာသနာပြုများ၊ ပျံလွန်ကုန်သော သာသနာပြုများ၊ဒေသခံခေါ်တော်မူခြင်း နည်းပါးသောကြောင့် နှစ်စဉ်တိုးပွားလာနေသော ဘာသာဝင်များကို ကြည့်ရှုစောင့်ရှောက်ရန် ရဟန်းတော်များလုံလောက်မှုမရှိခဲ့သဖြင့် အခြားသာသနာမှ ရဟန်းတော်များနှင့် အားဖြည့်ခဲ့ရသည်။ ဤမျှခက်ခဲသည့် သာသနာ့တာဝန်ကို ယုံကြည်ခြင်း၏ဖခင်ကြီး အာဗြာဟမ်ကဲ့သို့သော ခိုင်မာသည့်ယုံကြည်ခြင်းဖြင့် စွမ်းဆောင်နိုင်ခဲ့ခြင်းသည် ကျင်းပတုံ့သာသနာမှ သာသမီးများအားလုံး ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း မြွက်ကြားသွားခဲ့ပါသည်။

မစွားတရားတော်မြတ် ပူဇော်ပြီးနောက် ဘာသာတူသားသမီးများမှ ဆရာတော်အား တစ်ဦးချင်းစီလာရောက် ဂါရဝပြုပြီး ကောင်းချီးတော်ကိုခံယူခဲ့ကြပါသည်။

၂၀၁၇ စက်တင်ဘာလ ၂၂ ရက်နေ့သည် ဆရာတော် အာဘရာဟမ်သန်း(ငြိမ်း)၏ ရဟန်းသိက္ခာခံဝါတော်နှစ် (၆၀)ပြည့်နှစ်ပတ်လည်နေ့၊ ၂၀၁၇မေလ ၅ ရက်နေ့သည် ဆရာတော်၏ ဆရာတော်သိက္ခာ ခံယူသည့် ဝါတော်နှစ် (၄၈)ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။

"ယုံကြည်ခြင်းဖြင့် မိမိတတ်စွမ်းသမျှလုပ်ဆောင်ပါ။ တစ်ခြားလိုအပ်ချက်များကို ဘုရားသခင်ပံ့ပိုးကူညီပေးပါလိမ့်မည်" ဟူသောတရားတော်ကို ဆရာတော် အေသန်းသည် မိမိ၏အသက်တာနှင့်အမှုတော်ဆောင်ခြင်းအားဖြင့် သက်သေပြနိုင်ခဲ့ပြီ။ ဆရာတော်သည် အနားယူသွားသော်လည်း ဘုရားနှင့်ပေါင်းစပ်ပြီးဝိညာဉ်များစွာကို ကယ်တင်နိုင်ခဲ့သည့် အမှုတော်ဆောင်ခြင်းလမ်းစဉ်အတိုင်း ကျွန်ုပ်တို့အားလုံးတက်ညီလက်ညီ လုပ်ဆောင်နိုင်ကြမည်ဆိုပါလျှင် ဘုရားရှင်၏ တန်ခိုးတော်ကြောင့် ကျွန်ုပ်တို့မျှော်မှန်းချက်သည်လည်း အောင်မြင်မှုများစွာ ရရှိမှာအမှန်ပင်ဖြစ်သည်။

ရို့စ် SdP

## ဆောက်လုပ်နေပြီဖြစ်သော ရဟန်းဖြစ်သင်ကျောင်း

### ဗန်းမော်သာသနာ

ဗန်းမော်ဂိုဏ်အုပ်သာသနာတည်ထောင်ခဲ့သော ၂၀၀၆ခုနှစ် နိုဝင်ဘာလ(၁၇) ရက်မှစတင်ရေတွက်သော် (၁၁)နှစ် ထဲသို့ ဝင်ရောက်နေပြီဖြစ်သော ဗန်းမော်ဂိုဏ်အုပ်သာသနာသည် ယခုအချိန်တွင် မိမိကိုယ်ပိုင် ရဟန်းဖြစ်သင်ကျောင်းကို စတင်ဆောက် လုပ်နေပြီဖြစ်သည်။

၎င်း ရဟန်းဖြစ် သင်ကျောင်းကို လွန်ခဲ့သော( ၃) နှစ်ခန့်မှစတင်ကာ အုတ်မြစ်ချခြင်း ၊ ကွန်ကရစ်တိုင်ထောင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း အခြေအနေအမျိုးမျိုး ကြောင့်ရပ်နားခဲ့ရာ ယခုနှစ် နှစ်(၂၀၁၇)ခုနှစ်စက်တင်ဘာလ(၈)ရက်နေ့တွင် တည်ဆောက်မှုလုပ်ငန်း ပြန်လည် စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင်အဆောက်အဦးပထမထပ်၏ စလပ်လောင်းခြင်းပြုလုပ်ခဲ့ရာ



ဗန်းမော်ဘုန်းတော်ကြီးတစ်ပိုင်မှ ဘာသာပေးအဖြစ်ပါဝင်ခဲ့ကြသည်။ မည့်(၂၀၁၈)ခုနှစ် တွင် စတင်ဖွင့်လှစ်နိုင်ရန် တူများ (၁၀၀)ဦး မိုးမောက်မှ(၂၅)ဦးနှင့် ဤကျောင်းဆောင်ကို နှစ်ထပ် မန်စီမှ (၂၅)ဦး စုစုပေါင်း(၁၅၀)ဦးလုပ်အား ဆောင်အဖြစ် တည်ဆောက်မည်ဖြစ်ရာလာ မျော်မှန်းထားလျက်ရှိသည်။ နန်မိုင် (RVA - Banmaw)

# ကားတိုင်းပွဲ ကျင်းပ

ဗန်းမော်သာသနာ

ဗန်းမော် ဘုန်းတော်ကြီးတပိုင် မှန်ပြတောင်း၊ စင်းခန်းကျေးရွာတွင် ကားတိုင်းပွဲ ကိုကျင်းပခဲ့ပါသည်။ မစ္စားတရားတော်မြတ်ကို ဘုန်းတော်ကြီး (၆)ပါး ပူဇော်ပေးခဲ့ပြီး ဘာသာတူ နှစ်ထောင်ကျော် ပါဝင်ခဲ့သည်။

မစ္စားတရားတော်မြတ်တွင် တရားတော်ကို ကျောင်းထိုင် Fr. Zau Doi မှ ဝေငှရာ တွင် "တစ်ခါက KIA စစ်သား ၅ ယောက်အား မြန်မာစစ်တပ်မှ ဖမ်းမိထားရာ ၎င်း ၅ ဦးမှ တစ်ဦးသည် ထမင်းစားသောအခါ ကရုဏာအမှတ်ပြုလုပ်သည်ကို တွေ့သဖြင့် ဗမာအစောင့် စစ်သားမှ ၎င်းအား " ဟေ့ကောင် မင်းခရစ်ယာန်လား" ဟုမေးရာ ဟုတ်ပါကြောင်း ဖြေလိုက် ရာ "မင်းပြေးတော့" ဟုဆိုကာ ထွက်ပြေးစေခဲ့ကြောင်း၊ ၎င်း KIA စစ်သားမှလည်း မယုံနိုင် အောင် ဖြစ်ခဲ့ကြောင်း၊ ထို့နောက် "ပြေးတော့ဆိုတာ မကြားဘူးလား" ဟု ပြန်ပြောသဖြင့် ထိုKIA စစ်သား မှ သူထွက်ပြေးသောအခါ သူ့အား နောက်ကျောမှ လိုက်ပစ်မည်လော ဟူသောစိုးရိမ်စိတ်ဖြင့် ကြောက်ကြောက်နှင့် ပြေးခဲ့ကြောင်း ၊ ဤကဲ့သို့ လွှတ်မြောက် နိုင်ခဲ့ခြင်းမှာ ကရုဏာအမှတ်ပြုခဲ့မိသောကျေးဇူးတော်ပင်ဖြစ်ကြောင်းကို ထို KIA စစ်သားမှ သက်သေခံခဲ့ကြောင်း တရားပေးခဲ့ပါသည်။



BMW-OSC

## ဂျပန်အိမ်ကျေးရွာတွင် မာရီယားတမန်တော် ပရောဖိတီအုန် ဖွင့်လှစ်ခြင်း

ဗန်းမော် ဂုဏ်အုပ်သာသနာ၊ မိုးမောက် ဘုန်းတော်ကြီးတပိုင်၊ (၁၅) မိုင်၊ ဂျပန်အိမ်ကျေးရွာတွင် မာရီယားတမန်တော် ပရောဖိတီအုန် ကို ၂၀၁၇ ခုနှစ်၏ မယ်တော် သခင်မကောင်းကင်ဘုံ ပင့်ဆောင်ခြင်း ခံရသော ပွဲနေ့၌ စတင်ဖွဲ့စည်းခဲ့ပါသည်။

ထို့နေ့နံနက် (၁၀) နာရီတွင် ဘုန်းတော်ကြီး ဖာသာရ်ဂျိုးစက် အောင်လီမှ ဘာသာတူ အယောက် (၅၀) နှင့် အတူမစ္စား ပူဇော်ခဲ့ပြီး မာရီယားတမန်တော် အသင်းဝင် တို့၏ အခြေခံကျသော တမန်တော်လုပ်ငန်း များကိုတက်ကြွစွာ သာသနာပြုပါဝင်နိုင်ရန် အားပေးစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် ဘုန်းတော်ကြီးဖာသာရ် ဂျိုးဇက်

အောင်လီ၊ စစ္စတာရ် ကိုင်ဂျိုးနှင့် ဗန်းမော်၊ မိုးမောက်၊ မန်တီ၊ နန်လှိုင်၊ (၂)မိုင်နှင့် (၃) မိုင်တို့မှ လေ့ကျင့်အဖွဲ့ဝင် အယောက် (၃၀) တက်ရောက်ခဲ့သည်။

အစည်းအဝေးကို (၁၁:၃၀) နာရီ တွင် ကူးရီးယာ ဥက္ကဋ္ဌဆရာမလူစီးယားမှ ဆုတောင်းပေးစကားဖြင့် စတင်ပြီးအချင်းချင်း မိတ်ဆက်ပေးခဲ့သည်။ မိုးမောက်မှ သန့်ရှင်း ဖြူစင်ခြင်း၏ မယ်တော်တမန်တော် ဥက္ကဋ္ဌ လူစီးယားခါးဂျန်မှ လေ့ကျင့်၏ စည်းမျဉ်း စည်းကမ်း၊ လုပ်ငန်းတာဝန်များနှင့် မာရီယားတမန်တော်ကို စတင်ပျိုးထောင်သော ဖရန်းဒပ်(သာမန်ဘာသာသူ)၏ အကြောင်းကို အကျယ်တဝင့် ပြောပြခဲ့ပါသည်။ တမန်

တော်လုပ်ငန်း ဖွဲ့စည်းရန် သဘောတူညီ၍ "အစဉ် သနားကြင်နာတတ်သော မယ်တော်" ခေါင်းစဉ်ဖြင့် အဖွဲ့ဝင်ခေါင်းဆောင် (၄) ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး အသင်းသား (၂၀) ဦးနှင့် အတူ အဖွဲ့ဝင် (၄) ဦးပါဝင်သော မာရီယားတမန်တော်ပရောဖိတီအုန်ကိုအောင် မြင်စွာဖွဲ့စည်းခဲ့ပါသည်။

မာရီယားတမန်တော် အစည်းအဝေးကို ကူးရီးယား ဥက္ကဋ္ဌ ဆရာမလူစီးယားမှ အဖွင့် ဆုတောင်းပေးခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ (၃:၀၀) နာရီတွင် အပြီးသတ်ရုပ်သိမ်းခဲ့ပါသည်။

ဒေါ်ဖွားချစ် (ဗန်းမော်)



အောက်တိုဘာလသည် စိတ်ပုတီးသခင်မ၏ လဖြစ်သည်နှင့် အညီ တစ်ဦးတည်းဖြစ်စေ၊ မိသားစုနှင့်ဖြစ်စေ၊ သာသနာ အုပ်စု အလိုက်ဖြစ်စေ စိတ်ပုတီးစိပ်ခြင်းဖြင့် မယ်တော်အား သဒ္ဓါကြည်ညိုရင်း ကမ္ဘာမြေငြိမ်းချမ်းစေရေးအတွက်လည်းကောင်း အမိအသင်းတော်အတွက်လည်းကောင်း ဆုတောင်းကြပါစို့။

## ခရစ်တော်၌အိပ်ပျော်ခြင်း

ပြည်ကက်သလစ်ဂိုဏ်းအုပ်သာသနာမှ ဖာသာရ် ပီတာ ကြိုင်ရွှေ သည် ၁၉၅၇ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်တွင် ချောင်းကန်ကြီး ရွာ(ပုတီးကုန်း)၌ မွေးဖွားခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဆရာတော်ကြီး ဂရေဂေါရီ တိုက်မောင်း လက်တော်မှ ရဟန်းသိက္ခာကို ခံယူခဲ့ပြီး ပြည် ကက်သလစ်သာသနာ ကျောက်ဖြူတိုက်နယ် တွင်လည်းကောင်း၊ ရခိုင်ပြည်နယ် တံတွဲ တိုက်နယ်နှင့် ပဲခူးတိုင်း ဒေသ ဥရုပင် တိုက်နယ်တွင် လည်းကောင်း အမှုတော် တမ်းဆောင်ခဲ့သည်။ ကျန်းမာရေး အခြေအနေကြောင့် ပြည် ကက်သလစ် သာသနာ ဆရာတော် ကျောင်းတိုက်တွင် အနား ယူနေစဉ် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၂ ရက်၊ အင်္ဂါနေ့တွင် ခရစ်တော်၌ အိပ်ပျော်သွားခဲ့သည်။



ဖာသာရ် ပီတာ ကြိုင်ရွှေ၏ အသက် ပိညာဉ်သည် ထာဝရဘုရား၏ အသနား တော်မြတ်ခံရ၍ ငြိမ်သက်သာယာစွာ ရှိပေစေသော်.....

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ကိုလံဘီယာနိုင်ငံ ခရီးစဉ် ပုံရိပ်အချို့ (၆ - ၁၁ ရက် စက်တင်ဘာလ၊ ၂၀၁၇ ခုနှစ်)



နိုင်ငံသို့ စတင်ခြေချသည်နှင့် ကလေးငယ်များနှင့် လူငယ်များက ဦးစွာ ပုပ်ရဟန်းမင်းကြီးအား ကြိုဆိုခဲ့ကြသည်။ ဗာတီကန်သို့ ပြန်ရောက်သောအခါ နိုင်ငံ၏ အနာဂတ် ဖြစ်သော ကလေးငယ်များ၏ ကြိုဆိုခြင်းကို အလွန်နှစ်သက်ကြောင်း ရဟန်းမင်းကြီးက ဖွင့်ဟ ပြောဆိုခဲ့သည်။ ရဟန်းမင်းကြီး အနီးတွင် ကိုလံဘီယာနိုင်ငံ၏ သမ္မတနှင့် သူ၏ ကြင်ယာတော် တို့ရှိနေခဲ့ကြသည်။

ကိုလံဘီယာနိုင်ငံသည် ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်း ၅၀ ကျော်ကြာ တိုက်ခိုက် နေသည်။ ယမန်နှစ်မှစတင်ကာ ငြိမ်းချမ်းရေးရယူကာ စစ်ပွဲများကို အဆုံးသတ်ခဲ့ ကြသည်။ သို့သော် ကိုယ် စိတ် နှလုံးသုံးပါး နာကြင်မှုများကို ကုသနေကြရဆဲ ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်က ပြန်လည်သင့်မြတ်ရေးကို တွန်းအား ပေးခဲ့သည်။ "အမုန်းတရားနှင့် ရန်ညှိုးရန်စ" များအား စွန့်လွှတ်ကြရန် ရဟန်း မင်းကြီးက တိုက်တွန်းခဲ့သည်။



လူအများ စည်းကမ်းမဲ့ခြင်းကြောင့် ယာဉ်ရှုတ်တရက် ရပ်တန့်စဉ် မျက်နှာတွင် ဒဏ်ရာရခဲ့သော်လည်း အပြီးမပျက်ခဲ့

ကိုလံဘီယာ၏ ဒေသခံတိုင်းရင်းသားများနှင့် ရဟန်းမင်းကြီးအား တွေ့ရစဉ် ပြည်တွင်းစစ်ကြောင့် ဤကဲ့သို့ တိုင်းရင်းသားပေါင်း ၂ သိန်းခွဲခန့်သေခဲ့ကြရပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်

**STUDIO TRINITA** မြန်မာပြည် ကက်သလစ်အသင်းတော်၏ ဂုဏ်ယူဖွယ်ရာ ပြယုဂ်

မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်အတွက် တစ်ခုတည်းသော အဆင့်မြင့် တေးသံသွင်း။

မြန်မာနိုင်ငံအတွင်း ကက်သလစ်ခရစ်ယာန် ဓမ္မတေးသီချင်းများ အရည်သွေးကောင်းကောင်း အဆင့်အတန်းရှိရှိ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ကာ ခေတ်မှီ စက်ပစ္စည်းများ အသုံးပြုကာ ဖွင့်လှစ် ထားသော တေးသံသွင်း။

သာသနာအလိုက်ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေ ဓမ္မတေးသီချင်းများသာမက နှစ်သက်ရာ သီချင်းမျိုးစုံ လာရောက်တီးခတ်သီဆို အသံသွင်းနိုင်ပါသည်။

ဆက်သွယ်ရန်  
 ၀၁၁-၉၅၅၅၀၇၀၇၀၇၀  
 ၀၁ ၅၂၅၈၀၈